

ခက်ာပ္ပန့်ငံ

အဘိဓမ္မဘသငတန်းသား / သူများအား

(ပထမအကြိမ်)

ဓမ္မဘရိယတက္ကသိုလ် နာယကချုပ်ဆရာတော်

ဘဒ္ဒနသူခိုတ္ထဘာဘိဝံသ

ပို့ချသင်္ကားအပ်သော

ပူတိုင်းအတွက်

လက်တွေ့ဆုံးချုပ်စုံမှာ

နောက်ဆက်တွဲ (ရှုပ်ပိုင်း)

ရွှေပိ၏ သငော်အဓိပါယ်

ပူခြင်းအေးခြင်း-စသော ဆန့်ကျင်ဘက်အကြောင်းများကြောင့် ပြောင်းလဲ
ဖောက်ပြန်တတ်သော သဘောကို “ရွှေ”ဟုခေါ်သည်။ ထို ရွှေပိများမှာ
(၂၈)ပါးရှိသည်။

ရွှေပိ (၂၈)ပါး

နို့ပွဲနဲ့ရွှေပိ (၁၈)ပါး

မဟာဘုတ် (၄)ပါး ။ ။

မဟာဘုတ်လေးပါးမှာ -

- ၁။ ပထဝါ - ခက်မာခြင်း၊ နှီးည့်ခြင်းသဘော။
- ၂။ အာပေါ့ - ဖွဲ့စည်းခြင်း၊ ယိုစီးခြင်းသဘော။
- ၃။ တေဇော - ပူခြင်း၊ အေးခြင်းသဘော။
- ၄။ ဝါယော - ထောက်ကန်ခြင်း၊ တွန်းတင် လှုပ်ရှားခြင်းသဘော
တိဖြစ်ကြသည်။

ပသာဒရှုပ်ငါးပါး ။ ။

ပသာဒရှုပ်ငါးပါးမှာ -

- ၁။ စက္ခပသာဒ - မျက်စိအကြည်ရှုပ်
- ၂။ သောတပသာဒ - နားအကြည်ရှုပ်
- ၃။ ယာနပသာဒ - နာခေါင်းအကြည်ရှုပ်
- ၄။ မိဂ္ဂပသာဒ - လျှာအကြည်ရှုပ်
- ၅။ ကာယပသာဒ - ကိုယ်အကြည်ရှုပ်-တိဖြစ်ကြသည်။

၃။ ဂေါစရရှုပ် ၂-ပါး ။ ။

ဂေါစရရှုပ် (၂)ပါးမှာ -

- | | | |
|----------|-------------------|--|
| ၁။ | ရွှေပါရဲ | = အဆင်းအရောင်အမျိုးမျိုး |
| ၂။ | သန္တိရဲ | = အသံအမျိုးမျိုး |
| ၃။ | ဂုဏာရု | = အနံအမျိုးမျိုး |
| ၄။ | ရသာရု | = အရသာအမျိုးမျိုး |
| ၅, ၆, ၇။ | ဖော်ဖွာ်ရု | = အတွေ့အထိအမျိုးမျိုး (ပထဝီ, တေဇ္ဇာ,
ဝါယော ၃-ပါး) |

အမှာ ။ ပထဝီ, တေဇ္ဇာ, ဝါယော ၃-ပါးသည် မဟာဘုတ် (၄)ပါးတွင် ပါဝင်ပြီး

ဖြစ်၍ နိမ့်နှုန်းရှုပ် ၁၈-ပါးကို ရေတွက်ရာ၌ ဂေါစရရှုပ် (၂)ပါးဖြစ်နေသော
လည်း အရေအတွက် သချာ ပိုလွှန်၍ မယူရခြင်းဖြစ်သည်။

၄။ ဘာဝရှုပ် (၂)ပါး

ဘာဝရှုပ် ၂-ပါးမှာ -

- (၁) **ကြေးဘာဝရှုပ်** - အမသဘာဝကို ဖြစ်စေသောရှုပ်၊
(၂) **ပွဲဘာဝရှုပ်** - အဖို့သဘာဝကို ဖြစ်စေသောရှုပ်-တို့ဖြစ်ကြသည်။

၅။ ဟဒယရှုပ် (၁)ပါး(၁) **ဟဒယဝါး** - စိတ်၏ မြို့ရာ နှလုံးအကြည်ရှုပ်။၆။ နိုတရှုပ် (၁)ပါး

(၁) **ရုပ်နိုတ်** - ကံကြောင့်ဖြစ်သောရှုပ်တို့ကို အသက်ရှင်အောင်
စောင့်ရှုရာက်ခြင်းသဘော (ရှုပ်သက်)။

၇။ အာဟာရရှုပ် (၁)ပါး

(၁) **ကပဋိကာရွာဟာဟာရ** - စားသောက်ဖွယ်၌ပါသော အနှစ်အစေး
ဉာဏ်ရှုပ်။

ဖော်ပြပါ ရုပ် (၁၈)ပါးတိုကို ကံ, စိတ်, ဥတ္တ, အာဟာရတို့ကြောင့်ဖြစ်ရသော ရုပ်များ ဖြစ်၍ “နိုဗ္ဗာရှု”ဟူခေါ်သည်။

အနိုဒ္ဓရုပ် (၁၀)ပါး

ပရီဇ္ဈာဒရုပ် (၁)ပါး

(၁) ပရီဇ္ဈာဒရုပ် - အာကာသဓတ် - ရုပ်ကလာပ်တိုကို ပိုင်းခြားပေးသော ရုပ်။

ဝိည်တရုပ် (၂)ပါး

(၁) ကာယဝိည်တ - မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော ကိုယ်အမှုအရာ။

(၂) ဝစိဝိည်တ - မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော နှုတ်အမှုအရာ-တိုဖြစ်ကြသည်။

ဝိကာရရုပ် (၅)ပါး

ဝိကာရရုပ် (၅)ပါးမှာ -

(၁) လဟုတာ - ရုပ်တို့၏ ပေါ့ပါးခြင်းသဘော။

(၂) မူစုတာ - ရုပ်တို့၏ နူးညွှဲခြင်းသဘော။

(၃) ကမ္မည်တာ - ရုပ်တို့၏ ကျွန်းခံခြင်းသဘော။

(၄, ၅) ဝိည်တရုပ် - တိုဖြစ်ကြသည်။

အမှာ ။ ။ ဝိည်တရုပ် (၂)ပါးမှာ- ကာယဝိည်တ, ဝစိဝိည်တအဖြစ်သီးခြားပါပြီးဖြစ်သည်။

လက္ခဏရုပ် (၄)ပါး

လက္ခဏရုပ် (၄)ပါးမှာ -

(၁) ဥပစ္တ - ရုပ်တို့၏ အစဖြစ်ခြင်းသဘော။

(၂) သန္တတိ - ရုပ်တို့၏ အစဉ် မပြတ်ခြင်းသဘော။

(၃) ရေတာ - ရုပ်တို့၏ ရင့်ရော်ခြင်းသဘော။

(၄) အနိုဂုတာ - ရုပ်တို့၏ ပျက်စီးခြင်းသဘော-တိုဖြစ်ကြသည်။

ဖော်ပြပါရှုပ် ၁၀-ပါးကို “အနိမ့်နှစ်ရှုပ်”ဟု ခေါ်သည်။

နိမ့်နှစ်ရှုပ် (၁၈)ပါး၊ အနိမ့်နှစ်ရှုပ် (၁၀)ပါး၊ ပေါင်း ရှုပ် (၂၈)ပါးဖြစ်ကြသည်။
ထိုရှုပ် ၂၈-ပါးတွင် မဟာဘုတ် ၄-ပါးမှတပါး ကျွန် (၂၄)ပါးသော ရှုပ်တို့ကို
မဟာဘုတ်(၄)ပါးကို မို၍သာဖြစ်သောကြောင့် “အမိုရှုပ်(ဥပါဒါရှုပ်)”ဟု ခေါ်သည်။

နိမ့်ဘန်၏ သဘောအဓိပါယ်

ဆင်းရဲ့ဒုက္ခအားလုံး၏ အေးငြိမ်းရာဖြစ်သော သဘောတရားကို “နိမ့်ဘန်”ဟု
ခေါ်သည်။ ထိုနိမ့်ဘန်သည် -

- ၁။ သေခြင်းသဘောမရှိ
- ၂။ ဥပါဒ်, ဦး, ဘင်-ဟူသော အပိုင်းအခြားကို လွန်ပြီးဖြစ်၏။
- ၃။ ကံ, စိတ်, ဥထူ, အဟာရ-ဟူသော အကြောင်းတရားလေးပါး
အနက် မည်သည့်အကြောင်းတိုကဗျာ မပြုပြင်အပ်။
- ၄။ မိမိထက်မြတ်သော တရားမရှိ (အမြတ်ဆုံးတရားဖြစ်၏။)
- ၅။ ရောက်သင့်ရောက်ရန် လျှောကန်သင့်မြတ် ထင်ရှားသော ေတ်
တစ်မျိုးဖြစ်၏။

ရှုပ်နှစ် နာမ်ခွဲပြချက်

ပရမတ္တတရားလေးပါးတို့တွင် စိတ်, စေတသိက်, နိမ့်ဘန်တို့သည် နာမ်တရား
များ ဖြစ်ကြသည်။ စိတ်နှင့် စေတသိက်တို့ကို အာရုံသို့ ညွှတ်တတ်၍ အာရုံကို
ယူတတ်သိတတ်သောကြောင့် နာမ်ဟု ခေါ်ရ၏။ နိမ့်ဘန်ကိုကား အာရုံပြုတတ်
သောတရားတို့ကို မိမိသို့ ညွှတ်စေတတ်သောကြောင့် နာမ်ဟု ခေါ်ရသည်။

ရှေ့တွင် ဖော်ပြခဲ့ပြီးသော ရှုပ် (၂၈)ပါးသည် ရှုပ်တရားများ ဖြစ်ကြသည်။
ယင်းတို့သည် ဖော်ပြန်ပြောင်းလဲတတ်သော သဘောရှိ၏။

(၅)

ခန္ဓာ (၅)ပါး

ရုပ်, နာမ်တရားများကို ည၏ဖြင့် စုပုံထားခြင်းကို “ခန္ဓာ”ဟု ခေါ်သည်။
ထိုခန္ဓာသည် ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သခ္ပါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာ-
ဟု ငါးပါးရှိသည်။ ထိုငါးပါးတို့တွင်

- ၁။ ရုပ် (၂၈)ပါးသည် ရူပက္ခန္ဓာမည်၏။
- ၂။ ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာမည်၏။
- ၃။ သညာစေတသိက်သည် သညာက္ခန္ဓာမည်၏။
- ၄။ ဝေဒနာ, သညာတို့မှ ကြွင်းကျန်သော စေတသိက် (၅၀)သည်
သခ္ပါရက္ခန္ဓာမည်၏။
- ၅။ စိတ်အကျဉ်း (၈၉)ပါး၊ အကျယ် (၁၂၁)ပါးသည် ဝိညာဏက္ခန္ဓာ
မည်၏။

အာယတန် (၁၂)ပါး

စိတ်, စေတသိက်တို့၏ ဖြစ်ကြောင်းတရားများကို “အာယတန်”ဟု
ခေါ်သည်။ ထိုအာယတန်သည် စက္ခာယတန်, သောတာယတန်, ယာနာယတန်,
မိဂ္ဂါယတန်, ကာယာယတန်, မနာယတန်, ရူပါယတန်, သဒ္ဓါယတန်, ဂန္ဓာယတန်,
ရသာယတန်, ဖော်လွှာယတန်, မမွာယတန်-ဟု (၁၂)ပါးရှိသည်။

- ၁။ စက္ခာပသာဒရုပ်သည် စက္ခာယတန်မည်၏။
- ၂။ သောတပသာဒရုပ်သည် သောတာယတန်မည်၏။
- ၃။ ယာနာပသာဒရုပ်သည် ယာနာယတန်မည်၏။
- ၄။ မိဂ္ဂါပသာဒရုပ်သည် မိဂ္ဂါယတန်မည်၏။
- ၅။ ကာယာပသာဒရုပ်သည် ကာယာယတန်မည်၏။
- ၆။ စိတ် (၈၉)ပါးသည် မနာယတန်မည်၏။
- ၇။ ရူပါရုံသည် ရူပါယတန်မည်၏။
- ၈။ သဒ္ဓါရုံသည် သဒ္ဓါယတန်မည်၏။
- ၉။ ဂန္ဓာရုံသည် ဂန္ဓာယတန်မည်၏။

- ၁၀။ ရသာရုံသည် ရဟယတန်မည်၏။
 ၁၁။ ဖော်ပွာ်ရုံသည် ဖော်ပွာ်ယတန်မည်၏။
 ၁၂။ စေတသိက် (၅၂)ပါး၊ သူခုမရှုပ် (၁၆)ပါး၊ နိဗ္ဗာန်သည် ဓမ္မယတန် မည်၏။

မှတ်ချက်။ ။ ပသာဒရှုပ် (၅)ပါး၊ ဂေါစရရှုပ်(၇)ပါးကို “အြော်ရိတရှုပ်”ဟု ခေါ်၍ ကျွန်ုင်ရှုပ် (၁၆)ပါးကို “သူခုမရှုပ်”ဟု ခေါ်သည်။

ဓာတ် (၁၈)ပါး

မိမိ၏သဘောကို ဆောင်တတ်သောတရားကို “ဓာတ်”ဟု ခေါ်သည်။ ထိုဓာတ်သည် စက္ခိုမာတ်၊ သောတဓာတ်၊ ယာနဓာတ်၊ ဒိဂုံဓာတ်၊ ကာယဓာတ်၊ ရူပဓာတ်၊ သွေ့ဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖော်ပွာ်ဓာတ်၊ စက္ခိုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ယာနဝိညာဏဓာတ်၊ ဒိဂုံဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်ဟု (၁၈)ပါးရှိသည်။

- ၁။ စက္ခိုပသာဒရှုပ်သည် စက္ခိုဓာတ်မည်၏။
 ၂။ သောတပသာဒရှုပ်သည် သောတဓာတ်မည်၏။
 ၃။ ယာနပသာဒရှုပ်သည် ယာနဓာတ်မည်၏။
 ၄။ ဒိဂုံပသာဒရှုပ်သည် ဒိဂုံဓာတ်မည်၏။
 ၅။ ကာယပသာဒရှုပ်သည် ကာယဓာတ်မည်၏။
 ၆။ ရူပါရုံသည် ရူပဓာတ်မည်၏။
 ၇။ သွေ့ဗုံးရုံသည် သွေ့ဓာတ်မည်၏။
 ၈။ ဂန္ဓာရုံသည် ဂန္ဓဓာတ်မည်၏။
 ၉။ ရသာရုံသည် ရသဓာတ်မည်၏။
 ၁၀။ ဖော်ပွာ်ရုံသည် ဖော်ပွာ်ဓာတ်မည်၏။
 ၁၁။ စက္ခိုဝိညာဏ်ဒွေးသည် စက္ခိုဝိညာဏဓာတ်မည်၏။
 ၁၂။ သောတဝိညာဏ်ဒွေးသည် သောတဝိညာဏဓာတ်မည်၏။
 ၁၃။ ယာနဝိညာဏ်ဒွေးသည် ယာနဝိညာဏဓာတ်မည်၏။
 ၁၄။ ဒိဂုံဝိညာဏ်ဒွေးသည် ဒိဂုံဝိညာဏဓာတ်မည်၏။

- ၁၅။ ကာယဝိညာက်ဒွေးသည် ကာယဝိညာကဓတ်မည်၏။
 ၁၆။ ပဋိဒ္ဓရာဝဇ္ဇန်း၊ သမ္မင့်စီးဒွေးသည် မနောဓတ်မည်၏။
 ၁၇။ ဒွေးပဋိဝိညာဉ် (၁၀)၊ ပဋိဒ္ဓရာဝဇ္ဇန်း၊ သမ္မင့်စီးဒွေးတို့မှ တစ်ပါးကျွန်စိတ် (၂၆)ပါးသည် မနောဝိညာကဓတ်မည်၏။
 ၁၈။ စေတသိက် (၅၂)ပါး၊ သူခုမရှပ် (၁၆)ပါး၊ နိုဗ္ဗာန်သည် မမ္မဓတ်မည်၏။

သွာ (၄)ပါး

အမြဲမှန်ကန်သောတရားကို “သစ္ဌာ”ဟု ခေါ်သည်။ ထိုသစ္ဌာတရားလေးပါးကို အရိယာသူတော်စင်ပုဂ္ဂိုလ်များသာ သိအပ်သောကြောင့် အရိယာသစ္ဌာ-ဟူလည်း ခေါ်ရပေသည်။ ထိုသစ္ဌာသည် ဒုက္ခသစ္ဌာ၊ သမုဒယသစ္ဌာ၊ နိရောဓသစ္ဌာ၊ မဂ္ဂသစ္ဌာဟု လေးပါးရှိသည်။

- ၁။ လောကိစိတ် (၈၁)၊ လောဘကြည်သော စေတသိက် (၅၁)၊ ရုပ် (၂၈)ပါးသည် ဒုက္ခသစ္ဌာမည်၏။
 ၂။ လောဘစေတသိက်သည် သမုဒယသစ္ဌာမည်၏။
 ၃။ နိုဗ္ဗာန်သည် နိရောဓသစ္ဌာမည်၏။
 ၄။ မဂ္ဂစိတ်လေးပါး၌ရှိသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္ဌာမည်၏။
 မှတ်ချက်။ ။ ဤ၌ မဂ္ဂင်ရှစ်ပါးဟူသည်ကား သမ္မာဒီဇိုင်း၊ သမ္မာသက်ပွဲ၊ သမ္မာဝိစာ၊ သမ္မာကမ္မဏီ၊ သမ္မာအာဇာဌီ၊ သမ္မာဝိယာမ၊ သမ္မာသတီ၊ သမ္မာသမာဓိ-တည်း။

ကုသိုလ်ကံနှင့် အကုသိုလ်ကံ

ကုသိုလ်ကံ

ကံသည် ကောင်းကံ၊ ဆိုးကံ = ကုသိုလ်ကံ၊ အကုသိုလ်ကံ-ဟူ၍ နှစ်မျိုးရှိသည်။ ကုသိုလ်ကံသည် ကာမာဝစရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရှုပါဝစရကုသိုလ်ကံ၊ လောကုတ္ထရာကုသိုလ်ကံ-ဟူ၍ လေးမျိုးရှိသည်။

ကာမာဝစရကုသိုလ်ကံသည် ကာမဘုတ္ထိ၌ အကျိုးပေး၏။ ရူပါဝစရကုသိုလ်ကံသည် ရူပြုပြဟွာဘုတ္ထိ၌ အကျိုးပေး၏။ အရူပါဝစရကုသိုလ်ကံသည် အရူပြုပြဟွာဘုတ္ထိ၌ အကျိုးပေးသည်။ စျောန်အင်အားအလိုက် ထိုတိုပြဟွာဘုတ္ထိ၌ အကျိုးပေး၏။ လောကုတ္တရာကုသိုလ်ကံသည် လောကုတ္တရာဖိုလ်အကျိုးကို ပေး၏။ ဉာဏ်စွမ်းအရ ခံစားရသော အကျိုးတရားဖြစ်၏။

ကာမာဝစရကုသိုလ်ကံသည် ကာယက် ၃-ပါး၊ ဝစီက် ၄-ပါး၊ မနောက် ၃-ပါးအားဖြင့် ၁၀-ပါးရှိသည်။ ထို (၁၀)ပါးကို ကောင်းသော အကျင့်များဖြစ်၍ “သုစရိတ်”ဟု ခေါ်သည်။ ကုသိုလ်ဟူသည် အပြစ်မရှိခြင်း၊ ကောင်းသော အကျိုးကို ပေးခြင်းသော့ရှိ၏။ ကောင်းသောကိုယ့်မှူး၊ နှုတ်မှူး၊ စိတ်မှူးတိုဖြစ်၍ သုစရိတ်တရား ဆယ်ပါးသည် လူပြည့်၊ နတ်ပြည့် သုဂ္ဂတ်ဘဝများသို့ ရောက်စေတတ်သော လမ်းခရီးကောင်းဖြစ်သောကြောင့် “ကုသလကမ္မပထတရား ၁၀-ပါး”ဟုလည်း ခေါ်သည်။ ကုသိုလ်ကံတိုတွင် သမ္မာဒိုက်ခေါ် အယူမှန်မှူး၊ ကံ၊ ကံ၏အကျိုးကို ယုံကြည်မှု မနောက်သည် အရေးအကြီးဆုံးအခြေခံကံ ဖြစ်သည်။

အကုသိုလ်ကံ

အကုသိုလ်ကံသည်လည်း ကာယက် ၃-ပါး၊ ဝစီက် ၄-ပါး၊ မနောက် ၃-ပါး ၃-ပါးအားဖြင့် ၁၀-ပါးရှိသည်။ အကုသိုလ်ဟူသည် အပြစ်ရှိခြင်း၊ မကောင်းသော အကျိုးကို ပေးခြင်းသော့ရှိ၏။ မကောင်းသော ကိုယ့်မှူး၊ နှုတ်မှူး၊ စိတ်မှူးတိုဖြစ်၍ “ဒုဇရိတ်တရားများ”ဟုလည်း ခေါ်ဆိုကြသည်။ ထိုဒုဇရိတ်တရားဆယ်ပါးတို့သည် ငရဲ့၊ တိရစ္စာန်၊ ပြိုတ္တာ၊ အသုရကာယ်-ဟူသော အပါယ်လေးပါးသို့ ရောက်စေတတ်သော လမ်းခရီးဖြစ်သောကြောင့် “အကုသလကမ္မပထတရား ၁၀-ပါး”ဟုလည်း ခေါ်သည်။

ထိုအကုသိုလ်ကံသည် အပါယ် (၄)ဘုတ္ထိ၌ ကျရောက်စေ၍ မကောင်းကျိုးများကို ရရှိခံစားစေတတ်သည်။

ကံ-၏ စီပံ့ခန့်ခွဲမှု

ဓလာက (၃)ပါး

ပျက်ပျက်နေသော သဘောတရားများကို လောက-ဟု ခေါ်သည်။
ထိုလောကသည် -

- ၁။ ဉာဏာသလောက
- ၂။ သတ္တာလောက
- ၃။ သခြာရလောက-ဟု (၃)ပါးရှိသည်။

(၄) ဉာဏာသလောက

သတ္တာဝါတို့၏ နေရာဘုံးနှင့်သည် ဉာဏာသလောက-မည်၏။
ထိုဉာဏာသလောကသည် -

- (၁) ကာမ ၁၁-ဘုံ
 - (၂) ရှုပ ၁၆-ဘုံ
 - (၃) အရှုပ ၄-ဘုံအားဖြင့် (၃၁)ဘုံရှိပါသည်။
- ကာမ (၁၁)ဘုံ-ဟူသည် အပါယ် (၄)ဘုံ၊ ကာမသုဂ္ဂတိ (၇)ဘုံတိဖြစ်ပါသည်။

အပါယ် (၄)ဘုံ

ချမ်းသာကင်းသော ဘုံများကို “အပါယ်ဘုံ”ဟု ခေါ်သည်။ ထိုအပါယ်ဘုံ
သည် ငရဲဘုံ၊ တိရစ္စာန်ဘုံ၊ ပြီတ္ထာဘုံ၊ အသုရကာယ်ဘုံဟု (၄)မျိုးရှိသည်။

ငရဲဘုံ

ငရဲဘုံ = ချမ်းသာဟူ၍ မြှုတစ်စွဲမှု မရှိသောဘုံ။

ငရဲကြီး (၈)ထပ်

၁။ သရိုဝင်ရဲ - သေလိုက်, ရှင်လိုက်ဖြင့် အကြိမ်ကြိမ်အထပ်ထပ် နှစ်ပေါင်းများ
စွာ ခံစားရသော ငရဲဖြစ်သည်။

ကျခံရသူများ - သတ္တဝါတိအား အနိုင်အထက် ဖိနိုင်ချုပ်ချယ် နှိပ်စက်တတ်သော ပုဂ္ဂိုလ်များ၊ နှိပ်စက်ညွှေးဆဲသတ်ဖြတ်တတ်သော ခိုးသားဓားပြ လူဆိုများ ကျခံကြရသည်။

၂။ ကာဋ္ဌသူတ္ထာင်ရဲ - မည်းနက်သော အဆင်ရှိသည့် သံပူမျဉ်းကြီးတိုဖြင့် ၄-မြောင့် ၆-မြောင့်၊ ၈-မြောင့်စသည်မျဉ်းဆွဲပြီး သစ်တုံးကို ရွှေသကဲ့သို့ အရွှေခံရသော ငရဲဖြစ်သည်။

ကျခံရသူများ - သူတစ်ပါးအား ညွှေးဆဲနိုင်စက်တတ်သော လူသတ်, ထောင်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သီလပျက်အကျင့်မဲ့ ရဟန်းများ ကျခံကြရသည်။

၃။ သယ်ာတင်ရဲ - ပူးလောင်သော သံတောင်ကြီး ၄-လုံးတိုဖြင့် လေးဘက်ညွှေး ကြိတ်ခြေညွှေးသတ်ခံရသော ငရဲဖြစ်သည်။

ကျခံရသူများ - ဆင်, မြင်း, ကွဲ့, နားစသည့် သတ္တဝါတိအား ညွှေးဆဲနိုင်စက်တတ်သော ဆင်ထိန်း, မြင်းထိန်း, နွားထိန်းတို့ ကျခံကြရသည်။

၄။ ရောရှုဝင်ရဲ - အလွန်ပူးလောင်သော သံမီးကျိုးခဲ့မီးလျှော့တိုဖြင့် ဒွါရ ကိုးပေါက်တို့မှ စုပြုဝင်ဖောက်ကာ လောင်ကွွမ်းခံရသူတို့ အော်ဟစ်ငို့ကြေးသံ ဆွဲညံ့နေသော ငရဲဖြစ်သည်။

ကျခံရသူများ - တော့မီးရှိသူ့ ရေသတ္တဝါတိအား နှိပ်စက်သတ်ဖြတ်သူ တံငါသည်၊ ကုန်းသတ္တဝါတိအား နှိပ်စက်သတ်ဖြတ်သူ တော့လိုက်မုဆိုး, ငှက်မုဆိုးတို့ ကျခံကြရသည်။

၅။ မဟာရောရှုဝ - ပူး, ငန်, စပ် အခိုးအငွေ့တို့ဖြင့် ပြင်းထန်စွာ လောင်ကွွမ်းကွွမ်းခံရသော ရောရှုဝထက် ပိုမိုပြင်းထန်ခံစားရသော ငရဲဖြစ်သည်။

ကျခံရသူများ - မိဘ, ဆရာသမားနှင့် သီလရှိသူတို့၏ ပစ္စည်းဘဏ္ဍာများကို ခိုးယူကဲ့ဂုံက်ယူငင်သုံးစွဲသူတို့ ကျခံကြရသည်။

၆။ တာပနရဲ = အလျှော်လီးလီး သံမကိမ္မီးတို့ဖြင့် အပူတိုက်ပေး၍ အထက်ပါ
ငရဲတို့ထက် ပိုမိုပြီး ဆင်းရဲခံရသော ငရဲဖြစ်သည်။

ကျခံရသူများ = အများမျိုးခိုနေထိုင်ရာ တိုက်တာ၊ အိမ်၊ ရေတွင်း၊ ရေပိတ်နောင်း၊
မဏ္ဍာပ်စသည် မီးချို့ဖျက်ဆီးဖြေခွင့်းခြင်း၊ သတ္တဝါတို့အား သနားညာ
တာမှုကင်းကာ မီးမြှိုက်ခြင်း၊ မီးလောင်တိုက်သွင်းခြင်း ပြုလုပ်သူ
တို့ ကျခံရသည်။

၇။ မဟာတာပနရဲ = တာပနငရဲထက် ပိုမိုလွန်ကဲစွာ ဆင်းရဲခံရသော ငရဲ
ဖြစ်သည်။

ကျခံရသူများ = လောကုတ္တရာဓမ္မများ မှားယွင်းပျက်ပြယ်စေအောင်၊ မိစ္စာဒို့
(အယူမှား)သို့ ရောက်အောင် လမ်းညွှန်ပြသူ အဓမ္မဝါဒများ။

၈။ အဝိစိငရဲ = မီးလျှော်စွဲကြောင်းနှင့် ခံရသူသတ္တဝါ ၃-မျိုးတို့ အကြားအလယ်
မရှိ ပြည့်ကျပ်လျက်ရှိသော ငရဲဖြစ်သည်။

ကျခံရသူများ = အမိသတ်သူ၊ အဖသတ်သူ၊ ရဟန္တသတ်သူ၊ သံယာကို ကွဲအောင်
လုပ်သူ၊ ဘုရားကို သွေးစိမ်းတည်အောင် လုပ်သူတို့ ကျခံကြ
ရသည်။

တိရစ္စာန်ဘုံ

တိရစ္စာန်ဘုံဆိုသည်မှာ ဘုံသီခြားမရှိ ငှုံးတို့၏ ခန္ဓာကိုယ်သည်ပင်လျှင်
ဘုံဖြစ်သည်။ သို့မဟုတ် ငှုံးတို့၏ စုဝေးနေထိုင်ရာ ဌာနသည် ဘုံဖြစ်သည်။ ဖိလာ
ကန်လန်သွားတတ်သောကြောင့် “တိရစ္စာန်”ဟု ခေါ်သည်။

ပြီတာဘုံ

ပြီတာဘုံဆိုသည်မှာ သီးခြားကန့်သတ် သတ်မှတ်ထားသော အရှင်ဒေသ
မရှိ တစ်နည်းအားဖြင့် ငှုံးတို့ ကျင်လည်ကျက်စားရာ တော်, တောင်, သမုဒ္ဒရာ,

ပင်လယ်ကမ်းခြစ်သည့် အရပ်ဒေသများကိုပင် “**ပြီတ္ထာဘုံ**”ဟု ခေါ်သည်။

ပြီတ္ထာအမျိုးအစား များစွာရှိသည့်အတွက် သုတ်ပါထောက်လာ မှတ်သား စရာ ပြီတ္ထာ (၄)မျိုးမှာ -

(၁) ပရဒတ္ထာပမိန့်က ပြီတ္ထာ - (သူတစ်ပါးတို့ စွန်ကြသော အစာကို စားရသော ပြီတ္ထာ)

(၂) ခုံးပါသီကပြီတ္ထာ - (အစာင်တု၊ ရောက်ခံရသော ပြီတ္ထာ)

(၃) နို့ရာမတကိုကပြီတ္ထာ - (ခန္ဓာကိုယ်တစ်ကိုယ်လုံး မီးလျှောင်ကျမ်းခံရ သော ပြီတ္ထာ)

(၄) ကာလက္ခိုကပြီတ္ထာ - (အသား၊ အသွေး ခြာက်ခန်းသည့် ပြီတ္ထာ)တို့ ဖြစ်သည်။

အသုရကာယ်ဘုံ

အသုရကာယ်ဆိုသည်မှာ ဘုံသီးခြားမရှိ ငင်းတို့ ကျက်စားရာဒေသများ သည်ပင် “**အသုရကာယ်ဘုံ**”ဖြစ်သည်။

အသုရကာယ်နှစ်မျိုးမှာ -

(၁) နတ်အသုရာ

(၂) ပြီတ္ထာမျိုးအသုရာတို့ဖြစ်သည်။

ကာမသုဂ္ဂတီ ၈-ဘုံ

ကောင်းမှုရှိသူတို့ လာရောက်၍ စည်းစိမ်းချမ်းသာများကို ခံစားရာ ကာမဘုံကို “**ကာမသုဂ္ဂတီဘုံ**”ဟု ခေါ်သည်။

(၁) လူဘုံ - လူတို့၏ နေရာဘုံ။

(၂) စာတုမဟာရာ၏ဘုံ - ဓာတ်ရွှေ၊ ဝိရှုံးက၊ ဝိရှုံးပက္ခ၊ ကုဝေရာ-ဟု ဆိုအပ်သော နတ်မင်းကြီးလေးပါးတို့၏ နေရာဘုံ။

(၃) တာဝတီသာဘုံ - မာယလုလင်နှင့် ကုသိုလ်ပြုဖတ် ၃၃-ဦးတို့၏ နေရာဘုံ။

(၄) ယာမာဘုံ - ဆင်းရဲ့ကွဲမှ ကင်းသော နတ်တို့၏ နေရာဘုံ။

- (၅) တုသိတာဘုံ - မိမိ၏ စည်းစီမံကျက်သရေတိုကို နှစ်သက်တတ်သော နတ်နတ်တို့၏ နေရာဘုံ။
- (၆) နိမ္မာနရတီဘုံ - ကိုယ်တိုင်ဖန်ဆင်းထားသော စည်းစီမံတို့ဖြင့် မွေ့လျဉ်တတ်သော နတ်တို့၏ နေရာဘုံ။
- (၇) ပရနိမ့်တဝသဝတို့ဘုံ - သူများဖန်ဆင်းပေးသော စည်းစီမံကို မိမိအလိုဆန္ဒအတိုင်းဖြစ်စေနိုင်သော နတ်တို့၏ နေရာဘုံ။
ဤကာမသုဂ္ဂတိ (၇)ဘုံတွင် နံပါတ် (၁)လူ့ဘုံမှုတစ်ပါး ကျွန် (၆)ဘုံကို နတ်တို့၏ နေရာဖြစ်၍ နတ်ပြည် (၆)ထပ်ဟု ခေါ်သည်။

ရူပ (၁၆)ဘုံ

ရူပကုသိုလ်စျောန်ရသူတို့၏ ရောက်ရာဖြစ်သောကြောင့် ရူပဘုံ-ဟု ခေါ်သည်။ တို့ရူပဘုံသည် (၁၆)ဘုံရှိသည်။

ပထမချောန် (၃)ဘုံ

- (၈) ပြဟ္မပါရိသွာဘုံ - မဟာပြဟ္မဘုံ၏ ပရိသတ်ဖြစ်သော ပြဟ္မဘုံ၏ နေရာဘုံ။
- (၉) ပြဟ္မပုရောဟိတာဘုံ - မဟာပြဟ္မဘုံ၏ မှူးကြီးမတ်ရာပုရောဟိတ်ပြဟ္မဘုံတို့၏ နေရာဘုံ။
- (၁၀) မဟာပြဟ္မဘုံ - ကြီးမြတ်ကုန်သော (မဟာ)ပြဟ္မဘုံ၏ နေရာဘုံ။

ခုတိယချောန် (၃)ဘုံ

- (၁၁) ပရိတွာဘာဘုံ - ကိုယ်ရောင်ကိုယ်ဝါနည်းသောပြဟ္မဘုံ၏ နေရာဘုံ။
- (၁၂) အပွဲမာဏာဘာဘုံ - ကိုယ်ရောင်ကိုယ်ဝါများသော ပြဟ္မဘုံ၏ နေရာဘုံ။
- (၁၃) အာဘသရာဘုံ - ပြီးပြီးပြက်ပြက်တလက်လက်ထွက်သည့်ကိုယ်ရောင်ကိုယ်ဝါရှိသော ပြဟ္မဘုံ၏ နေရာဘုံ။

တတိယဉ်ချုပ် (၃)ဘုံ

- (၇) **ပရီတ္ထသူဘာဘုံ** - နည်းပါးသော်လည်း တခဲနက်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါရီသည့် ပြဟ္မာတို့၏ နေရာဘုံ။
- (၈) **အပွဲမှာကသူဘာဘုံ** - မူားပြား၍ တခဲနက်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါရီသည့် ပြဟ္မာတို့၏ နေရာဘုံ။
- (၉) **သူဘကိကျာဘုံ** - တခဲနက်သော ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ရောယူက်နေသည့် ပြဟ္မာတို့၏ နေရာဘုံ။

ဓတ္ထ္ထားချုပ် (၅)ဘုံ

- (၁၀) **ဝေဟန္တိလ်ဘုံ** - ကြီးကျယ်ပြန့်ပြောသည့် အကျိုးရှိသော ပြဟ္မာတို့၏ နေရာဘုံ။
- (၁၁) **အသည်သတ်ဘုံ** - သညာ-စသော နာမ်ခန္ဓာမရှိ၊ ရုပ်ခန္ဓာသက်သက်ရှိ သော ပြဟ္မာတို့၏ နေရာဘုံ။
- **သူဒ္ဓိဝါသဘုံ** - အလွန်စင်ကြယ်သော အနာဂတ်၊ ရဟန္တပြဟ္မာတို့၏နေရာသူဒ္ဓိဝါသဘုံ။

သူဒ္ဓိဝါသ (၅)ဘုံ

- (၁၂) **အဝိဇ္ဇာဘုံ** - အချိန်အနည်းငယ်မျှပင် မိမိဘုံးကြာနကို မစွန်ခြုံသော ပြဟ္မာတို့၏ နေရာဘုံ။
- (၁၃) **အတပ္ပါဘုံ** - တစ်စုံတစ်ခုအကြောင်းကြောင့်မျှ စိတ်ပူးပန်မှုမရှိသော ပြဟ္မာတို့၏ နေရာဘုံ။
- (၁၄) **သုဒသာဘုံ** - အလွန်တင့်တယ်သော အရောင်အဆင်းရှိသောကြောင့်ရှုကြည့်ချင်စရာ အလွန်ကောင်းသော ပြဟ္မာတို့၏ နေရာဘုံ။
- (၁၅) **သုဒသီဘုံ** - အလွန်စင်ကြယ်သော မျက်စိန္တ့်ပြည့်စုံသည်ဖြစ်၍ လွန်ကထူးခြားစွာ မြင်စွမ်းနိုင်သော ပြဟ္မာတို့၏ နေရာဘုံ။
- (၁၆) **အကနိုင်းဘုံ** - ရုပ်ပြဟ္မာအားလုံးထက် စည်းစိမ်အားဖြင့် အကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးဖြစ်သော ပြဟ္မာတို့၏ နေရာဘုံ။

အရှုပကုသိုလ်စျေနှင့်ရသူတို့ ရောက်ရာဖြစ်သောကြောင့် အရှုပဘုံ-ဟု ခေါ်သည်။ ထိုအရှုပဘုံသည် -

- (၁) အာကာသာန္တာယတနား - ရုပ်ခန္ဓာမရှိ အာကာသာန္တာယတနိပါက် စိတ်စေတသိက်ဟူသော နာမ်ခန္ဓာလေးပါးသာရှိသော ပြဟ္မာတို့၏ နေရာဘုံ။
- (၂) ဝိညာဉာဏ်ယတနား - ရုပ်ခန္ဓာမရှိ ဝိညာဉာဏ်ယတနိပါက်စိတ်, စေတသိက်-ဟူသော နာမ်ခန္ဓာလေးပါးသာရှိသော ပြဟ္မာတို့၏ နေရာဘုံ။
- (၃) အာကိခိုညာယတနား - ရုပ်ခန္ဓာမရှိ အာကိခိုညာယတနိပါက်စိတ်, စေတသိက်ဟူသော နာမ်ခန္ဓာလေးပါးသာရှိသော ပြဟ္မာတို့၏ နေရာဘုံ။
- (၄) နေဝသညာနာသညာယတနား - ရုပ်ခန္ဓာမရှိ နေဝသညာနာသညာယတနိပါက်စိတ်, စေတသိက်ဟူသော နာမ်ခန္ဓာလေးပါးသာရှိသော ပြဟ္မာတို့၏ နေရာဘုံအား ဖြင့် (၄)ဘုံဖြစ်ပါသည်။

ကေပေါကာရဲ၊ စတုပေါကာရဲ၊ ပစ္စပေါကာရတဲ့များ

ဤသို့ ဆိုခဲ့ပြီးသော ဘုံတို့တွင် -

- (၁) အသညသတ်ဘုံသည် ရုပက္ခန္ဓာဟူသော ခန္ဓာတစ်ပါးသာရှိသောကြောင့် စကပေါကာရဘုံမည်၏။ (စက = တစ်ပါး + ပေါကာရ = ခန္ဓာ)
- (၂) အရှုပ (၄)ဘုံသည် နာမ်ခန္ဓာလေးပါးသာ ရှိသောကြောင့် စတုပေါကာရ ဘုံမည်၏။ (စတု = လေးပါး + ပေါကာရ = ခန္ဓာ)
- (၃) ကာမ (၁၁)ဘုံ၊ အသညသတ်ကြိုးသော ရှုပ (၁၅)ဘုံအားဖြင့် (၂၆)ဘုံသည် ခန္ဓာငါးပါးလုံးရှိသောကြောင့် ပစ္စပေါကာရဘုံမည်၏။

ဤသိအားဖြင့် -

(၁) ကာမ (၁၀)ဘု

(၂) ရှုပ (၁၆)ဘု

(၃) အရှုပ (၄)ဘု စုစုပေါင်း (၃၀)ဘုကို ဉာဏ်သလောက-ဟူ

ခေါ်သည်။

သတ္တာဒေသ

လူ, နတ်, ပြဟ္မာ, ငရဲ, တိရှိစာန်, ပြီတ္ထာ, အသုရကာယ်-ဟူသော ပုဂ္ဂိုလ်
သတ္တာဝါအပေါင်းသည် “သတ္တာဒေသ”မည်၏။

ထိုသတ္တာဝါတို့သည် အမျိုးအစားအားဖြင့် -

(က) ပုထုဇွန်ပုဂ္ဂိုလ် (၄)မျိုး

(ခ) အရိယာပုဂ္ဂိုလ် (၈)မျိုးအားဖြင့် (၁၂)မျိုးရှိသည်။

ပုထုဇွန်ပုဂ္ဂိုလ် (၇)မျိုး

(၁) စုစုပေါင်းမှုဒုစရိတ်ပုဂ္ဂိုလ် - မကောင်းမှုဒုစရိတ်တိုကို ပြုလုပ်ခဲ့သောကြောင့် ထို
အကုသိုလ်ကံတို့၏ အကျိုးဖြစ်သော အဟိတ်အကု
သလိပ်ပါက် ဥပေက္ာသန္တရဏစိတ်ဖြင့် ပဋိသန္ဓာန်
သော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ငရဲ,
တိရှိစာန်, ပြီတ္ထာ, အသုရကာယ်ဟူသော အပါယ်ဘု
သား သတ္တာဝါများတည်း။

(၂) သုဂတ်အဟိတ်ပုဂ္ဂိုလ် - ကုသိုလ်ပြုစဉ်အခါက ဉာဏ်လည်းမပါ၊ ရွှေနောက်
အကုသိုလ်ခြုံရုံလည်းပြုခဲ့သော အည့်စားကုသိုလ်
တို့ကြောင့်ဖြစ်သော အဟိတ်ကုသလိပ်ပါက် ဥပေ
က္ာသန္တရဏစိတ်ဖြင့် ပဋိသန္ဓာန်သော ပုဂ္ဂိုလ်များ
ဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ဝေမာန်ကန်တ်ပြီတ္ထာ၊
ဘုမ္မစိုး၊ ရှုကွာစိုး၊ ဝမ်းတွင်းကန်း၊ အ၊ ဆုံး၊ အရှုံး၊ ဥဘ

တော့ပျဉ်း၊ နပုံးပဏ္ဍာက်စသော ပုဂ္ဂိုလ်တို့၏ ခိုင်တွင်ကကလာပ်ရှုပ်ဖြင့် ပဋိသန္ဓာန်စသော အသည်တ် ပြဟာတိတည်း။

- (၃) **နိုဘိတ်ပုဂ္ဂိုလ်** - အမောဟုူသော ဉာဏ်ပညာမပါဘဲ အလောဘ၊ အဒေါသ-ဟုူသော ဟိတ်နှစ်ပါးဖြင့်သာ ပဋိသန္ဓာန်စသော ပုဂ္ဂိုလ်။
- (၄) **တိဘိတ်ပုဂ္ဂိုလ်** - အလောဘ၊ အဒေါသ၊ အမောဟ-ဟုူသော (ဉာဏ်ပညာ ပါသော) ဟိတ်သုံးပါးဖြင့် ပဋိသန္ဓာန်စသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ရှာန်၊ မင်း၊ ဖိုလ်ရနိုင်လောက် အောင် ဉာဏ်ထက်မြှက်စသော ပုဂ္ဂိုလ်တို့တည်း။

အရိယာပုဂ္ဂိုလ် (၈)ယောက်

- (၁) **သောတာပတ္တီမဂ္ဂ္ဗာန်ပုဂ္ဂိုလ်** - သောတာပတ္တီမဂ်ရဆဲပုဂ္ဂိုလ်။
- (၂) **သကဒါဂါမိမဂ္ဂ္ဗာန်ပုဂ္ဂိုလ်** - သကဒါဂါမိမဂ် ရဆဲပုဂ္ဂိုလ်။
- (၃) **အနာဂါမိမဂ္ဂ္ဗာန်ပုဂ္ဂိုလ်** - အနာဂါမိမဂ် ရဆဲပုဂ္ဂိုလ်။
- (၄) **အရဟတ္တမဂ္ဂ္ဗာန်ပုဂ္ဂိုလ်** - အရဟတ္တမဂ် ရဆဲပုဂ္ဂိုလ်။
- (၅) **သောတာပတ္တီဖလွှာန်ပုဂ္ဂိုလ်** - သောတာပတ္တီဖို့လို ရပြီးသော (သောတာ ပန်) ပုဂ္ဂိုလ်။
- (၆) **သကဒါဂါမိလဖွှာန်ပုဂ္ဂိုလ်** - သကဒါဂါမိဖို့လို ရပြီးသော (သကဒါဂါမိ) ပုဂ္ဂိုလ်။
- (၇) **အနာဂါမိဖလွှာန်ပုဂ္ဂိုလ်** - အနာဂါမိဖို့လို ရပြီးသော (အနာဂါမိ)ပုဂ္ဂိုလ်။
- (၈) **အရဟတ္တဖလွှာန်ပုဂ္ဂိုလ်** - အရဟတ္တဖို့လို ရပြီးသော (ရဟန္တ)ပုဂ္ဂိုလ်။

ပုထုဇွဲပုဂ္ဂိုလ် (၄)ယောက်တွင် နောက်ဆုံးဖြစ်စသော တိဘိတ်ပုထုဇွဲပုဂ္ဂိုလ် နှင့် အရိယာပုဂ္ဂိုလ် (၈)ယောက်အားဖြင့် (၉)ယောက်သောပုဂ္ဂိုလ်တို့ကိုသာ အလောဘ၊ အဒေါသ၊ အမောဟ-ဟုူသော ဟိတ်သုံးပါးနှင့် ပဋိသန္ဓာန်စသောကြောင့် တိဘိတ် ပုဂ္ဂိုလ်-ဟု ခေါ်သည်။

အရိယာပုဂ္ဂိုလ် (၈) ယောက်တွင်လည်း သေက္ခပုဂ္ဂိုလ်, အသေက္ခပုဂ္ဂိုလ်-
ဘူ၍ နှစ်မျိုးရှိသည်။

(က) **သေက္ခ** - သီလ, သမာဓိ, ပညာ သိက္ခာ ၃-ပါးကို ကျင့်ဆဲဖြစ်သော အရဟ
တ္ထဖလွှာန်ပုဂ္ဂိုလ်မှ တပါး ကျန်အရိယာပုဂ္ဂိုလ် (၇) ယောက်သည်
သေက္ခပုဂ္ဂိုလ်ဖြစ်သည်။

(ခ) **အသေက္ခ** - သီလ, သမာဓိ, ပညာ သိက္ခာ ၃-သုံးပါးကို ကျင့်ဆဲဖြစ်သော
အရဟတ္ထဖလွှာန်သည် အသေက္ခပုဂ္ဂိုလ်ဖြစ်သည်။ ဤ
ပုဂ္ဂိုလ်ကို “အသေက္ခ” အပြင် “ရဟန္တ” ဟုလည်း ခေါ်သည်။

ဤသို့အားဖြင့် -

(က) ပုထုဇွဲ (၄) ယောက်
(ခ) အရိယာ (၈) ယောက်အားဖြင့် (၁၂) ယောက်သော ပုဂ္ဂိုလ်
များကို သတ္တဝောက-ဟု ခေါ်သည်။

(၃) သခြားရောက်

ခဏခဏပျက်တတ်, အပြီးတိုင် ပျက်တတ်သော သဘောရှိသည်ဖြစ်၍
ဘုံသုံးပါး၌ ဖြစ်သော (တေဘူးမက)ရှုပ်, နာမ်တရားတို့သည် သခြားရောက်မည်၏။

= = = = = = = = = =

နောက်ဆက်တွဲပြီး၏။

ခက်ခဲဖန့်ငံး
အဘိဓမ္မဘသင်တန်းသား / သူများအား
(ပထမအကြိမ်)

ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်
ဘဒ္ဒန္တသူခိုတ္ထဘာဘီဝံဘာ
ပို့ချသပ်ကြားအပ်သော

ပူတိုင်းအတွက်

ပုဂ္ဂတ္ထနားသုတေသန

(သမ္မခိုည်းပိုင်း၊ ပခိုည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်း)

သမ္မခြည်းပိုင်း

ပရမတ္တတရားတို့ကို သဘောတူချင်းပေါင်းသင်းဖွဲ့စည်း၍ ပြဆိုရာအပိုင်းကို
“သမ္မခြည်းပိုင်း”ဟု ခေါ်သည်။

သမ္မစွယ် - သဘောတူတရားတို့ကို ပေါင်းစည်းပုံမှာ အာသဝမည်သော
တရား တစ်စု ဉာဏ်မည်သော တရားတစ်စု-စသည့်ဖြင့် တစ်ခုစီ
တစ်ခုစီပြပုံအားဖြင့် အောက်၌ ထင်ရှားလတ္တံ့။

သလက္ကဏာဝတ္ထာမွာ = မိမိဆိုင်ရာ လက္ကဏာရှိပြီး အထည်ကိုယ် ဝတ္ထာ
ရနိုင်သော ပရမတ္ထာမွာ ၂၂-ပါး။

ယင်းတို့မှာ -

- | | | |
|----|--------------------------------------|------------------|
| ၁။ | အာရုံကို သိခြင်းလက္ကဏာရှိသော စိတ် | ၁-ပါး |
| ၂။ | ဖုသနစသော လက္ကဏာရှိသော စေတသိက် | ၅၂-ပါး |
| ၃။ | ကက္ခာဇာစသောလက္ကဏာရှိသော နိုဗ္ဗာရုပ် | ၁၈-ပါး |
| ၄။ | သနိုလက္ကဏာရှိသော နိုဗ္ဗာန်
ပေါင်း | ၁-ပါး
၂၂-ပါး။ |

ဆောင်။ ။ နာမ် တောပညံ၊ ရုပ်နိုပ္န်၊ နိုဗ္ဗာန်ယူဘို့ ဒွါသတ္တတိ။

သမ္မခြည်းပိုင်း၏ လေ့လာရှိန် အပိုင်း ၄-ခု

- | | |
|----|--|
| ၁။ | အကုသလသရ်ဟာ = အကုသိုလ်တရားတို့ကို (သဘာဂဓမ္မ၏ အစွမ်းဖြင့်)
တပေါင်းတည်းပြု၍ ပြဆိုရာအခန်း။ |
| ၂။ | မိသာကသရ်ဟာ = ကုသိုလ်, အကုသိုလ်, အဗျာကတတို့ကို ရောနောပြ
ဆိုရာအခန်း။ |
| ၃။ | ဗောဓိပက္ဗာယသရ်ဟာ = ဗောဓိ (မဂ်ညာ၏)၏ အသင်းအပင်းဖြစ်သော
(၀။) ဗောဓိညာ၏ကို ရခြင်း၏အကြောင်းဖြစ်သော
သတိပဋိန်, သမ္မပြာန်စသောတရားတို့ကို တပေါင်းတည်းပြု၍ ပြဆိုရာအခန်း။ |

၄။ **သဗ္ဗာသရိဟ** = ပရမထ္တတရားအားလုံးကို ခန္ဓာစသည်၏ အစွမ်းဖြင့်
တပေါင်းတည်းပြု၍ ပြဆိုရာ အခန်း။

(၁) အကုသလသရိဟ

ဤအကုသလသရိဟ၏ အာသဝ ၄-ပါး၊ ဉာယ ၄-ပါး၊ ယောဂ ၄-
ပါး၊ ဂျီ ၄-ပါး၊ ဥပါဒါန် ၄-ပါး၊ နိုဝင်ဘာ ၆-ပါး၊ အနုသယ ၃-ပါး၊ သံယောဇ်
၁၀-ပါး၊ ကိုလေသာ ၁၀-ပါးဟူ၍ ဌာန ၉-မျိုးခဲ့၍ ပြဆိုထားသည်။

အမည်	သချာ	သရိပ်	တရားကိုယ်
အာသဝ	၄	ကာမာသဝ၊ ဘဝါသဝ၊ ဒီဇွာသဝ၊ အဝိဇ္ဇာသဝ	၃
ဉာယ	၄	ကာမောယ၊ ဘဝါယ၊ ဒီဇွာယ၊ အဝိဇ္ဇာယ	၃
ယောဂ	၄	ကာမယောဂ၊ ဘဝယောဂ၊ ဒီဇွိယောဂ၊ အဝိဇ္ဇာယောဂ	၃
ဂျီ	၄	အသိနှောကာ ယဂ္ဗာ၊ ဗျာပါဒ်ကာ ယဂ္ဗာ၊ သီလဗ္ဗတ္တ- ပရာမာသကာ ယဂ္ဗာ၊ ကြံးသွားသိန်းဝေသကာ ယဂ္ဗာ	၃
ဥပါဒါန်	၄	ကာမူပါဒါန်၊ ဒီဇွှပါဒါန်၊ သီလဗ္ဗတ္တပါဒါန်၊ အတ္ထပါဒါန်	၂
နိုဝင်ဘာ	၆	ကာမစွှေ့နှေ့၊ ဗျာပါဒ်၊ ထိန့်မိုးစွာ၊ ဥပစ္စကုကာစွာ၊ ဝိစိကိစ္စာ၊ အဝိဇ္ဇာ	၈
အနုသယ	၃	ကာမရာဂါန်သယ၊ ဘဝရာဂါ-ပို့ယာ-မာနာ-၊ ဒီဇွာ-၊ ဝိစိကိစ္စာ-၊ အဝိဇ္ဇာနုသယ	၆
သံယောဇ် (အဘိဓမ္မ)	၁၀	ကာမရာဂသံယောဇ်၊ ဘဝရာဂ၊ ပဋိယ်၊ မာနာ၊ ဒီဇွိ၊ သီလဗ္ဗတ္တပရာမာသ၊ ဝိစိကိစ္စာ၊ ကြံးသွား၊ မစွှေ့ရိုးယ်၊ အဝိဇ္ဇာ	၈
သံယောဇ် (သူတ္ထန်)	၁၀	ကာမရာဂသံယောဇ်၊ ရှုပရာဂ၊ အရှုပရာဂ၊ ပဋိယ်၊ မာနာ၊ ဒီဇွိ၊ သီလဗ္ဗတ္တပရာမာသ၊ ဝိစိကိစ္စာ၊ ဥပစ္စွာ၊ အဝိဇ္ဇာ	၇
ကိုလေသာ	၁၀	လောဘ၊ ဒေါသ၊ မောဟာ၊ မာနာ၊ ဒီဇွိ၊ ဝိစိကိစ္စာ၊ ထိန်း ဥပစ္စွာ၊ အဟိရိုက်၊ အနောတ္ထပ်	၁၀

ဆောင်။ ။ အာ၊ ဉာ၊ ယော၊ ဂျီ၊ ဥပါဒါန်နှင့်၊ နိုဝင်+နုသယော သံ၊ ကိုလေ
ကိုးထွေးပါပသရိဟ။

ပါပသိုလာ - မိမိကိန်းရာသတ္တဝါတို့ကို အပါယ်စသော ဆင်းခဲ့ခွဲချွဲသို့ ရောက်စေတတ်သောကြောင့် အကုသိုလ်တရားတို့ကို “ပါပ”ဟု ခေါ်ဆိုရသည်။ ထိုကြောင့် အကုသိုလ်သိုလ်ဘက်ပင် “ပါပသိုလာ”ဟူလည်း ခေါ်သည်။

(၁) အာသဝ ၄-ပါး

အာသဝ - ကြောမြင့်စွာ စိမ့်ထုံထားအပ်သော အရှက်ကဲ့သို့ သတ္တဝါတို့၏ ခန္ဓာ အစဉ်၌ (အနမတဂ္ဂသံသရာဝယ်) ကြောမြင့်စွာ စိမ့်ထုံထားအပ်သော တရား။ သတ္တဝါတို့ကို မူးယစ်စေတတ်သောတရား။ (တစ်နည်း) ဘုံအားဖြင့် ဘဝ်တိုင်အောင်၊ ဓမ္မအားဖြင့် ဂေါ်ကြော့တိုင်အောင် ယိုစီးတတ်၊ ဖြစ်တတ်သော တရား။

ယင်းအာသဝသည် ကာမာသဝ-စသည်ဖြင့် ၄-ပါးရှိ၏။

၁။ ကာမာသဝ = ဝတ္ထုအာရုံကာမဂ္ဂက်တို့၌ တပ်မက်တတ်သော တဏ္ဍာ၊ တရားကိုယ်မှာ - လောဘမူးစိတ် ၈-ပါးခြားရှိသော လောဘစေတသိုက်တည်း။

၂။ ဘဝါသဝ = ရူပစ္စန်၊ အရူပစ္စန်နှင့် ထိုစ္စန်၏ အကျိုးဝိပါက်ဟူသော ပြဟွာဘဝ်ကို နှစ်သက်တွယ်တာတပ်မက်သော တဏ္ဍာ။
တရားကိုယ်မှာ - ဒိဋ္ဌာဂါတဝိပွဲယူတိစိတ် ၄-ပါးခြားယှဉ်သော လောဘတည်း။

မှတ်ချက်။ ၂ပဋိသန္ဓာတည်ပြီးခါစ မိမိဘဝ်ကို နှစ်သက်တတ်သော ဘဝန်ကန္တက လောဘဇောကိုလည်း “ဘဝါသဝ”ဟူ၍ ဆိုကြသေး၏။ (ဘဝ-ရအပ်ခါစဖြစ်သော ရုပ်နာမ်ဘဝကို+နိကန္တ-နှစ်သက်ခြင်း။) ဤဘဝါသဝမှ ကြွောင်းသမျှလောဘကို “ကာမာသဝ”ချည်းမှတ်ပါ။ (နိကာကျုံ၊ ၂၁၈။)

၃။ ဒီဇာသဝ - အယူလွှဲမှားမှု (၆-ပါးသော) မိစ္စာဒီဇို့။

တရားကိုယ်မှာ - ဒိဋ္ဌာဂါတသမျှယူတိ ၄-ခုံယှဉ်သော ဒိဋ္ဌာဂါတသိုက်တည်း။

၄။ အပိဋ္ဌာသဝ - အာရုံ၏ သဘောမှုန်ကို မသိမှု။

တရားကိုယ်မှာ - အကုသိုလ်စိတ် ၁-ပါးခြားယှဉ်သော မောဟ-တည်း။

ဆောင်။ ။ လော၊ ဒီဇို့၊ မောဟ၊ ဤသုံးဝ၊ အာသဝတရားကိုယ်။

(၆)

(၂) ဉာဏ် ၄-ပါး

ဉာဏ် - အဟုန်ပြင်းထန်သော ပဲဉာဏ်ရေအလျှပ်ကဲသို့ မိမိကိန်းရာ သတ္တဝါတို့ကို
သံသရာဝင်ဆင်းရဲ၌ အပါယ်လေးပါးအထိ နှစ်မြိုပ်အောင် လွှမ်းစိသတ်
ဖြတ်တတ်သော တရား။
ယင်းဉာဏ်သည် ကာမောယ်, ဘဝါယ်, ဒီဇိုင်းယူ, အဝိဇ္ဇာယ်-ဟူ၍ ၄-ပါးရှိ၏။

(၃) ယောဂ ၄-ပါး

ယောဂ - ကျွဲ့, နွားတို့ကို လှည်းရထား၌ ကပ်ယှဉ်ထားသကဲ့သို့ သတ္တဝါတို့ကို
(သံသရာဝင်ဆင်းရဲမှု မလွှတ်မြောက်နိုင်အောင်) ဝင်းဆင်းရဲ၌ (၅)
ဘဝစက်ယန္တရား ၌ ဖွဲ့နှောင်းယှဉ်စပ်ပေးတတ်သော တရား။
ယင်းယောဂသည် ကာမယောဂ, ဘဝယောဂ, ဒီဇိုင်းယောဂ, အဝိဇ္ဇာယောဂ-ဟူ၍
၄-ပါးရှိ၏။

✓ ဤဉာဏ်, ယောဂ-တို့၏ တရားကိုယ်ကောက်ပုံမှာ အာသဝနှင့် တူ၏။
ဝေနေယျတို့၏ အလိုလိုက်၍ အာသဝ, ဉာဏ်, ယောဂ-ဟူ၍ နာမည် ၃-မျိုးခဲ့လျက်
ဟောတော်မူသည်။

(၄) ဂန္ဓာ ၄-ပါး

ဂန္ဓာ - သတ္တဝါတို့၏ နာမကာယ (နာမတရားစု)နှင့် ရူပကာယ (ရူပတရားစု)ကို
(၅) ပစ္စာပြန်ကာယနှင့် အနာဂတ်ကာယကို ဝင်းဆင်းရဲမှု မလွှတ်ရအောင်
“စုတိပြီး ပဋိသန္ဓာ ပဋိသန္ဓာပြီး စုတိ”ဟု ထုံးနှောင်ဖွဲ့ယှက် ဆက်စပ်ပေးတတ်သော
တရား။

ယင်းဂန္ဓာတရားတို့သည် - အဘို့အားကာယဂန္ဓာ-စသည်ဖြင့် ၄-ပါးရှိ၏။

၁။ **အဘို့အားကာယဂန္ဓာ** = အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း, လိုချင်ခြင်း
သဘော။ မိမိဥစ္စာကိုဖြစ်စေ၊ သူတစ်ပါးဥစ္စာကိုဖြစ်စေ
တရားသည် ဖြစ်စေ၊ မတရားသည်ဖြစ်စေ လိုချင်မှုလောဘဟူသမှုတည်း။

(အကုသလကမ္မပထွှေ့ လာသော အဘိုးကား သူတပါးစည်းစီမံကို
မတရားလိုချင်သော လောဘအကြမ်းစားသာတည်း))

J။ ဗျာပါဒကာယဂ္ဗာ - စိတ်၏ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်ကြောင်း
ဖြစ်သော ဒေါသ။

(အကုသလကမ္မပထွှေ့လာသော ဗျာပါဒ-ကား သူတစ်ပါးကို သေစေလို
သော, သူတစ်ပါး၏ စည်းစီမံကို သေကြု ပျက်စီးစေလိုသော ဒေါသအကြမ်း
စားသာတည်း))

R။ သီလွှာတပရာမာသကာယဂ္ဗာ - “နွား၊ ခွေးစသည်တို့၏ အလေ့အကျင့်
ကို ကျင့်လျှင် ကိုလေသာမှုလည်း စင်ကြယ်၏။ သံသရာမှုလည်း
လွှတ်မြောက်၏”ဟု မှားယွင်းစွာ သုံးသပ်စွဲလန်းတတ်သော ဒီဇိုင်းစေတသိက်တည်း။

D။ ကြုံသစ္ာဘိန်ဝေသကာယဂ္ဗာ - အယူမှားကြီးကို ယူပြီးလျှင် “ကြိုင့်
အယူ အကျင့်သာ အမှန်, ကျန်အယူအကျင့်အားလုံး အလွှာအမှား
ချည်းသာ”ဟု ပြင်းပြင်း ထန်ထန်လွန်လွန်ကဲခဲ့ မှားယွင်းစွာ စွဲလန်းတတ်သော
ဒီဇိုင်းစေတသိက်ပင်တည်း။ (မှန်ကန်သော အယူကို ယူပြီးလျှင် ထိကဲသို့ စွဲမြှုမှာ
ဒီဇိုင်း မဟုတ်။)

(၅) ဥပါဒီန် ၄-ပါး

ဥပါဒီန် - ဖားကို မြောက ဖမ်းမျိုးထားသကဲ့သို့ (မိမိဆိုင်ရာအရှုံး)
မစွန်လွှတ်နိုင်ဘဲ
စွဲစွဲလန်းလန်း (အရှုံးပြုခြင်း) ယူထားခြင်းသော်။

ဆောင်။ ။ ဖားကို မြောကန်း၊ မြေစွာဖမ်းသို့၊ စွဲလန်းသမှာ၊ အရှုံးပြု၊ ဥပါဒီန်-
ဟုခေါ်။

၁။	ကာမူပါဒီန်	ကာမဂ္ဂ၏အာရုံတို့၏ ပြင်းပြင်းထန်ထန့်စွဲလန်းတတ်သော သဘော။
၂။	ဒီဇုပါဒီန်	သီလွှာတပရာမာသ, အတ္ထဝါဒဒီဇို့ ဂ-မျိုးတို့မှ တပါး ကျွန်း ဒီဇို့ အမျိုးမျိုးတည်း။
၃။	သီလွှာတုပါဒီန်	နွား, ခွေးတို့၏ အလေ့အကျင့်ဖြင့် သံသရာမှ စင်ကြယ် ၏-ဟု စွဲမြှုပ်နှံသွေ့ဖြင့် ယူသော ဒီဇို့။
၄။	အတ္ထဝါဒပါဒီန်	အတ္ထရှုံး-ဟု ယူဆပြောဆိုမှု (ဂါ, သူတစ်ပါး ယော-ကျား မိန်းမစသည်ဖြင့် မှောက်မှောက်မှားမှား အထင် မှားတတ်သော သဏ္ဌာယဒီဇို့။)

တရားကိုယ် - ကာမူပါဒီန်အရ လောဘမူစိတ် ဂ-ပါး၌ယှဉ်သော လောဘ။ ကျွန်းပါးအရ ဒီဇို့ကိုတေသာမွှုယုတ်စိတ် ဂ-ပါး၌ ယှဉ်သော ဒီဇို့။ မှတ်ချက်။ ။ ဒီဇို့စေတသိကိုတစ်ခုတည်းကိုပင် စွဲလမ်းပံ့ကွဲပြား၍ ဂ-မျိုးခွဲခြား ဟောတော်မှုသည်။

(၆) နိဝင်ဘာ ၆-ပါး

နိဝင်ဘာ - (က) စျောန်စသည်တို့၏ အစွမ်းဖြင့်ဖြစ်သော ကုသိုလ်စိတ်ကို ဖြစ်ခွင့် မပေးပဲ တားမြှစ်ပိတ်ပင်တတ်သော တရား။
(ခ) ပညာမျက်စိကို ပိတ်ဆိုဖို့လွှမ်းတတ်သော (ပညာမျက်စိကန်းအောင် ပြုတတ်သော)တရား။

၁။	ကာမစွဲနှုန်းနိဝင်ဘာ	ကာမဂ္ဂကို လိုချင်တပ်မက်သောတက္ာလောဘ။
၂။	ဗျာပါဒနိဝင်ဘာ	အမျက်ဒေါသအားလုံး။
၃။	ထိနမိဒီနိဝင်ဘာ	ငိုက်မျဉ်းထိုင်းမှုံးခြင်းသဘော ထိန်, မိဒ္ဒါ။
၄။	ဥဒ္ဓကျော်စိနိဝင်ဘာ	ပုံးလွင့်, ပူပန်ခြင်းသဘော ဥဒ္ဓစွာ, ကုက္ကစွာ။
၅။	စိစိကိစ္စနှုန်းနိဝင်ဘာ	ရတနာသုံးပါးနှင့်ကံ, ကံ-၏အကျိုးကို မယုံကြည်ခြင်း သဘော စိစိကိစ္စစွာဖော်ပေး။
၆။	အဝိဇ္ဇာနှုန်းနိဝင်ဘာ	အာရုံ၏ သဘောမှန်ကို မသိခြင်း၊ တွေ့ဝေခြင်း သဘော မောဟအားလုံး။

“ထိန်မြို့ခွဲ့၏ ဥစ္စကူကျော်၏ တရားကိုယ် ၂-ပါးခီရုပါလျက် နိဝင်ရဏာတစ်ပါးတည်း အဖြစ် တပေါင်းတည်း ဟောတော်မူ့ခြင်း”

- (က) ထိန်နှင့်မြို့ခွဲ့သည် တွန်တိမူကိစ္စအားဖြင့်လည်းကောင်း၊ ပျော်ရီခြင်းဟူသော အကြောင်းအားဖြင့်လည်းကောင်း၊ ဝိရိယော် ဆန့်ကျင်ဘက်ဖြစ်ခြင်း အားဖြင့်လည်းကောင်း တူ၏။
- (ခ) ဥစ္စနှင့် ကုက္ခစ္စသည် မငြိမ်သက်ခြင်းအားဖြင့်လည်းကောင်း၊ ဉာဏ်ပျော်စသည်တို့ကို ကြံစည်ခြင်းဟူသော အကြောင်းအားဖြင့်လည်းကောင်း သမထု၏ ဆန့်ကျင်ဘက်အားဖြင့်လည်းကောင်း တူ၏။
ဤသို့ ကိစ္စ၊ အကြောင်း၊ ဆန့်ကျင်ဘက်တူသောကြောင့် တပေါင်းတည်း ဟောတော်မူသည်။

(၇) အန္တသယ ၄-ပါး

အန္တသယ - (မဂ်ဖြင့် မပယ်အပ်သေးသည်ဖြစ်၍) သတ္တဝါတို့၏ ခန္ဓာအစဉ်၌ အစဉ် ကိန်းအောင်းလိုက်ပါနေသော ကိုလေသာတရားများ။

(ထိုအန္တသယသည် ဥပါဒ်၊ ငြို့၊ ဘင်အားဖြင့် အထည်ကိုယ်ထင်ရှားစွာ ဖြစ်ပေါ်နေသည် မဟုတ်၊ ဆိုင်ရာအာရုံးနှင့်တွေ့လျှင် အဆင်သင့်ဖြစ်ဖို့ရာ ကိုလေသာ တစ်မျိုးသာတည်း။)

ဆောင် ။ ။ သတ္တဝါသန္တာန်၊ အဖန်ဖန်လျှင်၊ အစဉ်တစိုက်၊ လိုက်၍ပါလာ၊ ကိုလေသာဟု၊ ဓာတ်အစုံ၊ အန္တသယခေါ်။

၁။	ကာမရာဂါန္တသယ	လောဘ (ကာမာသဝနှင့် အမိပိုယ်တူ၏။)
၂။	ဘဝရာဂါန္တသယ	လောဘ (ဘဝါသဝနှင့် အမိပိုယ်တူ၏။)
၃။	ပဋိယာနှုန္တသယ	ဒေါသ
၄။	မာနာနှုန္တသယ	မာန
၅။	ဒိုဗြာနှုန္တသယ	ဒိုဗြာ
၆။	ဂိုဏ်စိုဗြာနှုန္တသယ	ဂိုဏ်စိုဗြာ
၇။	အဝိဇ္ဇာနှုန္တသယ	အကုသိုလ်စိတ် ၁၂-ပါး၌ ရှိသော မောဟ

ဆောင်။ ။ ကာမ၊ ဘဝ၊ ပဋိယန္တု၊ မာန၊ ဒီဇိုး စိစိ၊ အပိုဇာ၊ ခန့်စ်ဖြာ၊ မှတ်ပါ အနိသယု။

(၉) သံပေါ်သံပေါ် ၁၀-ပါး

သံပေါ်သံပေါ် - သတ္တဝါတိုကို ထိုတိုဘဝမှ မလွှတ်ရအောင် ကြိုးဖြင့် ချည်နှောင် ထားသကဲ့သို့ ချည်နှောင်တတ်သောတရား။

ဆောင်။ ။ မိမိကိန်းရာ၊ သတ္တဝါကို၊ ထိုတိုဘုံမှ မလွှတ်ရအောင်၊ ချည်နှောင်သမှာ၊ ကြိုးနှယ်ပြု၊ မှတ်၍သံပေါ်သံပေါ်။

သံပေါ်သံပေါ် ၁၀-ပါးကို သူတ္တန်ပါ၌တော်၌ တစ်မျိုး၊ အဘိဓမ္မာပါ၌တော်၌ တစ်မျိုး၊ ဘုရားရှင်ဟောတော်မူသည်။

သူတ္တန်သံပေါ်သံပေါ် ၁၀-ပါး

၁။	ကာမရာဂသံပေါ် (လောဘမူစိတ် ၈-ပါး၌ရှိသော လောဘ။ ကာမာသဝန္တုတူ၏။)	ဝတ္ထု၊ အာရုံကာမရုဏ်တို့၌ နှစ်သက်တပ်မက်မှု
၂။	ရုပရာဂသံပေါ်	ရုပစုံနှုန်းနှင့် ထိုစုံနှုန်း၏ အကျိုးဝိပါက် (ရုပပြဟ္မာဘဝ) ၌ နှစ်သက်မူတက္ကာ။
၃။	အရုပရာဂသံပေါ်	အရုပစုံနှုန်းနှင့် ထိုစုံနှုန်း၏ အကျိုးဝိပါက် (အရုပပြဟ္မာဘဝ) နှစ်သက်တပ်မက်မှု တက္ကာ။ (၂+၃ သံပေါ်သံပေါ်တရားကိုယ်မှာ ဒီဇို့ဂါတိပွဲယုတ်စိတ် ၄-ခုံ့ယုံ့သော လောဘ။ ဘဝသဝန္တုတူ၏။)
၄။	ပဋိယသံပေါ်	ဒေါသမူစိတ်၌ ယုံ့သော ဒေါသ။
၅။	မာနသံပေါ်	ဒီဇို့ဂါတိပွဲယုတ် ၄-ပါး၌ ယုံ့သော မာန။
၆။	ဒီဇို့သံပေါ်	တွဲဘက်ဖြစ်သည့် သီလွှာတပောမာသဒီဇို့မှ တပါး ကျွန်း ဒီဇို့အမျိုးမျိုးတည်း။
၇။	သီလွှာတပောမာသသံပေါ်	(သီလွှာတပောမာသကာယဂ္ဂန္တုန္တု တူ၏။)
၈။	ဝိစိကိစ္စသံပေါ်	ဝိစိကိစ္စ။
၉။	ဉာဏ်သံပေါ်	ဉာဏ်။
၁၀။	အပိုဇာသံပေါ်	မောဟာ။

အဘိဓမ္မာနည်း သံပေါ်မြတ် ၁၀-ပါး

အဘိဓမ္မာနည်း၌ တရားကိုယ်မှာ သူတွေန် နည်းထက် ကဲသာနှင့် မစွဲခိုယ်-ပါးပို၏။ ဥစွဲဖော်မြတ်၏။ နည်း ၂-ပါးလုံးပေါင်းလျှင် တရားကိုယ် ၉-ပါးရ၏။

ဆောင်။ ။ လော, ဒေါ, မာ, ဒီ၌၊ ဝိမိန်၊ ဝိမိန်နှင့် ဥ၌, ကဲသာ, မစွဲခိုယ် မှတ်သိတရားကိုယ်။

အဘိဓမ္မာနည်းသံပေါ်မြတ် ၁၀-ပါးဆောင်ပုံ၏

ကာမ, ဘဝ၊ ပဋိယနှင့်၊ မာန်-ဒီ၌၊ သီ, ဝိမိန်၊ ကဲသာ၊ မစွဲခိုယ်၊ အဝိဇ္ဇာ၊ ၅၁-ဖြာ၊ မှတ်ပါ အဘိဓမ္မာနည်း။

သူတွေန်နည်းသံပေါ်မြတ် ၁၀-ပါးဆောင်ပုံ၏

ကာမ, ရူပ၊ အရူပနှင့်၊ တစ်ဝပဋိယာ၊ မာနာ၊ ဒီ၌၊ သီ၊ ဝိမိန်၊ ဥ၌-အဝိဇ္ဇာ၊ ၅၁-ဖြာ၊ မှတ်ပါသူတွေန်နည်း။

“တရားကိုယ်ကောက်နည်း အဆွဲန်း”

အမည်	တရားကိုယ်
ကာမ, ဘဝ, အဝိဇ္ဇာ	လောဘ
ဗျာပါဒ, ပဋိယာ	ဒေါသ
သီလွှာတပရာမာသ, ကဲဒီသစ္စဘိနိဝေသ, အတ္ထဝါဒ	ဒီ၌
အကြံင်း	ဆိုင်ရာအမည်အတိုင်း

(၉) ကိုလေသာ ၁၀-ပါး

ကိုလေသာ - စိတ်ကို ပူပန်စေတတ်, နှိပ်စက်တတ်သော တရား (၅) စိတ်ကို ဉာဏ်နှုန်းစေတတ်, ဉာဏ်ပေစေတတ်သော တရား။

ကိုလေသာ ၁၀-ပါးဟူသောကား - လောဘ, ဒေါသ, မေဟ, မာန, ဒီ၌, ဝိမိန်, ထိန်, ဥစွဲ, အဟိရိက, အနောတ္ထပ္-တို့တည်း။

“တစ်ဆောင့်ငါးရာ၊ ကိုလေသာ”

လေဘသည် နာမ်တေပညာသ (စိတ် ၁ စေတသိက် ၅၂) နိပ္ပန္နရှုပ် ၁၈၊ လက္ခဏရှုပ် ၄၊ ၂၅-ပါးကို အာရုံပြု၏။ ထို ၂၅-ပါးသော အာရုံသည် မိမိအဖွဲ့တွေသန္တာန်မှာလည်းရှိ၏။ ပဟိဒ္ဒသန္တာန်မှာလည်း ရှိ၏။ ထိုကြောင့် အဖွဲ့တွေသန္တာန်ကို အာရုံပြု၍ လေဘ ၂၅-ပါး၊ ပဟိဒ္ဒသန္တာန်ကို အာရုံပြု၍ လေဘ ၂၅-ပါးရှိရကား၊ လေဘပေါင်း ၁၅၀-ဖြစ်၏။ ထို့အတူ လေဘကိုလေသာကဲ့သို့ ဒေါသစသော ကိုလေသာများလည်း ၁၅၀-စီ ရှိရကား ၁၅၀-ကိုတည်၊ ကိုလေသာ ၁၀-ပါးဖြင့် မြောက်လျင် ၁၅၀၀-ဖြစ်၏။

$$(၄၅ \times ၂ = ၉၅၀ \times ၁၀ = ၁၅၀၀)$$

ဆောင်။ ။ နာမ်တေပည်၊ ရုပ်နိပ္ပန္န၊ လက္ခဏံ ရုပ်လေး။
သန္တာန်နှစ်ဝ၊ မြောက်ဆင့်က၊ တစ်ရုံငါးဆယ်ရေး။
ဆယ်ကိုလေသာ၊ မြောက်ဆင့်ကာ၊ ငါးရာတစ်ထောင်တွေး။

“တက္ကာအခို တရာ့ရှုစ် ရေတွေက်ပုံ”

ဆောင် ။ ။ တက္ကာ ၃-တန်၊ အရင်းခံ၊ အာ၊ ကာ၊ သန်နှင့်မြောက်။
တက္ကာအစစ်၊ တရာ့ရှုစ်၊ ဖြစ်၏ ကိုယ်မှာရောက်။

ကာမတက္ကာ၊ ဘဝတက္ကာ၊ ဝိဘဝတက္ကာ-ဟူ တက္ကာ ၃-မျိုးကိုတည်။
(တက္ကာသုံးမျိုးက အာရုံ ၆-ပါးကို အာရုံပြုသောကြောင့်)အာရုံ ၆-ပါးဖြင့်မြောက်။
၁၈-ဖြစ်၏။

ထိုတက္ကာ ၁၈-မျိုးလုံးသည် အတိတ်၊ အနာဂတ်၊ ပစ္စာပြန်ဟူသော ကာလသုံးပါး၌ရှိသော အာရုံကို အာရုံပြု၍ ဖြစ်ရကား ကာလသုံးပါးဖြင့်မြောက်။ ၅၄-ဖြစ်၏။ ထို ၅၄-ပါးလုံးပင် မိမိသန္တာန်ကို အာရုံပြု၍လည်းကောင်း၊ သူများ သန္တာန်ကို အာရုံပြု၍လည်းကောင်း ဖြစ်ရကား သန္တာန် ၂-ပါးဖြင့်မြောက်။ ၁၀၈-ဖြစ်၏။

$$(၃ \times ၆ = ၁၈ \times ၃ = ၅၄ \times ၂ = ၁၀၈)$$

တဏ္ဍာဂ ရ-တန်

၁။	ကာမတဏ္ဍာ	ရူပါရုံစသော အာရုံ ၆-ပါးကို တပ်မက်သော တဏ္ဍာ။
၂။	ဘဝတဏ္ဍာ	အာရုံ ၆-ပါး၏ အတ္ထရှိ၏။ ထိုအတ္ထသည် မပြတ်မစဲ အမြတ်လည်၏-ဟူသော သသာဒီဇိုနှင့်တကွေဖြစ်သော တဏ္ဍာ။
၃။	ဝိဘဝတဏ္ဍာ	အာရုံများ၏ အတ္ထရှိ၏။ ထိုအတ္ထသည် တစ်ဘဝဆုံးလျှင် ပြတ်တော့၏ဟူသော ဥစွေဒီဇိုနှင့် တကွေဖြစ်သော တဏ္ဍာ။

အာ, ကာ, သန်။ ။ အာ = အာရုံ ၆-ပါး
 ကာ = ကာလ ၃-ပါး
 သန် = သန္တာန် ၂-ပါး

“တဏ္ဍာအခိုင် ၁၀၈”

ကာမတဏ္ဍာ, ဘဝတဏ္ဍာ, ဝိဘဝတဏ္ဍာ
 အာရုံ ၆-ပါးနှင့် မြောက်
 ၁၈-တည်၊ ကာလ ၃-ပါးနှင့်မြောက်လျှင်
 ၅၄-တည်၊ သန္တာန် ၂-ပါးနှင့်မြောက်

၃-ပါးတည်။
 ၃×၆ = ၁၈။
 ၁၈×၃ = ၅၄။
 ၅၄×၂ = ၁၀၈။

(၂) မိသုကသင်ဟာ

ကုသိုလ်, အကုသိုလ်, အဖျာကတတိုကို ရောနောပြဆိုရာဖြစ်သော အခန်း
 အပိုင်းကို “မိသုကသင်ဟာ”ဟု ခေါ်သည်။

ဤမိသုကသင်ဟာ၌ -

၁။ ဟိတ် ၆-ပါး	၂။ စုံနှင် ၃-ပါး	၃။ မဂ္ဂုံ ၁၂-ပါး
၄။ ကူး၌ ၂၂-ပါး	၅။ ဗိုလ် ၉-ပါး	၆။ အမိပတီ ၄-ပါး
၇။ အာဟာရ ၄-ပါးဟူ၍ ၂-ဌာနခဲ့၍ ပြဆိုထားသည်။		

မြန်မာစာတရာ့သင်္ကာ ၈-၉၁၄

အမည်	ဆုံး	သရုပ်	တရားကိုယ်
ဟိတ်	၆	လောဘ,ဒေါသ,မောဟ,အလောဘ,အဒေါသ, အမောဟ	၆
ရွှေနင်	၇	ဝိတက်, ဝိစာရ, ပီတိ, ခကဂ္ဂတာ, သောမနသာ, ဒေါမနသာ, ဥပက္ဂာ	၇
မဂ္ဂင်	၁၂	သမ္မာဒိဋ္ဌဗုဒ္ဓ (ပ) သမ္မာသမာဓိ၊ မိစ္စာဒိဋ္ဌဗုဒ္ဓ, မိစ္စာသက်ပွဲ, မိစ္စာဝါယာမ, မိစ္စာသမာဓိ	၁၃
ကုန္တေ	၂၂	စက္ခတ္တော်, သောတိတ္တော်, ယာနိတ္တော်, ဒိတိတ္တော်, ကာယိတ္တော်, ကုတိတ္တော်, ပုရိသိတ္တော်, ဒိဝိတိတ္တော်, မနိတ္တော်, သုခိတ္တော်, ဒုက္ခတ္တော်, သောမနသိတ္တော်, ဒေါမနသိတ္တော်, ဥပေကိုတ္တော်, သိဒ္ဓတ္တော်, ဒိရိသိတ္တော်, သတိတ္တော်, သမာဓိတ္တော်, ပညိတ္တော်, အနုညာတည်- သာမိတိတ္တော်, အညိတ္တော်, အညာတာဝိတ္တော်	၁၆
ဗိုလ်	၉	သွေ့ပိုလ်, ဒိရိယဗိုလ်, သတိပိုလ်, သမာဓိပိုလ်, ပညာပိုလ်, ဟိရိပိုလ်, ဉှေတ္တပိုလ်, အဟိရိကဗိုလ်, အနောတ္တပိုလ်	၉
အခိပတ်	၄	ဆန္ဒာခိပတ်, ဒိရိယာခိပတ်, စိတ္တာခိပတ်, ဒိမံသာခိပတ်	၄
အာဟာရ	၄	ကပ္ပါကာရအာဟာရ, ဖသာဟာရ, မနောတဇ္ဇာ- တနာဟာရ, ဝိညာဏာဟာရ	၄

(၁) ဟိတ် ၆ ပါ:

ဟေတု - ရေသာက်မြစ်သည် သစ်ပင်ကို ထောက်ပံ့ခိုင်ခုံးစေသကဲ့သို့, မိမိနှင့် တက္ကဖြစ်သော ရုပ်နာမ်တရားတို့ကို ထောက်ပံ့ခိုင်ခုံးစေတတ်သော တရားကို “ဟေတု-ဟိတ်” ဟူခံ့သည်။

တရားကိုယ်မှာ - စေတသိက်ပိုင်း သမ္မာယောဂနည်းကိုကြည့်၍ လောဘမူစိတ်၌ ယျဉ်သော လောဘ စသည်ဖြင့် သို့လေ။

(J) የግብርና ጥ ስ፡፡

စျေနင် - ဆိုင်ရာအာရုံကို (ရိုးရိုးအာရုံပြုပုံထက်လွန်ကဲ၍) စူးစူးစိုက်စိုက် ရှုတတ်သော ဝိတက်, ဝိစာရ-စသောတရားအပေါင်းကို “စျေန=စျေနင်ဟူခေါ်ရသည်။

၁၂-ပါး

၁။	ပိတက်ရွာနှင်	ပိတက်ယူဉ်ရာစိတ် ၅၅-ပါး၌ ရှိသော ပိတက်စေတသိက်
၂။	ပိစာရထုရွာနှင်	ပိစာရယူဉ်ရာစိတ် ၆၆-ပါး၌ ရှိသော ပိစာရစေတသိက်
၃။	ပိတိရွာနှင်	ပိတိယူဉ်ရာစိတ် ၅၁-ပါး၌ ရှိသော ပိတိစေတသိက်
၄။	ကျော်ကျော်ရွာနှင်	ဒိုပ္ဇာဝိညာက်ကြဉ်စိတ်ဂုဏ်-ပါး၌ ရှိသော ကေဂုတာ စေတသိက်
၅။	သောမနယာရွာနှင်	သောမနယာသဟာဂုတ်စိတ် ၆၂-ပါး၌ ရှိသောဝေဒနာ
၆။	ဒေါသမယာရွာနှင်	ဒေါသမယာဒွေး၌ ရှိသော ဝေဒနာစေတသိက်
၇။	ဥပေါ်ရွာနှင်	စက္ခု-သောတ-ယာန-ဒိုပိုဒိုညာက်ဒွဲကြဉ်သော ဥပေက္ခာ သဟာဂုတ်စိတ် ၄၃-ပါး၌ ရှိသော ဝေဒနာစေတသိက်

ମୁଦ୍ରାବୁନ୍ଦିଲ୍ଲାଙ୍କ ପାଇଁ ବ୍ୟାକଣ୍ଡିତରୁଙ୍କ ଗାଁଯ ମରିଥିଲା ।

- ✓ පුද්ගලික සාම්පූහන මධ්‍ය තුවාන්ගිනීම් (නිලපුත්ති) (වර්ග භ)

(၃) မေဂ္ဂင် ၁၂-ပါး

မဂ္ဂင် - မဂ္ဂသဒ္ဓဘာသုလမ်းကြောင်းဟူသော အနက်ကို ဟော၏။
သမ္မတဒီဇိုင်စသော တရားအပေါင်းသည် သူဂါတီ, နိဗ္ဗာန်သို့ ရောက်စေတတ်သော လမ်းကြောင်းဖြစ်၍ “မဂ္ဂ - မဂ္ဂ”မည်၏။

မိန္ဒာဒီဂိုစသော တရားအပေါင်းကား ဒုဂ္ဂတိသို့ ရောက်စေတတ်သော
လမ်းကြောင်းဖြစ်၍ “မရွှေ - မရှု”မည်၏။

ထိမဂ္ဂမည်သောတရားအပေါင်း၏ အစိတ်အပိုင်းကို “မဂ္ဂနှင့် မဂ္ဂင်”ဟု ခေါ်သည်။

ହୋଇ ॥ ॥ ତ୍ରୀତୀରୀ ରେଣୁମନ୍ତ୍ରଲଭିଃକ୍ଷ୍ଵାଦଃ ॥ ତଥାଃପେଦିଃଗ୍ରୀ ॥ ମଧ୍ୟ-
ଶ୍ଵେତୀ ॥ ତ୍ରୀଣୀ ଆଶୀ ॥ ଆଶିତ୍ତମାମୁ ॥ ମଧ୍ୟନ-ତ୍ରୀ ॥ ମୁତ୍ତର୍ଯୁଜାମ୍ଭିଶେ ॥

“မဂ္ဂင် ၁၂-ပါးအမိပိုယ်နှင့် တရားကိုယ်”

စဉ်	အမိပါယ်	တရားကိုယ်
၁။	သမ္မာဒီဇို-ကောင်းစွာ သိမြင်မှု	တိဟိတ်စိတ် ငရဲ-ပါ့၌ယူဉ်သော ပညာ၊
၂။	သမ္မာသက်ပွဲ-ကောင်းစွာ ကြံစည်မှု	ကာမသောဘန်စိတ် ၂၄၊ ပ-ချုပ် ၁၁-၌ ယူဉ်သော ပိတ်၊
၃။	သမ္မာဝါစာ-ကောင်းစွာ ပြောဆိုမှု	မဟာကုသိုလ် ၈၊ လောက္တရာ ၈-၌ယူဉ်သော ပိရိတ်ဓာတ်၏
၄။	သမ္မာကမ္မန္တ-ကောင်းစွာ ပြုလုပ်မှု	။ ။ ။
၅။	သမ္မာအောင်-ကောင်းမွှာအသက်မျှေးမျှ	။ ။ ။
၆။	သမ္မာဝါယာမ-ကောင်းစွာအားထုတ်မှု	သောဘန်စိတ် ၅၉-၌ယူဉ်သောဝိရိယာ။
၇။	သမ္မာသတိ-ကောင်းစွာအောက်မေ့မှု	။ ။ သတိ။
၈။	သမ္မာသမာဓိ-ကောင်းစွာတည်ကြည်မှု	။ ။ သမာဓိ။
၉။	မိန္ဒာဒီဇို-မှားယွင်းစွာသိမြင်မှု	မိန္ဒာဂိုဏ်သမ္မာယုတ္တယုတ္တယ် ၄-၌ယူဉ်သော မိန္ဒာ။
၁၀။	မိန္ဒာသက်ပွဲ-မှားယွင်းစွာကြံစည်မှု	အကုသိုလ်စိတ် ၁၂-၌ယူဉ်သောဝိတက်။
၁၁။	မိန္ဒာဝါယာမ-မှားယွင်းစွာအားထုတ်မှု	။ ။ ဝိရိယာ။
၁၂။	မိန္ဒာသမာဓိ = မှားယွင်းစွာတည်ကြည်မှု	ပိစစ်ကိုမိန္ဒာသမ္မာယုတ္တယ်စိတ်ကြဉ် အကု ၁၁-၌ယူဉ်သော ဓကဂ္ဂတာ။

မှတ်ချက်။ ။ မရွင် ၁၂-ပါးရှိသော်လည်း စိတက်၊ ဂေါ်၊ ကော်တာတို့က J-ကြိမ်
ထပ်ပါနေသောကြောင် တရားကိုယ်မှာ ၉-ပါးသာ ရသည်။

အမှာ။။ (က) သမ္မာဒီဇိုင်စသည်၌ သမ္မာ-သန္တိသည် “ကောင်းသော”-ဟု အနက်
ထွက်၏။ “ကောင်းဆိုသည့်မှာ = မဖောက်မပြန် လမ်းမှန်ကျ သည်ဟု
ဆိုလိုသည်။ ထို့ကြောင့် သမ္မာဒီဇိုင်စသည်တို့၏ တရားကိုယ်ကို သောဘန် စိတ်၌
တိုက်သလို ယဉ်သော ပညာ-စသည်ကိုသာ ကောက်ယူရသည်။

(ခ) မိစ္စာဒီဋီစ်သည်၌ မိစ္စာသွေးကား “အများအယူင်း ဖောက်ပြန်ခြင်း” ဟူသော အနက်ကို ဟော၏။ ထိုကြောင့် မိစ္စာဒီဋီစ်-စသည်တို့၏ တရားကိုယ်ကို အကုသိလ်စိတ်၌ ထိုက်သလို ယှဉ်သော ဒီဋီစ်စေတသိက်စသည်ကိုသာ ကောက်ယူ ရသည်။

(၆) လူမြို့ပြ-ပါး

လူမြို့ - လူမြို့ယ-သွေးသည် “အစိုးရခြင်း” ဟူသော အနက်ကို ဟော၏။ မိမိ ဆိုင်ရာ ကိစ္စတို့၌ (ယှဉ်ဘက်တရားတို့ကို မိမိအလိုသို့ လိုက်စေခြင်း မိမိသဘောအတိုင်း ဖြစ်စေခြင်းအားဖြင့်) အစိုးရခြင်းသဘော။

ဥပမာ - စိတ်က အာရုံကို သိလျှင် သမ္မတတိုက်လည်း အာရုံကို သိ၍ စိတ်အလိုသို့ လိုက်ကြရသည်။

အဂိပါယ်နှင့်	တရားကိုယ်
စက္ခတ်မြို့ = မြှင်မှုကိစ္စာ့၌အစိုးရသောတရား	စက္ခတ်မြို့သာဒရုပ်
သောတိမြို့ = ကြားမှုကိစ္စာ့၌အစိုးရသောတရား	သောတိမြို့သာဒရုပ်
ယာနိမြို့ = နံမှုကိစ္စာ့၌အစိုးရသောတရား	ယာနိမြို့သာဒရုပ်
မိုးပိုးမြို့ = စားမှုကိစ္စာ့၌အစိုးရသောတရား	မိုးပိုးမြို့သာဒရုပ်
ကာယိမြို့ = ကြားမှုကိစ္စာ့၌အစိုးရသောတရား	ကာယိမြို့သာဒရုပ်
ကုတ္တိမြို့ = အမ(သဘာဝ)ဖြစ်မှု၌အစိုးရသောတရား	ကုတ္တိဘာဝရုပ်
ပုံရိသိမြို့ = အဖို(သဘာဝ)ဖြစ်မှု၌အစိုးရသောတရား	ပုံရိဘာဝရုပ်
မိုးပိုးမြို့ = အတူဖြစ်သောတရားတို့ကို အသက်ရှည် အောင်စောင့်ရောက်မှု၌ အစိုးရသောတရား ကမ္မဇာပ်၊ နာမ်တို့ကို အစိုးရသောတရား	မိုးပိုးမြို့သာဒရုပ်နှင့် မိုးပိုးမြို့စေတသိက်
မနိမြို့ = အာရုံသိမှုကိစ္စာ့၌အစိုးရသောတရား	စိတ်အားလုံး
သူခိမြို့ = ကုဋ္ဌဖော်ပွဲရုံကို ခံစားမှုကိစ္စာ့၌ အစိုးရသောတရား	သူခိသဟဂုတ်ကာယ ဝိညာက်၌ယှဉ်သောဝနာ
ဒုက္ခိမြို့ = အနိုဋ္ဌဖော်ပွဲရုံကို ခံစားမှုကိစ္စာ့၌ အစိုးရသောတရား	ဒုက္ခိသဟဂုတ်ကာယ ဝိညာက်၌ယှဉ်သောဝနာ

သောမနသိဒ္ဓ = ကျွန်းအာရုံး၂-ပါး၏ကြွေးအရသာ ကို ခံစားမှုပြုအစိုးရသောတရား	သောမနသုသဟရှုတ် ၂၂-ပါး၌ယူဉ်သော ဝေဒနာ
ဒေါ်မနသိဒ္ဓ-ကျွန်းအာရုံး၂-ပါး၏ အနိုင်အရသာကို ခံစားမှုပြုအစိုးရသောတရား	ဒေါ်သမူဒွေး၌ယူဉ်သော ဝေဒနာ
ဥပေကိုဒ္ဓ = ကြွေးမဏ္ဍာတာရုံကို ခံစားမှုပြုအစိုးရသောတရား	ဥပေကွာသဟရှုတ် ၅၅-ပါး ၌ယူဉ်သောဝေဒနာ
သဒ္ဓိဒ္ဓ=ယုံကြည်မှုကြည်လင်စေမှုပြုအစိုးရသော တရား	သောဘနစိတ်တို့၌ ယူဉ်သော သဒ္ဓိစေတသိက်
ဝီရိယိဒ္ဓ=အောက်ကန်အားပေးမှုပြုအစိုးရသော တရား	၇၃-ပါးသောစိတ်တို့၌ ယူဉ်သော ဝီရိယစေတသိက်
သတိဒ္ဓ = အောက်မေ့မှု၊ အမှုတ်ရစေမှုပြု အစိုးရသောတရား	သောဘနစိတ်တို့၌ ယူဉ်သော သတိစေတသိက်
သမာဓိဒ္ဓ = တစ်ခုတည်းသောအာရုံဝယ်တည် ကြည်မှုပြုအစိုးရသောတရား	၂၂-ပါးသောစိတ်တို့၌ ယူဉ်သော ကေဂွတာစေတသိက်
ပညီဒ္ဓ-အာရုံ၏သဘောမှန်ကို ထိုထွင်းသိမှုပြု အစိုးရသောတရား (လောက်တိဟိတ်စိတ်တိ၌ရှိသော ပညာကိုသာ ပညီဒ္ဓဟူကောက်နဲ့ပြုကြသည်။)	ထိုးထိုးစ် ၄၄-ပါး၌ယူဉ်သော ပညာ၊
အများတည်သုတေသန	သောတာပတ္တိမဂ်စိတ်၌ ယူဉ်သော ပညာ။
အညီဒ္ဓ	အထက်မဂ် ၃၊ အောက်ဖို့လ် ၃-ခု၌ ယူဉ်သော ပညာ။
အညတာဝိဒ္ဓ	အရဟတ္တုဖို့လ်စိတ်၌ ယူဉ်သော ပညာ။

အမှာ ။ ။ ကြောက် ၂၂-ပါးရှိသော်လည်း ဝေဒနာက ၅-ငြာန၊ ပညာက ၄-ငြာနပါဝင် နေသောကြောင့်လည်းကောင်း၊ ဇီဝတိဒ္ဓ၏ တရားကိုယ်က ရှုပ်ဇီဝတ နာမ်အိမ်တဗ္ဗာ ၂၂-မျိုးရသောကြောင့်လည်းကောင်း ကြောက် ၂၂-ပါးအတွက် စုစုပေါင်း တရားကိုယ် ၁၆-ပါးရှိသည်။

(၅) မိန္ဒီလ် ၉-ပါး

ပိုလ် - လောက၏ “ပိုလ်”လုပ်သူသည် ရန်သူနှင့်ကြိုလျှင် မတုန်လှပ်သကဲ့သို့
ထိုအတူ ဆန်းကျင်ဘက်တရားတို့ကြောင့် မလှပ်မရားခိုင်မြေသောတရားကို
“ပလ - ပိုလ်”ဟု ခေါ်သည်။ (တစ်နည်း) သမ္မယုတ်တရားများ၌ အခိုင်ခုံးဆုံးဖြစ်၍
“ပလ - ပိုလ်”ဟု ခေါ်သည်။

၁။	သခွဲပိုလ်	ကုသိုလ်အာရုံး၌ ယုဉ်ဘက်တရားတို့ကို ကောင်းစွာ စူးစိုက်ကြရန် ဆောင်ပေးသောတရား။ (သောဘန်စိတ် ၅၉-ပါး၌ယုဉ်သော သခွဲ။)
၂။	ပီရိယိုလ်	ယုဉ်ဘက်တရားတို့ကို မဆုတ်နစ်အောင် ထောက်ကန်ပေးသော တရား။
၃။	သတိပိုလ်	ကုသိုလ်အာရုံး၌ ယုဉ်ဘက်တရားတို့ကို အမှတ်ရနေအောင် ဦးဆောင်ပေးသောတရား။
၄။	သမာဓိပိုလ်	ယုဉ်ဘက်တရားတို့ကို တစ်ခုတည်းသောအာရုံး တည်ဖြံမြန် အောင် ဦးဆောင်ပေးသောတရား။
၅။	ပညာပိုလ်	အာရုံး၏ သဘောမှန်ကို ထိုထွင်းသိမှု၌ ဦးဆောင်ပေးသောတရား။ (သခွဲပိုလ်စသော ပိုလ် ၅-ပါးတို့၏ တရားကိုယ်အရကောက် သည် သခွဲနှင့်-စသည်နှင့်တူ၏။)
၆။	ဟိရိပိုလ်	ဒုစရိုက်ကို ပြုလုပ်ရန်ရှုက်ခြင်း၌ ဦးဆောင်ပေးသောတရား။ (သောဘန်စိတ်တို့၌ယုဉ်သော ဟိရိစေတသိက်။)
၇။	အုတွဲပွဲပိုလ်	ဒုစရိုက်ကို ပြုလုပ်ရန် ကြောက်လန့်ခြင်း၌ ဦးဆောင်ပေးသော တရား။ (သောဘန်စိတ်တို့၌ယုဉ်သော အုတွဲပွဲစေတသိက်။)
၈။	အသိရိုက်ပိုလ်	ဒုစရိုက်အဗုံကို ပြုလုပ်ရန် မရှုက်ခြင်း၌ ဦးဆောင်ပေးသောတရား။ (အကုသိုလ်စိတ်အားလုံး၌ယုဉ်သော အဟိရိကစေတသိက်။)
၉။	အနာတွဲပိုလ်	ဒုစရိုက်အဗုံကို ပြုလုပ်ရန် မကြောက်လန့်ခြင်း၌ ဦးဆောင်ပေး သော တရား။ (အကုသိုလ်စိတ်အားလုံး၌ယုဉ်သော အနာတွဲပွဲစေတသိက်။)

(၆) အမိပတိ င-ပါး

အမိပတိ - မိမိနှင့်အတူ ဖြစ်ဖက်တရားတိုကို (လွမ်းစီးအုပ်ချုပ် အကြီးအကဲလုပ်ပြီး) မိမိအလိုကျဖြစ်အောင် လိုက်ပါစေနိုင်သောတရားကို “အမိပတိ”ဟု ခေါ်သည်။

ပြိုင်ဘက်မရှိ အကြီးအကဲအရာထိုက်သော (အမိပတိ) င-ပါး

ဆန္ဒာမိပတိ	ဒိုဟိတ်အောင် ၁၈၊ တိဟိတ်အောင် ၃၄၊ ပေါင်း (၅၂-ပါး) ၉၇ယုံးသော ဆန္ဒာ
ဂိရိယာမိပတိ	ဒိုဟိတ်အောင် ၁၈၊ တိဟိတ်အောင် ၃၄၊ ပေါင်း (၅၂-ပါး) ၉၇ယုံးသော ဂိရိယာ
စီတွောမိပတိ	ဒိုဟိတ်အောင် ၁၈၊ တိဟိတ်အောင် ၃၄၊ ပေါင်း (၅၂-ပါး)
ဂိမ်သာမိပတိ	တိဟိတ်အောင် ၃၄-၉၇ယုံးသော ပညာ။ (စူးစမ်းဆင်ခြင်တတ်သော ပညာကို ဂိမ်သာ-ဟု ခေါ်သည်။)

(က) နွှေ့ဟိတ်အောင် ၁၈-ပါး - လောဘမူ ၈၊ ဒေါသမူ ၂။ မဟာကုသိုလ်ဉာဏ် ပို့ယူတ် ငါ၊ မဟာကြိယာဉာဏ်ပို့ယူတ် ငါ။

(ခ) တိဟိတ်အောင် ၃၄-ပါး - မဟာကုသိုလ်ဉာဏ်သမွယူတ် ငါ၊ မဟာကြိယာ ဉာဏ်သမွယူတ် ငါ၊ မဟရှုတ်ကုသိုလ် ၉၊ မဟရှုတ်ကြိယာ ၉၊ လောကုတ် ၈။

မှတ်ချက်။။ ဧကဟိတ်အောင်ဖြစ်သော မောဟမူဒွေ့နှင့် အဟိတ်အောင်ဖြစ်သည့် ဟသိတုပွဲမိန္ဒာကား အမိပတိ မဖြစ်ထိုက်။

အမိပတ်နှင့် လူမြှေ့တို့ အခိုးရပုံ အထူးလက်။

ဆောင်။။ အမိပတ်မျိုး အုပ်ချုပ်စိုကား ပြိုင်နီးမရှိ တပါးတည်းပေ၊ ဘုရင်နေတည်း၊ လူ၏၌ကား မူးမတ်လားသို့ သူများကိစ္စ၊ သူလိုကျအောင်၊ လိုက်ရပြီးကာ ကိုယ့်ဆိုင်ရာဝယ်၊ ကိုယ်သာလွမ်းစီး၊ အုပ်ချုပ်စီးသည်၊ J-မျိုးသည်ပုံ၊ တွဲသတည်း။

အမိပတိ မောင် လွှဲတိ - ထိုထိုကိစ္စ၍ အကြီးဆုံး အချုပ်ဆုံးဖြစ်သူသည်
တစ်ယောက်တည်းသာ ရှိရသကဲ့သို့ ထိုအတူ မဟာကုသိုလ်
ပထမစိတ်၍ အမိပတိ ၄-ပါးလုံးရှိရာ တစ်ပါးပါးသာ အမိပတိဖြစ်ရမည်။ ကျွန်ု
၃-ပါးကား နောက်လိုက် ငယ်သားတို့သာတည်း။

ဥပမာ ၁။ ဆန္ဒထက်သန်သောအခါ ဆန္ဒက အမိပတိဖြစ်၍ ဝိရိယ-စသည်
တို့ကား နောက်လိုက်တရားများသာ ဖြစ်ရသည်ဟူလို့။

(၇) အာဟာရ ၄-ပါး

အာဟာရ - အစာအာဟာရသည် ခန္ဓာကိုယ်ကို ကြာရှုညွှာ ဆောင်ရွက်
(ထောက်ပုံထား) သကဲ့သို့ မိမိဆိုင်ရာအကျိုးကို ဆောင်ရွက်နိုင်,
ဖြစ်စေနိုင်သော တရားကို “အာဟာရ”ဟု ခေါ်သည်။

၁။	ကပဏိကာရအာဟာရ	စားမျိုးအပ်သော အစားအသောက်၌ ပါဝင်သည့် ပြုအောပ်။
၂။	ဖသာဟာရ	စိတ်အားလုံး၌ ယူဉ်သော ဖသာစေတသိုက်။
၃။	မနောသဇ္ဈာတနာဟာရ	စိတ်အားလုံး၌ ယူဉ်သော စေတနာ (သခြား)
၄။	ဝိညာဏာဟာရ	စိတ်အားလုံး။

“အာဟာရလေးပါက ဆောင်ပုံ ဖြစ်စေပုံ”

- ၁။ **ဤကပဏိကာရအာဟာရသည်** ပြုအောင့်တက္ကဖြစ်သော ရုပ် ၈-ပါး
(အာဟာရ အုဒ္ဓကလာပ်ရုပ်)ကို ဆောင်၏၊ ဖြစ်စေ၏။
- ၂။ **ဤဖသာဟာရသည်** (ဖသာပစ္စယာ ဝေဒနာ-ဟူသည်နှင့်အညီ) ဝေဒနာ-
ဟူသော အကျိုးကို ဆောင်၏၊ ဖြစ်စေ၏။
- ၃။ **ဤမနောသဇ္ဈာတနာဟာရသည်** (သခြားပစ္စယာ ဝိညာဏာ-ဟူသည်နှင့်
အညီ) ပဋိသဇ္ဈာတနာက်ဟူသော အကျိုးကို ဆောင်၏၊ ဖြစ်စေ၏။
- ၄။ **ဤဝိညာဏာဟာရသည်** (ဝိညာဏာပစ္စယာ နာမရှုပံ့-ဟူသည်နှင့်အညီ)
အတူတက္က ဖြစ်ဘက်စေတသိုက်နာမျှင့်ရုပ်တရားကို ဆောင်၏၊ ဖြစ်စေ၏။

✓ ဉာဏ်မကရုပံ့၊ ယော ဝေဒနံ၊ ပဋိသန္တိကံ။
နာမရုပံ့ အာဟာရနှင့် တသွား-ဟာရာတိ ဝါစွဲရော။

(၃) ဗောဓိပက္ခိယသင်ဟာ

ဗောဓိပက္ခိယ-၌ ဗောဓိဟူသည် မဂ်ဉာဏ်တည်း။ ထိုမဂ်ဉာဏ်၏ အသင်းအပင်းဖြစ်သော (၁၆) ဗောဓိဉာဏ်ကို ခြင်း၏ အကြောင်းဖြစ်သော သတိပဋိနှင့်သော တရားတို့ကို “ဗောဓိပက္ခိယ”ဟု ခေါ်သည်။

ယင်းတရားတို့ကို တပေါင်းတည်းပြု၍ (သိမ်းကျိုး၍) ပြဆိုရာအခန်းကို “ဗောဓိပက္ခိယသင်ဟာ”ဟု ခေါ်သည်။

၌ဗောဓိပက္ခိယသင်ဟာ၌ - သတိပဋိနှင့် ၄-ပါး၊ သမ္မပ္ပါခာနှင့် ၄-ပါး၊

ကုဒ္ပါဒ် ၄-ပါး ကု၌၌ ၅-ပါး ပိုလ် ၅-ပါး

ဗောဇ္ဈာ ၇-ပါး၊ မဂ္ဂုင် ၈-ပါးဟူ၍ ငြာန ၇-မျိုးခွဲ၍ ပြဆိုထားသည်။

ဆောင်။ ။ သတိ၊ သမ္မ၊ ကုဒ္ပါဒ်၊ ကု၊ ပနှုံး၊ ဗောဇ္ဈာ၊ မရှုံးခုံးတန်း၊ မှန်ရန်းဗောဓိပက္ခိယ။

“ဗောဓိပက္ခိယသင်ဟာ ရ-ငြာန”

အမည်	သခံ၍	သရပ်	တရားကိုယ်
သတိပဋိနှင့်	၄	ကာယာနှုပသုနာ, ဝေဒနာ, စိတ္တာ, ဓမ္မာနှုပသုနာ	၁
သမ္မပ္ပါခာနှင့်	၄	ဖြစ်ပြီးအကုသိုလ်များပယ်ရှားရန်အားထုတ်ခြင်း မဖြစ်သေးသည့်အကုသိုလ်များမဖြစ်ရန်အားထုတ်ခြင်း မဖြစ်သေးသောကုသိုလ်များဖြစ်ပွားရန်အားထုတ်ခြင်း ဖြစ်ပြီးသောကုသိုလ်များတိုးပွားရန်အားထုတ်ခြင်း	၁
ကုဒ္ပါဒ်	၄	ဆန္ဒိဒ္ဒိပါဒ်, ဝိရိယိဒ္ဒိပါဒ်, စိတ္တိဒ္ဒိပါဒ်, ဝိမိသိဒ္ဒိပါဒ်	၄
ကု၌၌	၅	သွို့၌၌, ဝိရိယိ၌၌, သတိ၌၌, သမ္မခို၌၌, ပညီ၌၌	၅
ပိုလ်	၅	သွို့ပိုလ်, ဝိရိယိပိုလ်, သတိပိုလ်, သမ္မခိုပိုလ်, ပညာပိုလ်	၅
ဗောဇ္ဈာ	၇	သတိသမ္မာဇ္ဈာ, ဓမ္မဝိစယ်-, ဝိရိယိ-, ပတိ-, ပသွို့, သမ္မခို-, ဥပေကွာ	၇
မဂ္ဂုင်	၈	သမ္မာဒို့ (ပ) သမ္မာသမ္မခို	၈

ဆောင်။ ။ သတိ၊ သမုပ္ပ၊ ကြွဲဖိပိုင်တို့၊ လေးရပ်စီသာ၊ ဗျာ၊ ဗိုလ်မှာကား၊ ငါးစီထား၍၊ ဂု-ပါးဟောနှင့်၊ မင်း-ရှစ်အင်ကို၊ ပေါင်းလျှင် ဟောခါး သုံးခွန်ရှို့၊ ဟောခါပကိုယ်-သရိုံး။

(၁) သတိပဋိဘန် ၄-ပါး

သတိပဋိဘန် - တခြားအာရုံး၌ စိတ်ပြန်နှုန်းပြေးဝင်ခြင်းကို တားမြစ်၍ မိမိဆိုင်ရာ အာရုံး၌ လွန်လွန်ကဲက စွဲမြို့စာ တည်သော သတိအထူးကို “သတိပဋိဘန်”ဟု ခေါ်သည်။

ဆောင်။ ။ လွန်လွန်ကဲကဲ၊ အာရုံထဲ၌ စွဲမြို့တည်ဘို့ ထိုသတိ၊ သတိပဋိဘန်ခေါ်။

၁။ ကာယာနှုပသုနာသတိပဋိဘန် - ခန္ဓာကိုယ်၌ (၀)ဆံပင်၊ မွေးညွှန်းစသော ၃၂-ပါးသော ကောငွာသု၌ စွဲမြို့စာတည်၍ အဖန်ဖန်ရှု မှတ်သော သတိအထူး။

(**ဤသို့ ရှုမှတ်ဖန်များလာလျှင် မတင့်တယ်** - ရွှေရှာဖွယ် - အသူ အခြင်းအရာ ထင်လာ၏။ ထိုကြောင့် ကာယာနှုပသုနာသည် သုဘဝိပလှာသ - တင့်တယ်သည်ဟု ထင်မှားမှုကို ဖယ်ရှားနိုင်၏။)

၂။ ဝေဒနာနှုပသုနာသတိပဋိဘန် - ဝေဒနာတို့ကို ဒုက္ခာအခြင်းအရာ ထင်-လာအောင် အဖန်ဖန်ရှုဆင်ခြင်သော သတိအထူး။

(**ဤဝေဒနာနှုပသုနာသည် သုခဝိပလှာသ-ချမ်းသာသည်ဟု ထင်မှုတ်မှုကို ဖယ်ရှားနိုင်သည်**)

၃။ စိတ္တာနှုပသုနာသတိပဋိဘန် - စိတ်ကို အာရုံပြု၍ ဤစိတ်ကား သရာဂ စိတ်၊ ဤစိတ်ကား ပိတေရာဂစိတ်-စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန်ရှုဆင်ခြင် သော သတိအထူး။

(**ဤစိတ္တာနှုပသုနာသည် နိစ္စပလှာသ - တည်မြီသည်ဟု ထင်မှားမှုကို ပယ်ရှားနိုင်၏။**)

၄။ မမှာန်ပသ္ဌနာသတိပဋိနှုန်း - သညာကွေစွာ, သခြာရကွေစွာဟူသော တရား မမွတိကို အနတ္ထအခြင်းအရာထင်လာအောင် အဖန်ဖန် ရှုဆင်ခြင်သော သတိအထူး။

(**ဤသို့ ရှုမှတ်ဖန်များလာလျှင်** အရာရာကိစ္စတို့၏ ပရမတ္တတရားများ သာ ရွက်ဆောင်နေကြောင်း၊ ပရမတ္တတရားချဉ်းသာ ထင်ရှားရှိကြောင်းကို သိရသဖြင့် စီမံနိုင်သော အတ္ထကောင်ကလေးမရှိ-ဟူသော အနတ္ထအခြင်းအရာ လွန်စွာ ထင်လာ၏။ ထိုကြောင့် မမှာန်ပသ္ဌနာသည် အတ္ထပိပဲ့့သာ - အတ္ထရှု၏-ဟု ထင်မှားမှုကို ဖယ်ရှားနိုင်၏။)

သတိပဋိနှုန်း ၄-ပါးလုံး၏ တရားကိုယ်မှာ - “မဟာကုသိုလ် ၈ မဟာကြိယာ ၈ အပွဲနာဇော ၂၆၊ ပေါင်း ၄၂-ပါးသော စိတ်တို့၏ ယဉ်သော သတိစေတသိကိပင်တည်း။

အမိပိုယ် ၁။ သတိ-တရားကိုယ်တစ်ပါးတည်းဖြစ်လျက် သတိပဋိနှုန်းလေးမျိုး ကွဲပြားရခြင်း (၀၅) သတိပဋိနှုန်း ၄-ပါး ခွဲခြားဟောတော်မူရခြင်းမှာ -

၁။ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ-ဟူ၍ အာရုံယူပုံ ၄-မျိုးပြားရခြင်း

၂။ ထိုအာရုံများ၏ အသုဘ, ဒုက္ခ, အနိစ္စ, အနတ္ထဟူ၍ရှုပုံအခြင်းအရာက ၄-မျိုးပြားခြင်း။

၃။ သုဘ, သုခ, နိစ္စ, အတ္ထ-ဟူ၍ ထင်မှားမှုကို ပယခြားခြင်းကိစ္စက ၄-မျိုးပြားခြင်းတို့ကြောင့် သတိပဋိနှုန်း ၄-မျိုး ကွဲပြားရသည်။ (၀၅)သတိပဋိနှုန်း ၄-ပါးခွဲခြား၍ ဘုရားရှင်ဟောတော်မူသည်။

- ✓ တံ ပန ကာယဝေဒနာစိတ္တခမွှေသူ အသုဘဒုက္ခနိစ္စနတ္ထကာရဂ္ဂ-တကာဝသေန သုဘသုခနိစ္စအတ္ထသညာဝိပဲ့့သပ္ပါယာနဝါသေန ၈ စတုပ္ပါယ်။ (နိုင်ကော်၊ ၂၂၆)

(၂) သမ္မပ္ပာစာန် ၄-ပါး

- I။ ဥပ္ပန္တာန် ပါပကာန် ပဟာနာယ ဝါယာမော -
ဖြစ်ကုန်ပြီးသော အကုသိုလ်တရားတိုကို ပယ်ခြင်းငှာ အားထုတ်ခြင်း။
- II။ အနုပ္ပန္တာန် ပါပကာန် အနုပ္ပါဒါယ ဝါယာမော -
မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ မဖြစ်ခြင်းငှာ အားထုတ်ခြင်း
- III။ အနုပ္ပန္တာန် ကုသလာန် ဉာဏ်ပါယ ဝါယာမော -
မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ ဖြစ်ခြင်းငှာ အားထုတ်ခြင်း။
- IV။ ဥပ္ပန္တာန် ကုသလာန် ဘိယျောဘာဝါယ ဝါယာမော -
ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတိုကို လွန်စွာတို့ပွားစေခြင်းငှာ အားထုတ်ခြင်း။
- တရားကိုယ်မှာ - ကုသိုလ်စိတ် ၂၁-ပါး၌ ယူဉ်သော ဝိရိယစေတသိက်တည်း။

(သမ္မပ္ပာစာန် ၄-ပါးကို ရဟန္တာတို့ဆောင်ရွက်စရာမလိုသဖြင့် ရဟန္တာတို့ သန္တာန်၌ ဖြစ်လေ့ရှိသောကြိယာစိတ်များ၏ယူဉ်သော ဝိရိယကို မယူရ၊ ထိုအပြင် ဖိုလ်တရားတို့သည်လည်း သမ္မပ္ပာစာန်ကိစ္စ ၄-ပါးကို မပြုနိုင်ရကာ၊ ဖိုလ်စိတ်၌ ယူဉ်သော ဝိရိယကိုလည်း မယူရ၊ ထိုကြောင့် ကုသိုလ်စိတ် ၂၁-ပါး၌ ၌ ယူဉ်သော ဝိရိယကိုသာ သမ္မပ္ပာစာန် ၄-ပါး၏ တရားကိုယ်ဟု မှတ်ရမည်။)

“သမ္မပ္ပာစာန် ၄-ပါး ကွဲပြားရခြင်း”

တရားကိုယ်အားဖြင့် ဝိရိယတစ်ပါးတည်းဖြစ်သော်လည်း “ဖြစ်ပြီးသော အကုသိုလ်တရားတိုကို ပယ်ခြင်း” စသော (ဝိရိယ၏)ကိစ္စလေးမျိုး ကွဲပြားသော ကြောင့် သမ္မပ္ပာစာန် ၄-မျိုးကွဲပြားရသည်။

- ✓ သမ္မာ ပဒေနှီး ဧတေနာတိ သမ္မပ္ပာစာန်၊ ဝါယာမော။ သော ၈ ကိစ္စဘေးနေ့ စတုရိုက် စတုရိုက်။ (နိုကာကျော်။)

(၃) ကြိုးပါခို ၄-ပါး

ကြိုးပါခို - စျောန်, မင်း, ဖိုလ်ရအောင် အားထုတ်သဖြင့် ထိုစျောန်, မင်း, ဖိုလ်တရားများ ပြီးစီးထမြောက်မှု (စျောန်, မင်း, ဖိုလ်ရမှု)ကို “ကြိုး”ဟု ခေါ်သည်။

ပြီးစီးထမ္မာက်သော စုနှင့်, မဂ်, ဖိုလ်၏ အခြေခံအကြောင်းတရားများကိုသာ “ကျွမ်းပါန်”ဟူခေါ်သည်။

- ✓ നൃഥ്യത്തിൽ അഭിന്നാക്ഷിഗർ ദോധാരി നൃത്യം നൃത്യിക്കുന്നതും നൃത്യിയാൻ പിന്തു നൃത്യപിന്തു ശണ്ടോയേം നൃത്യപിന്തു ശണ്ടുപിന്തും (ശിനാനേർ)

၁။	ဆန္ဒဖိပ်	ကုသိလ်စိတ် ၂၁-ပါး၌ ယှဉ်သော ဆန္ဒစေတသိက်။
၂။	ဝိဇ္ဇာဖိပ်	ကုသိလ်စိတ် ၂၁-ပါး၌ ယှဉ်သော ဝိဇ္ဇာစေတသိက်။
၃။	စိတ္တာဖိပ်	ကုသိလ်စိတ် ၂၁-ပါး။
၄။	ဝိမာဖိပ်	ကုသိလ်စိတ် ၂၁-ပါး၌ ယှဉ်သော ဝိမာစေတသိက်။

အမိပါယ် ။ ။ ဤက္ခာနိပါဒတရား င-ပါးသည် အကျိုးပြီးစီးသော ရဟန္တာတို့၏
ကြိယာစိတ်နှင့်ရှင်းရှင်း၊ အကျိုးတရားဖြစ်သော ဖိုလ်စိတ်များနှင့်ရှင်း
မသက်ဆိုင်။ ထိုကြောင့် တရားကိုယ်ကောက်ရာ၌ သမ္မပ္မာန်တရားကဲသို့
ကုသိုလ်စိတ်၌ ယဉ်ခိုက်ဖြစ်သော ဆန္ဒ၊ ဝီရိယ၊ ပညာနှင့် ကုသိုလ်စိတ်တို့ကိုသာ
ကောက်ယူသည်။

(၅) ကုန်မြို့ ၅-ပါး

၁။	သန္တိကြော	မဟာကု စမဟာကြိ ဂအပွနာဇော ၂၆-တို့၌ ယုဉ်သော သဒ္ဓါစေတသိက်။
၂။	ဝိရိယိကြော	မဟာကု စမဟာကြိ ဂအပွနာဇော ၂၆-တို့၌ ယုဉ်သော ဝိရိယိစေတသိက်။
၃။	သတိကြော	မဟာကု စမဟာကြိ ဂအပွနာဇော ၂၆-တို့၌ ယုဉ်သော သတိစေတသိက်။
၄။	သမာဓိကြော	မဟာကု စမဟာကြိ ဂအပွနာဇော ၂၆-တို့၌ ယုဉ်သော ကေဂုတာစေတသိက်။
၅။	ပညီကြော	မဟာကု စမဟာကြိ ဂအပွနာဇော ၂၆-တို့၌ ယုဉ်သော ပညီစေတသိက်။

(၅) ပိုင် ၅-ပါး

သဒ္ဓိမ္မာလ်, ဝီရိယမ္မာလ်, သတိမ္မာလ်, သမာဓိမ္မာလ်, ပညာမ္မာလ်-ဟူ၍ ၅-ပါး၊
တရားကိုယ်မှာ ကြန့်၍ ၅-ပါးအတိုင်းပင်ဖြစ်၏။

(၆) ဖော်လျင် ဂု-ပါး

- ✓ ଭୁଲ୍ଲଟି ତୋରୁଟି ହୋଇଲା କିମ୍ବା ହୋଇଲା + ଆଗ୍ରୀ ହୋଲ୍ଲାଗେଲା।

ହୋଣ୍ଡ - (ଉଦ୍‌ବନ୍ଦ - ମଧ୍ୟରେକୁଳିତି) ଯତ୍ଥାଲେଃପିଃଗ୍ରୀ ଵିଶ୍ଵାର୍ଦ୍ଦିନଙ୍କ ହୋଣ୍ଡିମନ୍ୟନ୍ତିରେ
ତଥାଃଆପିନ୍ଦିନଙ୍କ ଅର୍ଦ୍ଦିଆଧିତ୍ୱାଧିନଙ୍କିରୁ “ହୋଣ୍ଡ”ରୁ ଓଁବନ୍ଦିରୁ॥

တရားကိုယ်မှာ - သတိပွဲနှင့်ကဲ့သို့ မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇော်
တို့၏ ယဉ်သော သတိ-စသည်တို့တည်း။

၁။	သတိသမ္မာန္တင်	မဟာကု, မဟာကြိ, အပွနာဇောတိ၌ ယှဉ်သော သတိ။
၂။	ဓမ္မဝိစယသမ္မာန္တင်	မဟာကု, မဟာကြိ, အပွနာဇောတိ၌ ယှဉ်သော ပညာ။
၃။	ဂီရိယသမ္မာန္တင်	မဟာကု, မဟာကြိ, အပွနာဇောတိ၌ ယှဉ်သော ဂီရိယ။
၄။	ဂီတိသမ္မာန္တင်	။ ။ ဂီတိ။
၅။	ပသုဒ္ဓသမ္မာန္တင်	မဟာကု, မဟာကြိ, အပွနာဇောတိ၌ ယှဉ်သော ကာယပသုဒ္ဓ, စိတ္တပသုဒ္ဓ။
၆။	သမာဓိသမ္မာန္တင်	မဟာကု, မဟာကြိ, အပွနာဇောတိ၌ ယှဉ်သော ဇကဂ္ဂတာ။
၇။	ဉာဏ်သမ္မာန္တင်	မဟာကု, မဟာကြိ, အပွနာဇောတိ၌ ယှဉ်သော တက္ကမ္မာတာ။

(၄) မရှင် ၈-ပါး

ဉာဏ်မရှင်တရားကိုယ်များ၏လည်း သတိပြုနိုင်ခဲ့သို့ မဟာကုသိုလ်၊
မဟာကြိယာ၊ အပွနာအော် ရှိသော ပညာ-စသည်ကိုပင် ကောက်ရသည်။ ဉာဏ်
မရှင် ၈-ပါးကား နိုဒ္ဓာန်သို့ သွားရာ လမ်းမကြီးပေတည်း။

တရားကိုယ်များ၏ စီတ်များ

- (က) သတိပြုနိုင်၊ လူ၏ ပိုလ်၊ ဘေး၏၊ မရှင်တို့၏ တရားကိုယ်ကောက်ရာ
နှုန်းဖြစ်သော စိတ်တို့သည် တူညီကြ၏။ (မဟာကု ၈ မဟာကြိယာ ၈
အပွနာအော် ၂၆၊ ပေါင်း ၄၂-ပါးဖြစ်၏။)
- (ခ) သမ္မပ္မာန်၊ လူ၏ ပိုလ်တို့၏ တရားကိုယ်ကောက်ရာနှုန်းဖြစ်သော
စိတ်တို့သည် တူညီကြ၏။ (ကုသိုလ်စိတ် ၂၁-ပါးဖြစ်၏။)

“သခ္ပါ၊ ပညာ ညီများ၏”

- (က) သခ္ပါကဲ၍ ပညာနည်းသော် မကြည်ညီသင့်သည်ကို ကြည်ညီမိတတ်၍
ဆုံးကျိုးနှင့် ကြံးရတတ်သည်။
- (ခ) ပညာကဲ၍ သခ္ပါနည်းသော် ဆေးကြောင့်ဖြစ်သောရောဂါ ကုမရသကဲ့သို့
ကောက်ကျစ်စဉ်းလဲတတ်၏။

“ဝိရိယ၊ သမာဓိ ညီများ၏”

- (က) ဝိရိယကဲ၍ သမာဓိနည်းသော် ပျင်းရိတတ်၏။
- (ခ) သမာဓိကဲ၍ ဝိရိယနည်းသော် ပျင်းရိုင်က်မျဉ်းတတ်၏။

(အတို့ ၄၁ ၂။ ၂၆၄။)

“သတိပဋိနှင့် ဗျားကျိုး”

စင်ကြယ်, ပူဇော်း၊	ငိုကြွေးကင်းရန်။
ကိုယ်စိတ်ဆင်းရဲ့	အမြဲချုပ်ရန်။
မဂ်ဉာဏ်သို့ရောက်၊	မျက်မျှာက်နိုဗ္ဗာန်။
စသည်ကျိုး၊	ဗျားတိုး သတိပဋိနှင့်။

(၆) သဗ္ဗာသင်ဟ

စိတ်, စေတသိက်, ရုပ်, နိုဗ္ဗာန်ဟူသော ပရမထွေတရားအားလုံးကို သိမ်းကျံးမှု ရော်ကိုပြဆိုရာ အခန်းကို “သဗ္ဗာသင်ဟ”ဟု ခေါ်သည်။

ဤသဗ္ဗာသင်ဟ၏ ခန္ဓာ ၅-ပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္ဌာ ၄-ပါးဟူ၍ ၄-ငှာနရှိသည်။

(၇) ခန္ဓာ ၅-ပါး

ခန္ဓာသုဒ္ဓာသင် “အစုအပုံ”ဟူသော အနက်ကို ဟော၏။ ထိုကြောင့် ရုပက္ခန္ဓာ = ရုပ်အစု၊ ဝေဒနက္ခန္ဓာ = ဝေဒနာအစုစသည်ဖြင့် သိမှတ်ရာ၏။

အတိတ်, အနာဂတ်, ပစ္စာပွန်, အန္တတ္ထ, ဗဟိဒ္ဒ, ဉာဏ်ရိက, သူခုမ, ဟီန, ပက္ခတ, ဒူရ, သန္တိကအားဖြင့် များပြားလှသော ရုပ်, ဝေဒနာ, သညာ, သီရ, ဝိညာက်တို့ကို ငါးစု, ငါးပုံးပေါင်းစုထားခြင်းကို “ခန္ဓာ ၅-ပါး”ဟု ခေါ်သည်။

၁။	ရုပက္ခန္ဓာ	ရုပ် ၂၈-ပါး	(ရုပ်အစုအဝေး)
၂။	ဝေဒနာက္ခန္ဓာ	ဝေဒနာစေတသိက်	(ခံစားမှုဝေဒနာအစုအဝေး။)
၃။	သညာက္ခန္ဓာ	သညာစေတသိက်	(မှတ်သားမှုသညာ အစုအဝေး။)
၄။	သီရရက္ခန္ဓာ	ကြံးစေတသိက်	၅၀(ပြုပြင်စီရင်မှုသီရအစုအဝေး။)
၅။	ဝိညာက္ခန္ဓာ	စိတ် ၈၉	(သိမှတ်သညာက်အစုအဝေး။)

နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ရ။ ။ အတိတ်, အနာဂတ်, ပစ္စပန်စသော အကဲ့, အပြားမရှိခြင်းကြောင့် နိဗ္ဗာန်ကို ခန္ဓာမဖွဲ့အပ်၊ မဖွဲ့ထိုက်။

✓ ဘေဒါဘာဝေန နိဗ္ဗာန် ခန္ဓသာဂ်ဟနိသာင့်။ (သာဂ်ဟ)

“ဥပါဒါနက္ခနာ ၅-ပါး”

ဥပါဒါန်တရားတို့၏ အာရုံဖြစ်သောခန္ဓာကို “ဥပါဒါနက္ခနာ”ဟု ခေါ်သည်။ ဥပါဒါန်တရားတို့၏ တရားကိုယ်မှာ ကာမူပါဒါန် = လောဘနှင့် ဒီဇူပါဒါန် = ဒီဋ္ဌတိဖြစ်၍ အကုသိုလ်တရားများဖြစ်ကြသည်။ ထိုအကုသိုလ်တရားတို့သည် လောကီစိတ်, စေတသိက်, ရုပ်ခန္ဓာများကိုသာ အာရုံပြနိုင်ကြသည်။ ထိုကြောင့် ဥပါဒါန်တရားတို့၏ အာရုံဖြစ်သော ခန္ဓာဟူသည် လောကီစိတ်များ ထိုစိတ်နှင့် ယူဉ်သော စေတသိက်များနှင့် ရုပ်တရားများဖြစ်ကြသည်။

၁။	ရူပုပါဒါနက္ခနာ	ရုပ် ၂၈-ပါး
၂။	ဝေဒနုပါဒါနက္ခနာ	လောကီစိတ် ၈၁-ပါး၌ယူဉ်သော ဝေဒနာစေတသိက်။
၃။	သညုပါဒါနက္ခနာ	လောကီစိတ် ၈၁-ပါး၌ယူဉ်သော သညာစေတသိက်။
၄။	သီရီရုပါဒါနက္ခနာ	ဝေဒနာ, သညာမှုကြောင်းသောလောကီစေတသိက်၍။
၅။	ဝိညာဏုပါဒါနက္ခနာ	လောကီစိတ် ၈၁-ပါး။

“ခန္ဓာ၊ ဥပါဒါနက္ခနာ-ဟူ ၂-မျိုးခွဲဟောရခြင်း”

- ၁။ လောကီဖြစ်စေ, လောကုတ္တရာဖြစ်စေ ခန္ဓာဖွဲ့၍ ရကောင်းသမျှ တရား အားလုံးကို သိမ်းကျံးလျက် ပြတော်မူခြင်းကြာ ခန္ဓဒေသနာကို ဟောတော်မူသည်။
- ၂။ ဝိပသုနာကမ္မာဌာန်းစီးပြန်းရာ၌ ဝင်းကုတ္တတုတရားများကို အာရုံပြု၍ မစီးပြန်းရ။ ဝင်းကုတ္တတုတရားများကို အာရုံပြု၍ စီးပြန်းပါမှ အနိစ္စာ, ဒုက္ခ၊ အနတ္တသဘော ထင်မြင်နိုင်၏။ ထိုကြောင့် ဝိပသုနာရှုမှတ်ရန်အလိုင်း လောကီတရားသက်သက် ကိုသာ ခန္ဓာဖွဲ့လျက် ဥပါဒါနက္ခနာဒေသနာကို ဟောတော်မူသည်။

(၂) အာယတန် (၁၂)ပါး

အာယတန်-သဒ္ဓိသည် “အကြောင်း”ဟူသောအနက်ကို ဟော၏။ စိတ်၊ စေတသိက်တို့သည် ရှုပါရုံ၊ စက္ခပသာဒစသည်ကို အကြောင်းပြု၍ ဖြစ်ကြကုန်၏။ ဤထို့ စိတ်၊ စေတသိက်တို့၏ ဖြစ်ကြောင်းတရားများကို “အာယတန်”ဟု ဆိုရသည်။

စိတ်၊ စေတသိက်တို့၏ ဖြစ်ကြောင်းဟူသည် ဒွါရနှင့် အာရုံတည်း။ ထိုဒွါရနှင့် အာရုံတို့က ၆-ပါးစီပြားခြင်းကြောင့် အာယတန် ၁၂-ပါးဖြစ်လာရသည်။

✓ ဒွါရာလမ္မဏဘေဒနာ၊ ဘဝန္တာ-ယတနာနီ စ။ (သင်ဟ)

ဒွါရ ၆-ပါးတို့အကြောင်းပြု၍ (အတွင်း) အဲနဲတိကာယတန် ၆-ပါးရ၏။

	အာယတန်	တရားကိုယ်
၁။	စက္ခာယတန်	စက္ခပသာဒ
၂။	သောတာယတန်	သောတပသာဒ
၃။	ယာနာယတန်	ယာနပသာဒ
၄။	ဧဂါယတန်	ဧဂါပသာဒ
၅။	ကာယာယတန်	ကာယပသာဒ
၆။	မနာယတန်	စိတ် ၈၉ (အကျယ် ၁၂၁)

အာရုံ ၆-ပါးကို အကြောင်းပြု၍ (အပြင်) ဗာဟိရာယတန် ၆-ပါးရ၏။

	အာယတန်	တရားကိုယ်
၁။	ရှုပါယတန်	ရှုပါရုံ (အဆင်း)
၂။	သဒ္ဓိယတန်	သဒ္ဓိရုံ (အသံ)
၃။	ဂန္ဓာယတန်	ဂန္ဓာရုံ (အနံး)
၄။	ရသာယတန်	ရသာရုံ (အရသာ)
၅။	ဖော်ပွာယတန်	ဖော်ပွာရုံ (ပထဝီ၊ တေဇော်၊ ဝါယော)
၆။	ဓမ္မာယတန်	စေတသိက် ၅၂။ သုခုမရုပ် ၁၆။ နိုဗ္ဗာန်။

(၃) ဓာတ် ၁၈-ပါး

ဓာတ် - မိမိသဘောကို ဆောင်တတ်သော တရားကို “ဓာတ်”ဟု ခေါ်သည်။
**(မိမိသဘောလက္ဂဏာအတိုင်း ထင်ရှားစွာဖြစ်သည်ကို “ဆောင်သည်”
 ဟု ခေါ်သည်။)**

ဒွိုရ ၆-ပါး၊ အာရုံ ၆-ပါး၊ ဝိဉာဏ် ၆-ပါးပြားသောကြောင့် ဓာတ် ၁၈-
 ပါး ဖြစ်လာရသည်။

✓ ဒွိုရာလမ္မ တဒုပ္ပန္န-ပရီယာယေန ဓာတုယော။ (သင်ဟ)

ဒွိုရ ၆၊ အခံဓာတ်	အာရုံ ၆၊ အတိုက်ဓာတ်	ဝိဉာဏ် ၆၊ အပွင့်ဓာတ်
၁။ စက္ခဇာတ်(စက္ခပသာဒ)	ရုပောတ် (ရုပါရုံ)	စက္ခဝိဉာဏာတ် (စက္ခဝိဉာဏ်)
၂။ ဆောက်တို့သော်မား)	သွေ့ဇာတ် (သွေ့ရုံ)	သောတစိုဉာဏာတ် (သောတစိုဉာဏ်)
၃။ ယာန်ဓာတ်(ယာန်ပသာဒ)	ဂန္ဓာတ် (ဂန္ဓာရုံ)	ယာန်ဝိဉာဏာတ် (ယာန်ဝိဉာဏ်)
၄။ ဇို့ဓာတ်(ဇို့ပသာဒ)	ရသာတ် (ရသာရုံ)	ဇို့ဝိဉာဏာတ် (ဇို့ဝိဉာဏ်)
၅။ ကာယဓတ်(ကာယပသာဒ)	ဖော်ဗြို့ဓာတ် (ပ,တော,ဝါ)	ကာယဝိဉာဏာတ် (ကာယဝိဉာဏ်)
၆။ မနောဓာတ်(ပွဲဒွဲရာဝါးနှင့် သမုပ္ပါဒ်များ)	ဓမ္မဓာတ် (ဓေ ဤ၊ သူဥမှုပုံ ၁၆၊ နို့ဗာန်။)	မနောဝိဉာဏာတ် (ဒွဲပွဲဒွဲရာဝါး၊ ဝါ မနောဓာတ် ၃ ကြည့် ဌြုင်းစိတ် ၇၆။)

- ✓ ဒွိုရ ၆-ပါးကို အခံဓာတ်ဟူ၍လည်းကောင်း
- ✓ အာရုံ ၆-ပါးကို အတိုက်ဓာတ်ဟူ၍လည်းကောင်း
- ✓ ဝိဉာဏ်၆-ပါးကို အပွင့်ဓာတ်ဟူ၍လည်းကောင်းခေါ်၏။

(၄) သစ္စာလေးပါး

သစ္စာ-သစ္စာဖြို့သည် “အမှန်”ဟူသော အနက်ကို ဟော၏။ ဒုက္ခာဟူ၍
 ဟောထားသောတရားမှန်သမျှသည် ကေန်အမှန်ဒုက္ခာဖြစ်၏။ သမုပ္ပါဒ်-ဟူ၍
 ဟောထားသော တက္ကာသည်လည်း ကေန်အမှန် ဒုက္ခာ-၏ အကြောင်းဖြစ်၏။
 နိုရောဓာ၍ ဟောထားသော နို့ဗာန်သည်လည်း ကေန်အမှန်ဒုက္ခာ၏ ချုပ်ရာမှန်၏။

နိရောဓဂါမိနိပဋိပဒါဟူ၍ ဟောထားသော မဂ္ဂင် ၈-ပါးသည်လည်း ကေန်အမှန် နိဗ္ဗာန်ရောက်ကြောင်းအကျင့်မှန်ဖြစ်၏။ ဤသို့ မှန်ကန်သော တရားကို “သစ္ဌ”ဟု ခေါ်သည်။

ထိုသစ္ဌလေးပါးကိုပင် အရိယာတို့သာ သိအပ်သောကြောင့် “အရိယ သစ္ဌ”ဟူလည်းခေါ်ပြန်သည်။

သစ္ဌလေးပါးအမိပါယနှင့်	တရားကိုယ်
၃၂၁သစ္ဌ - ဆင်းခဲ့ခြင်းအမှန်သဘော	လောကီစိတ် စာ၊ လောဘက္ကား စေတသိက် ဤ၊ ရုပ် ၂၈။
သမုဒယသစ္ဌ-ဆင်းခဲ့ကြောင်း အမှန်သဘော	လောဘစေတသိက်
နိရောဓသစ္ဌ-ဆင်းခဲ့ခုက္ခဏြိမ်းရာ အမှန်သဘော	နိဗ္ဗာန်
မဂ္ဂသစ္ဌ - ဆင်းခဲ့ခုက္ခဏြိမ်းရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်မှန်	မင်စိတ်၍ ယုဉ်သော မဂ္ဂင် ၈။

သစ္ဌဝိမှတ် - သစ္ဌ ၄-ပါးမှလွှတ်သောတရားဟူသည် မင်စိတ္တာဖို့ ၂၉-နှင့် ဖိုလ်စိတ္တာဖို့ ၃၇-ပါးဖြစ်သည်။

မင်စိတ္တာပြီး ၂၉-ပါး ရောဓာက်ပုံ

မင်စိတ် ၄-ပါး၌ယုဉ်သော စေတသိက် ၃၆-ပါးမှ မဂ္ဂင်တရားကိုယ် ၈-ပါး (ပညာ, ပိတက်, ပိရတိ စာ၊ ပိရိယ, သတိ, ဓကဂ္ဂတာ)ကိုနှုတ်လျှင် ၂၈-ပါးကျေန်၏။ ယင်း ၂၈-ပါးနှင့် မင်စိတ် ၁-ပါးပေါင်းလျှင် ၂၉-ပါးဖြစ်၏။ (မင်စိတ်နှင့် လက္ခဏာတူ၍ တစ်ပါးတည်း ရေတွက်ထားသည်။)


ဖိုလ်စိတ္တာပြီး ၃၇-ပါး ရောဓာက်ပုံ

ဖိုလ်စိတ် ၄-ပါးနှင့်ယုဉ်သော စေတသိက် ၃၆-ပါးနှင့် ဖိုလ်စိတ် ၁-ပါးပေါင်းလျှင် ၃၇-ပါးဖြစ်၏။ (ဖိုလ်စိတ် ၄-ပါးကို လက္ခဏာတူ၍ တစ်ပါးတည်း ယူသည်။)

လောကီ + လောကုတ္ထရာ အကြောင်း+အကျိုးခွဲပုံ

- (က) ဒုက္ခသစ္ဓာနှင့် သမုဒယသစ္ဓာကား လောကီသစ္ဓာ။
- (ခ) နိရောဓသစ္ဓာနှင့် မဂ္ဂသစ္ဓာတိုကား လောကုတ္ထရာသစ္ဓာ။
- (ဂ) သမုဒယသစ္ဓာနှင့်မဂ္ဂသစ္ဓာတိုကား အကြောင်းသစ္ဓာ။
- (ဃ) ဒုက္ခသစ္ဓာနှင့် နိရောဓသစ္ဓာတိုကား အကျိုးသစ္ဓာ။

သမုဒည်းပိုင်းပြီး၏။



ပစ္စည်းပိုင်း

ပစ္စည်းပိုင်း ၁ ။ ရျပ်, နာမ်ခမ္မာတို့သည် လူသာရနိမ္မာန (တန်ခိုးရှင်ဖန်ဆင်းမှ) ကြောင့် ဖြစ်ပေါ်ရသည် မဟုတ် အကြောင်းမရှိတဲ့လည်း ဖြစ်ပေါ်လာရသည် မဟုတ်ပေါ်။ အကြောင်းတရားကြောင့် အကျိုးတရားများ ဖြစ်ပေါ်လာရသည်။ ဤသို့ ကြောင်း+ကျိုးဆက်သွယ်ပုံကို ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋိနှုန်းနည်းတို့ဖြင့် ပြဆိုရာ အပိုင်းကို “ပစ္စည်းပိုင်း”ဟု ခေါ်သည်။

ပစ္စည်းနှင့် ပစ္စယူပွန်

ပစ္စည်း ၂ ။ ဆိုင်ရာအကျိုးကို ပေးတတ်သော အကြောင်းတရားကို “ပစ္စယ-ပစ္စည်း” ဟု ခေါ်သည်။

ပစ္စယူပွန် ။ ။ အကြောင်းတရားကြောင့်ဖြစ်သော အကျိုးတရားကို “ပစ္စယူပွန် - ပစ္စယူပွန်”ဟု ခေါ်သည်။

ပစ္စည်းတရားက ပစ္စယူပွန်တရားတို့အား ကျေးဇူးပြုသည်ဟု ဆိုရာ၍ -
 (က) မဖြစ်သေးသော ပစ္စယူပွန်တရားကို ဖြစ်စေခြင်း၊
 (ခ) ဖြစ်ပြီးသော ပစ္စယူပွန်တရားကို တည်တဲ့အောင် ထောက်ပံ့ခြင်းကို ဆိုသည်။

ဆောင် ။ ။ ဖြစ်စေ, တည်စေ၊ ဤနှစ်တွေ၊ ခေါ်လေ ကျေးဇူးပြု။

နည်း J-ပါး ထူးခြားပုံ

ပဋိစ္စသမုပ္ပါဒ်နည်း ။ အဝိဇ္ဇာ-စသော အကြောင်းတရားတို့ဖြစ်ခြင်းကြောင့် သူ့၏
 စသော အကျိုးတရားတို့ ဖြစ်ပေါ်ပုံအခြင်းအရာလောက်မှုဖြင့် မှတ်အပ်သောနည်း (ဂါ) အကြောင်းပစ္စည်းတရားကို အစွဲပြု၍ အကျိုးပစ္စယူပွန်တရားတို့ ဖြစ်ပေါ်လာပုံကို ပြသောနည်း။

(ပစ္စယသတ္တိမပါ။ အကြောင်း+အကျိုးဆက်သွယ်ရုံမျက် ပြသောနည်း-ဟူလို)

ပဋိနှုန်းနည်း။ ။ အကြောင်း + အကျိုး ဆက်သွယ်ရုံမက (အထူးပြချုပ်ဖြစ်သော ပစ္စည်းဟု ဆိုအပ်သော တည်ရာ)ပစ္စယသတ္တိကိုပါ ပြသောနည်း။

လိုရင်းချုပ်မှာ-ပဋိစ္စသမ္ပါဒ်နည်း၌ အကြောင်းပစ္စည်း၊ အကျိုးပစ္စယူပွန် J-မျိုးကို သာ ပြသည်။ **ပဋိနှုန်းနည်း၌**ကား အကြောင်းပစ္စည်း၊ အကျိုးပစ္စယူပွန်နှင့် ကျေးဇူးပြုပုံ ပစ္စယသတ္တိကိုပါ ပြသည်။

ဆောင်။ ။ ပဋိစ္စမှာ ကြောင်း+ကျိုးသာပြော-သတ္တိ၊ အပိုသီ၊ မှတ်ဘိနည်း J-ပါး။

ဥပမာ။ ။ (က) အဝိဇ္ဇာပစ္စယာ သံရာ (လ) ဒေါမနသုပါယာသာ သမ္မဝန္တိ-ဟူသော ပဋိစ္စသမ္ပါဒ်ပါဌိုင်တော်၌ အဝိဇ္ဇာပစ္စယာ-ဖြင့် ပစ္စည်းတရားကို ပြသည်။ သံရာ-ဖြင့် ပစ္စယူပွန်တရားကို ပြသည်။ သံရာပစ္စယာ-ဖြင့် ပစ္စည်းတရားကို ပြသည်။ ဝိညာကုံ-ဖြင့် ပစ္စယူပွန်ကို ပြသည်။ ဤသို့ ပစ္စည်းနှင့် ပစ္စယူပွန်လောက်ကိုသာ ပြသည်။ မည်သည့်ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်ဟု ပစ္စယသတ္တိအထူးကို မပြချေ။

(ခ) ဟေတူ ဟေတူသမ္မယူတွေကာနဲ့ ဓမ္မာနဲ့ တံသမ္မဋ္ဌာနာနဲ့ ရူပါနဲ့ ဟေတူပစ္စယေန ပစ္စယော-ဟူသော ပဋိနှုန်းပါဌိုင်တော်၌

၁။ ဟေတူ-ဖြင့် ပစ္စည်းတရားကို ပြသည်။

၂။ ဟေတူသမ္မယူတွေကာနဲ့ ဓမ္မာနဲ့ တံသမ္မဋ္ဌာနာနဲ့ ရူပါနဲ့-ဖြင့် ပစ္စယူပွန်တရားကို ပြသည်။

၃။ ဟေတူပစ္စယေန-ဖြင့် ပစ္စယသတ္တိကို ပြသည်။

ဤသို့ ပစ္စည်း၊ ပစ္စယူပွန်နှင့် သာမက ပစ္စယသတ္တိထူးကိုပါ ထုတ်ဖော်၍ ပြသည်။ ဤကား ပါဌိုင်တော်ရင်းဖြင့် ရှင်းလင်းချက်တည်း။

ပစ္စည်း၊ ပစ္စယူပွန်နှင့် သခ်တာ၊ အသခ်တာ

(က) ပစ္စည်းတရားတွင် = စီတ်, စေတသိက်, ရုပ်ဟူသော သခ်တတရားနှင့် နိဗ္ဗာန်-ဟူသော အသခ်တရား၊ ပညတ်တရားတို့ ပါဝင်ကြသည်။

(ခ) ပစ္စယူပွန်တရားတွင် = သခ်တတရားဖြစ်သော စိတ်, စေတသိက်, ရုပ်တိ
သာ ပါဝင်နှင့်သည်။

သခ်တ ။ ။ ကံ, စိတ်, ဉာဏ်, အာဟာရ-ဟူသော အကြောင်းတရား င့်-ပါးတို့
ပြုပြင်အပ်သောတရား။

အသခ်တ ။ ။ ကံ, စိတ်, ဉာဏ်, အာဟာရ-ဟူသော အကြောင်းတရား င့်-ပါးတို့က
ပြုပြင်စီရင်ခြင်း မရှိသောတရား။

(၁) ပဋိဓာတ်သမျှပါခိန်လုံး

အနုလောမပါဌိတ်			ပဋိလောမပါဌိတ်	
စဉ်	အကြောင်း	အကျိုး	အကြောင်း	အကျိုး
၁။	အပိုဇ္ဇာပစ္စယာ	သခ်ရာ	အပိုဇ္ဇာယတွေဝ အသေသာစုကိန္ဒာမ	သခ်ရနိရောမော
၂။	သခ်ရပစ္စယာ	ဝိညာကံ	သခ်ရနိရောမာ	ဝိညာကနိရောမော
၃။	ဝိညာကာပစ္စယာ	နာမရှုပံ့	ဝိညာကနိရောမာ	နာမရှုပနိရောမော
၄။	နာမရှုပပစ္စယာ	သဗ္ဗာယတန်	နာမရှုပနိရောမာ	သဗ္ဗာယတန် ။
၅။	သဗ္ဗာယတန် ။	ဖသော	သဗ္ဗာယတန် ။	ဖသာနိရောမော
၆။	ဖသာပစ္စယာ	ဝေဒနာ	ဖသာနိရောမာ	ဝေဒနာနိရောမော
၇။	ဝေဒနာပစ္စယာ	တက္ကာ	ဝေဒနာနိရောမာ	တက္ကာနိရောမော
၈။	တက္ကာပစ္စယာ	ဥပါဒါနံ	တက္ကာနိရောမာ	ဥပါဒါနနိရောမော
၉။	ဥပါဒါနပစ္စယာ	ဘဝါ	ဥပါဒါနနိရောမာ	ဘဝနိရောမော
၁၀။	ဘဝပစ္စယာ	အတိ	ဘဝနိရောမာ	အတိနိရောမော
၁၁။	အတိပစ္စယာ	ဧရာမရကံ	အတိနိရောမာ	ဧရာမရကံ
အကျိုးဆက်		သောကပရိဒေဝဒုက္ခဒေါမနသုပါယာသာ သမ္မဝါနံ (နိရှုဗ္ဗို)		
ဝေမွတသော ကောလသု ဒုက္ခက္ခသု သမ္မဒေယာ (နိရောမော) ဟောတိ။				

(ခ) အပိဋ္ဌာပစ္စယာ သဒ္ဓရာ - သိတိက်သည်ကို မသိ၊ မသိတိက်သည်ကိုသာ သိသော အပိဋ္ဌာဟူသောအကြောင်းကြောင့် ပုညာဘီသဒ္ဓရ၊ အပုညာဘီသဒ္ဓရ၊ အာန္တာဘီသဒ္ဓရတရားတို့ ဖြစ်ပေါ်လာကြ ကုန်၏-ဟူရ၍ -

အပိဋ္ဌာ။ ॥ သိတိက်သည်ကို မသိ၊ မသိတိက်သည်ကိုသာ သိသော တရား
(ဂ)အသိဉာဏ်ပညာ၏ ဆန့်ကျင်ဘက်တရား။

တရားကိုယ်မှာ - အကုသိုလ်စိတ် ၁၂-ပါး၌ ယျဉ်သော မောဟစေတသိက်တည်း။

အပိဋ္ဌာ-၏ ဖုံးကွဲပေါ်ရာ ၈-၉၁

အပိဋ္ဌာမည်သော မောဟသည်-

၁။ ဒုက္ခသစ္ာ

၂။ သမုဒယသစ္ာ

၃။ နိရာဓသစ္ာ

၄။ မရှိသစ္ာ ဤလေးပါးကို မသိအောင် ဖုံးကွဲယ်ထား၏။

၅။ ပုံဗျို = အတိတ်ကဖြစ်ခဲ့သော ခန္ဓာ၊ အာယတန်， ဓာတ်အဖို့အစု။

၆။ အပရန္တ = အနာဂတ်၌ဖြစ်ဖြစ်မည့် ခန္ဓာ၊ အာယတန်， ဓာတ်အဖို့အစု။

၇။ ပုံဗျိုဘပရန္တ = ရွှေ+နောက်ဘဝတို့၌ဖြစ်သော ခန္ဓာ， အာယတန်， ဓာတ်အဖို့အစုတုတိုက်လည်း မသိမမြင်အောင် ဖုံးကွဲယ်ထား၏။

၈။ ပဋိစ္ာသမူပါဒ်တရားတို့၏ အမှန်သဘောကိုလည်း မသိအောင် ဖုံးကွဲယ်ထား၏။

မသိတိုင်း အပိဋ္ဌာ မဟုတ် ။ ။ ၈-ပါးနှင့် စပ်ဆိုင်ရာကို မသိခြင်းကိုသာ

“အပိဋ္ဌာ”ဟု ခေါ်သည်။ အလွန်ဉာဏ်ကြီးသူတို့၏

အရာဖြစ်သော အချက်အလက် များကို ပိုင်ပိုင်နိုင်နိုင် မသိခြင်းမှာ အပိဋ္ဌာမဟုတ်၊ ပိမိဉာဏ်၏ သတ္တိညံ့မှုသာတည်း။

✓ စတူသူ အရိယသစ္ာသူ， ပုံဗျိုဒီသူ စတူသူ အညာဏသောတံနာမဲ့။ (နိကာကျော်)

သခါရာ (သမ္မဝန်) ။ ။ ယခုဘဝ်၌ ကိုယ်မှု, နှုတ်မှု, စိတ်မှုများနှင့် နောက်ဘဝ အတွက် အကျိုးပိုပါက်များကို ပြုစီမံတတ်သော ကံတရား ကို “သခါရာ”ဟု ခေါ်သည်။

တရားကိုယ်မှု - လောကိုကုသိုလ်, အကုသိုလ်စိတ်၌ ယှဉ်သော စေတနာ ၂၉-ပါးတည်း။ (ဤသခါရာရတိသည် အပို့ကြောင့် ဖြစ်ကုန်၏။)

သခါရအပြား ၃-ပါး

ပုညာဘိသခါရ - ခန္ဓာအစဉ်ကို ကိုလေသာအည်စာကြေးမှုလည်းကောင်း၊ မကောင်းသော ရုပ်, နာမ်အကျိုးတရားများ ရရှိမှုမှုလည်းကောင်း သန့်ရှင်းစင်ကြယ်စေရဲ့ ကုသိုလ်အဖြစ်ပြုစီမံတတ်သောတရား။
(မဟာကုသိုလ်, ရူပကုသိုလ်၌ ယှဉ်သော စေတနာ ၁၃-ပါး)

အပုညာဘိသခါရ - ခန္ဓာအစဉ်ကို ကိုလေသာအည်စာကြေးများနှင့် မကောင်းသော ရုပ်, နာမ်အကျိုးတရားများ ဖြစ်စေခြင်းဖြင့် ညစ်နွမ်းစေရဲ့ အကုသိုလ်အဖြစ် ပြုစီမံတတ်သောတရား။ (အကုသိုလ်စေတနာ ၁၂-ပါး)

အာနောဘိသခါရ - ဆန့်ကျင်ဘက်တရားတို့မှ လွန်ဝေးကွား၍ မလျှပ်မယ်က အလွန်ပြီမ်သက်တည်ကြည်သော ကုသိုလ်အဖြစ်ပြုစီမံတတ်သောတရား။ (အရူပကုသိုလ် စေတနာ ၄-ပါး)

(၂) သခါရပစ္စယာ + ဝိညာကံ (သခါရကြောင့် ဝိညာကံဖြစ်၏။)

- ဝိညာကံ-အရ** (က) ဘဝဟောင်းနှင့် ဘဝသစ်ကိုဆက်စပ်ပေးသော ပဋိသန္ဓာစိတ် ၁၉-ပါးဟူသော ပဋိသန္ဓာစိတ်ကိုနှင့်
- (ခ) ပဋိသန္ဓာနောက်ပိုင်းမှသည် စုတိကာလတိုင်အောင် (ကုသိုလ်+အကုသိုလ်အား လျှော့စွာဖြစ်ပေါ်လာသော) လောကီပိုပါက ၃၂-ပါးဟူသော ပဝဏ္ဏိဝိညာကံကို ယူ။

သခါရန္တ့ ဝိညာက်တွဲစပ်ပုံ

- (က) ပုညာဘိသခါရကြောင့် အဟိတ်အကုသလဝိပါက် ၈-ပါး၊ မဟာဝိပါက် ၈-ပါး၊ ရှုပါဝိပါက် ၅-ပါး၊ ပေါင်း ဝိညာက် ၂၁-ပါးဖြစ်၏။
- (ခ) အပုညာဘိသခါရကြောင့် အကုသလဝိပါက်ဝိညာက် ၂-ပါးဖြစ်၏။
- (ဂ) အာနာ့ဘိသခါရကြောင့် အရှုပါဝိပါက်ဝိညာက် ၄-ပါးဖြစ်၏။
 (ဝင်တရားတို့၏ လည်နေပုံကို ပြဆိုသောအရာဖြစ်၍ လောကုတ္ထရာ ဂိပါက်ဝိညာက်ကို မယူရ-ဟုမှတ်။)

(၃) ဝိညာကပစ္စယာ နာမရွှေ့ပုံ (ဝိညာက်ကြောင့် နာမရွှေ့ပြဖြစ်၏။)

ဝိညာကပစ္စယာ နာမရွှေ့ပုံ-၅၇ ဝိညာက-အရ = ရွှေးရွှေးဘဝက ပြုခဲ့သော ကမ္မ
 ဝိညာက်နှင့် ယခုပစ္စပွန်ဘဝ၌ဖြစ်သော ဝိပါက်ဝိညာက်များကို ယူရသည်။
 စေတနာတည်းဟူသော ကံနှင့်ယှဉ်သော စိတ်ကို “ကမ္မဝိညာက်”ဟု
 ခေါ်သည်။ (သခါရပစ္စယာ ဝိညာက်-၅၇ အကျိုးဝိညာက်ကိုသာ ယူသည်။ ဝိညာ
 ကပစ္စယာ-၅၇ အကြောင်းဝိညာက်ကို ယူသည်။ အရကောက်မတူသည်ကို သတိပြုပါ။)

နာမရွှေ့ပုံ-၅၇ နာမ-အရ = လောကီဝိပါက်ဝိညာက်နှင့်ယှဉ်သော စေတသိက် ၃၅-
 ပါးကို ယူ။ ရွှေ့ပုံ-အရ ကမ္မဇူပ်ကို ယူ။ ဤနာမရွှေ့ပြတရားတို့သည်
 ဝိညာက်ကြောင့် ဖြစ်ကြကုန်၏။

(၄) နာမရွှေ့ပုံပစ္စယာ သဋ္ဌာယတန်

နာမရွှေ့ပုံပစ္စယာ-၅၇ နာမရွှေ့ပုံ-အရ ဆိုခဲ့ပြီးသော နာမရွှေ့ပုံတို့ကိုပင်ယူ။
 သဋ္ဌာယတန်-၅၇ အာယတန ၆-ပါးကား စက္ခာယတန, သောတာယတန, ယာနာ-
 ယတန, အိုးယတန, ကာယာယတန, မနာယတန-တို့တည်း။
 (ဤ၏ မနာယတန-အရ လောကီဝိပါက် ၃၂-ပါးကို ယူ။)

(၅) သဋ္ဌာယတနပစ္စယာ ဖသော

ဤ၏ သဋ္ဌာယတန-အရ ဆိုခဲ့ပြီး အဏ္ဍာတိကာယတန ၆-ပါးကို ယူ။

ဖသာ-အရ လောကိုဝိပါက် ၃၂-ပါး၌ ယူဉ်သော ဖသာ-ကို ယူ။

ဖသာ ၆-ပါး။ ။ စက္ခာသမွှသာ, သောတသမွှသာ, ယာနသမွှသာ, အိဂါသမွှသာ,
ကာယသမွှသာ, မနောသမွှသာ-တို့တည်း။

စက္ခာယတနကြောင့်ဖြစ်သော ဖသာ-ကို စက္ခာသမွှသာ-ဟု ခေါ်သည်။

သောတသမွှသာ-စသည်၌လည်း ဤနည်းပင်တည်း။

တရားကိုယ်မှာ-စက္ခာသမွှသာ-အရ စက္ခာဝိညာက်ဒွေး၌ ယူဉ်သော ဖသာ။ (ပ)

ကာယသမွှသာ-အရ ကာယဝိညာက်ဒွေး၌ ယူဉ်သော ဖသာ။

မနောသမွှသာ-အရ (ဒိပစ္စဝိညာက် ၁၀-ကြည်) လောကိုဝိပါက် ၂၂-ပါး၌ ယူဉ်သော
ဖသာ။ (ဖသာနှင့် သမွှသာမှာ အနက်အမိပါယ် အတူတူပင်။)

(၆) ဖသောပစ္စယာ ဝေဒနာ

ဤ၏ ဖသာ-အရ ဆိုခဲ့ပြီးသော ဖသာများကိုပင်ယူ။

ဝေဒနာ-အရ လောကိုဝိပါက် ၃၂-ပါး၌ ယူဉ်သော ဝေဒနာ စေတသိက်ကိုယူ။

ဝေဒနာ ၆-ပါး။ ။ စက္ခာသမွှသာအေဝေဒနာ, သောတသမွှသာအေဝေဒနာ,
ယာနသမွှသာအေဝေဒနာ, အိဂါသမွှသာအေဝေဒနာ, ကာယ-
သမွှသာအေဝေဒနာ, မနောသမွှသာအေဝေဒနာ-တို့တည်း။

စက္ခာသမွှသာကြောင့်ဖြစ်သော ခံစားမှုအေဝေဒနာကို စက္ခာသမွှသာအေဝေဒနာ-
ဟု ခေါ်သည်။ (ပ) သောတသမွှသာအေဝေဒနာစသည်နည်းတူ။

တရားကိုယ်မှာ - စက္ခာသမွှသာအေဝေဒနာ-အရ စက္ခာဝိညာက်ဒွေး၌ ယူဉ်သော
ဝေဒနာ။ (ပ) မနောသမွှသာအေဝေဒနာ-အရ ကျိုးလောကီ
ဝိပါက် ၂၂-ပါး၌ ယူဉ်သော ဝေဒနာ။

(၇) ဝေဒနာပစ္စယာ တက္ကာ

ဤ၌ ဝေဒနာ-အရ ဆိုခဲ့ပြီး ဝေဒနာ ၆-ပါး။
လောကီဝိပါက် ၃၂-ပါး၌ ယူဉ်သော ဝေဒနာစေတသိက်ပင်တည်း။

တက္ကာ-အရ လောဘမူစိတ် ၈-ပါး၌ ယူဉ်သော လောဘစေတသိက်။

ဝေဒနာကြောင့် ဖြစ်ပေါ်ကြသော တက္ကာ ၆-ပါး

၁။ ရုပ်တက္ကာ = ခံစားမှုကို ဖြစ်စေသော အဆင်းရှုပါရုံး၌ လိုချင်တက်မက်မှ လောဘ စေတသိက်။

၂။ သွေ့တက္ကာ =		
၃။ ဂန္ဓာတက္ကာ =		
၄။ ရသတက္ကာ =		
၅။ ဖော်ပွဲတက္ကာ =		
၆။ ဓမ္မတက္ကာ = လောကီစိတ်, စေတသိက်, ပသာဒရုပ်, သူခုမရုပ်, ပညတ်- ဟူသော ဓမ္မရုံး၌ လိုချင်တပ်မက်မှုလောဘစေတသိက်တို့တည်း။		

(ဤ တက္ကာ ၆-ပါးကိုတည်။ ကာမတက္ကာ, ဘဝတက္ကာ, ဂိဘဝတက္ကာ ၃-ပါးဖြင့် ဖြောက်။ ထို့နောက် သန္တာန် ၂-ပါးဖြင့် ဖြောက်။ ထို့နောက် ကာလ ၃-ပါးဖြင့် ဖြောက်။ တက္ကာ ၁၀၈-ပါးဖြစ်၏။ သမ္မစ္မည်းပိုင်း၌ ပြခဲ့ပြီး။ မြောက်ပုံအစဉ်ချင်း မတူသော်လည်း အမိပါယ်မှာ အတူတူပင် ဖြစ်သည်။)

(၈) တက္ကာပစ္စယာ ဥပါဒါနံ (တက္ကာကြောင့် ဥပါဒါနံဖြစ်၏။)

ဤ၌ တက္ကာ-အရ ရုပ်တက္ကာ-စသည် ၆-ပါး
ဥပါဒါနံ-အရ ကာမူပါဒါန်, ဒီဇူပါဒါန်, သီလွှာတုပါဒါန်, အတ္ထဝါဒုပါဒါန်-
ဟူသော ဥပါဒါန် ၄-ပါး။

(ဥပါဒါန် ၄-ပါး၏ သရုပ်နှင့် တရားကိုယ်မှာ သမ္မစ္မည်းပိုင်း၌ ပြခဲ့ပြီး။)

တက္ကာနှင့် ကာမူပါဒီနဲ့ ထူးခြားပဲ

ကာမူပါဒီနဲ့သည် တက္ကာလောဘ-ပင်ဖြစ်ရကား တက္ကာပစ္စယာ-အရ အကြောင်းတက္ကာနှင့် ဥပါဒီနဲ့-၌ ပါဝင်သော ကာမူပါဒီနဲ့တို့ အဘယ်သို့ ထူးကြ လေသနည်းဟု မေးခွန်းထုတ်စရာရှိ၏။ ငြင်း၏ အဖြေကား -

၁။ အချင်းချင်းထောက်ဆျု၍ ရွှေ့ကျပြီး အားသေးသော လိုချင်မှုသည် တက္ကာ မည်၏။

နောက်ကျျှော် အားကြီးသော လိုချင်တပ်မက်မှုသည် **ကာမူပါဒီနဲ့မည်၏။**

၂။ တစ်စုံတစ်ခုသော အာရုံကို မရသေးခင် လိုချင်တောင့်တဗ္ဗာမှုသည် တက္ကာ။

ရရှိပြီးနောက် စုံစုံမက်မက် ပြင်းထန်စွာ နှစ်သက်စွဲလန်းမှုသည် **ကာမူပါဒီနဲ့**

၃။ ထို့အပြင် တက္ကာသည် အပိုစွဲတာ = အလိုနည်းမှု (မလိုချင်မှု)၏ ဆန့်ကျင် ဘက်တည်း။

ကာမူပါဒီနဲ့ကား - သန္တာသ = တင်းတိမ်ရောင့်ရဲမှု၏ ဆန့်ကျင်ဘက် တည်း။

၄။ တက္ကာသည် တောင့်တဗ္ဗာ၊ ရှာဖွေမှု ဒုက္ခအစုံ၏ အကြောင်းရင်းတည်း။

ကာမူပါဒီနဲ့သည် ရရှိထားသော အာရုံကို ကြောင့်ကြရမှု စောင့်ရွှေ့က ရမှုဒုက္ခစုံ၏ အကြောင်းရင်းတည်း။ (**ဤသို့ ထူးကြသည်။**)

✓ ဧည့် ၈ ဒုက္ခလတက္ကာ တက္ကာ နာမ (ပ) အာရုံဒုက္ခမှုလုံး ဥပါဒီနှစ် အယမေတာသံ ဝိသေသော။ (နှိုကာကျော်။ ၂၃၆။)

(၉) ဥပါဒီနဲ့ပစ္စယာ ဘဝေါ

ဤ၏ ဘဝေါ-အရ ကမ္မဘဝေါ, ဥပပတ္တိဘဝေါ ၂-မျိုးကို ယူ။

(၁) အနာဂတ်အကျိုးကို ဖြစ်စေတတ်သော ပစ္စပွန်လောကီကုသိုလ် ဘဂ္ဗ

အကုသိုလ် ၁၂-ပါး၌ရှိသော စေတနာ (ကံ) ၂၉-ခုသည် “**ကမ္မဘဝေါ**”မည်၏။

(၂) ထိုစေတနာတို့ကြောင့် ဖြစ်ပေါ်လာသော လောကီဝိပါက်စိတ်, စေတသိက် နှင့် ကမ္မရှုပ်တို့သည် “**ဥပပတ္တိဘဝေါ**”မည်၏။

ထိုဥပပတ္တိဘဝသည်- ကာမဘဝ, ရူပဘဝ, အရူပဘဝ,
သညီဘဝ, အသညီဘဝ, နေဝသညီနာသညီဘဝ,
မကဝါကာရဘဝ, စတုဝါကာရဘဝ, ပွဲဝါကာရဘဝ-

ဟူ၍ ၉-ပါးရှိ၏။ (ဘဝကြီး ၉-ပါးဟူ၍လည်း ဆိုကြသည်။)

- ထိုတွင် ၁။ ကာမ ၁၁-ဘုံကို “ကာမဘဝ”ဟု ခေါ်သည်။
 ၂။ ရူပ ၁၆-ဘုံကို “ရူပဘဝ”ဟု ခေါ်သည်။
 ၃။ အရူပ ၄-ဘုံကို “အရူပဘဝ”ဟု ခေါ်သည်။
 ၄။ အသည်သတ်ဘုံကို “အသညီဘဝ”ဟု ခေါ်သည်။
 ၅။ နေဝသညာနာသညာယတနာဘုံကို “နေဝသညီနာသညီဘဝ”ဟု ခေါ်သည်။
 ၆။ ကြွင်း ၂၉-ဘုံကို “သညီဘဝ”ဟု ခေါ်သည်။
 ၇။ ရုပ်ခန္ဓာ ၁-ပါးသာရှိသော အသည်သတ်ဘုံကို “မကဝါကာရဘဝ” ဟု ခေါ်သည်။
 ၈။ နာမ်ခန္ဓာ ၄-ပါးသာရှိသော အရူပ ၄-ဘုံကို “စတုဝါကာရဘဝ” ဟု ခေါ်သည်။
 ၉။ ခန္ဓာ ၅-ပါးရှိသော ကာမဘုံနှင့် ရူပဘုံတို့ကို “ပွဲဝါကာရဘဝ” ဟူ၍ ခေါ်သည်။

သခါရနှင့် ကမ္မဘဝ ထူးခြားပုံ

သခါရနှင့် ကမ္မဘဝသည် လောကီကုသိုလ်, အကုသိုလ်၌ယူလှသော စေတနာချည်းဖြစ်၍ အဘယ်သို့ထူးသနည်းဟု မေးဖွှယ်ရှိ၏။

- အဖြေကား -** ယခုပစ္စပ်ဘဝ၌ အကျိုးပေးဖို့ရန် အတိတ်ဘဝတုန်းက ဖြစ်ခဲ့သော စေတနာသည် **သခါရမည်၏။**
 - နောင်အနာဂတ်ဘဝ၌ အကျိုးပေးဖို့ရန် ယခုပစ္စပ်နှင့်ဖြစ်သော စေတနာသည် **ကမ္မဘဝမည်၏။**

ဆောင် ။ ။ အတိတ်စေတနာ၊ သခါရာ၊ ကမ်မှာ ပစ္စပ်။

(၁၀) ဘဝပစ္စယာ အေတိ။ (ကမ္မဘဝကြောင့် အေတိဖြစ်၏။)

- ၅၅၌** ဘဝ-အရ ကမ္မဘဝ-ကိုသာ ယူ။
အတိ-အရ ထိုထိုဘဝဂတိတို့၌ လောကီဝိပါက်စိတ်, စေတသိက်၊ ကမ္မဒုရုပ်တို့၏ (ဥပပတ္တိဘဝခန္ဓာတို့၏) ဖြစ်ခြင်း(ဥပါဒ်)ကိုသာ ယူ။ (အတိ - ဥပပတ္တိဘဝ။)

၁၁၀ ၂-ခု အထူး

- ၁။ ဥပါဒ်နပစ္စယာ ဘဝေါ-၌ ဘဝ-အရ ကမ္မဘဝ, ဥပပတ္တိဘဝ ၂-ပါးကိုသာ ယူ။
၂။ ဘဝပစ္စယာ အတိ-၌ ဘဝ-အရ ကမ္မဘဝ-ကိုသာ ယူ။ (နိုကာကျော်)

(၁၁) အေတိပစ္စယာ ရောမရဏံ၊
သောကပရီဇ္ဈိုင္ဆွဲခြင်းမနာသူပါယာသာ သမ္မဝဝါး။

- (က) အတိကြောင့် ရောမရဏ (ပ) ဥပါယာသတိဖြစ်ကြကုန်၏ဟု ဆိုရာ၌ -
ရော-ဟူသည် အတိကဲ့သို့ ထိုထိုဘဝတို့၌ လောကီဝိပါက်စိတ်, စေတသိက်,
ကမ္မဒုရုပ်တို့၏ (ဥပပတ္တိဘဝခန္ဓာတို့၏) ရင်ခြင်း (၌)တည်း။
(သတ္တဝါတို့၏အရွယ်မှ ဆုတ်ယုတ်ခြင်း၊ အိမင်းရင့်ရော်ခြင်း၊ ဆွေးမြှေးခြင်းတို့တည်း။)
- (ခ) မရဏ-ဟူသည် ထိုထိုဘဝတို့၌ လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဒုရုပ်တို့၏ (ဥပပတ္တိဘဝခန္ဓာတို့၏) ပျက်စီးခြင်း(ဘင်)တည်း။
(သတ္တဝါတို့၏ ဒိရိတ်နှင့်ကင်းပြတ်၍ သေဆုံးခြင်းပင်တည်း။)
- (ဂ) သောက-ဟူသည် ဆွေးမျိုး, စည်းစိမ်, ဂုဏ်သိမ်-စသည်တို့၏ ပျက်စီးမှု
ကြောင့် စိုးရိမ်ပူဇွဲဆွေးခြင်း ဝမ်းနည်းခြင်းတည်း။
တရားကိုယ်မှာ - ဒေါသမူဒွေ့၍ယှဉ်သော ဒေါမနသုဝေဒနာတည်း။
- (ဃ) ပရီဇ္ဈိုဝါ-ဟူသည် တစ်စုံတစ်ခုပျက်စီးမှုကြောင့် တမ်းတင့်ကြွေးခြင်း။
တရားကိုယ်မှာ- စိတ္တအိပလ္လာသသွေ့ရုပ်တည်း။
(စိတ္တကြောင့်ဖြစ်သော ဖောက်ပြန်သော အသံရုပ်-ဟူလို့။)

- (c) **ဒုက္ခ-ဟူသည်** ကိုယ်ဆင်းရဲမှု ကာယိကဒုက္ခတည်း။
တရားကိုယ်မှာ - ဒုက္ခသဟာဂုတ်ကာယိညာက်၌ ယဉ်သော ဝေဒနာတည်း။
- (d) **ဒေါမနသု-ဟူသည်** စိတ်ဆင်းရဲမှု, စိတ်နှလုံး မသာယာမှု, စေတာသိက-
 ဒုက္ခတည်း။
တရားကိုယ်မှာ - ဒေါသမူဖွေ၌ ယဉ်သော ဝေဒနာတည်း။
- (e) **ဥပါယာသ-ဟူသည်** သောကပရီအေဝတို့ထက် လွန်ကဲလျက် အသံမျှ
 မထွက်နိုင်အောင် ရှိက်ကြီးငင်ကြီးဖြစ်ကာ အတွင်းဆွေးဆွေးခြင်း၊ ဆင်းရဲ
 ပင်ပန်းခြင်း။
တရားကိုယ်မှာ - ဒေါသမူဖွေ၌ ယဉ်သော ဒေါသတည်း။

သောက, ပရီအေဝ, ဥပါယာသ-အထူး

ဒယ်အိုးဖြင့် ဆီချက်ရာ၌ -

- ၁။ အိုးအတွင်း ဆီကျက်နေခြင်းသည် ဝမ်းနည်းခြင်းသောကနှင့် တူ၏။
 ၂။ ကျက်အားကြီး၍ ဆီများဝေလျှောက်ခြင်းသည် ငိုသံထွက်လာခြင်း ပရီအေဝ
 နှင့် တူ၏။
 ၃။ ဝေလျှောက်ပြီးနောက် ကျန်ရစ်သော ဆီ၏ ကုန်ခမ်းသွားအောင် ကျက်ခြင်း
 သည် အတွင်းဆွေးဆွေးကာ လွန်စွာပူလောင်သော ဥပါယာသနှင့်တူ၏။

ဆောင် ။ ၁။ အိုးတွင်းဆီကျက်၊ သောကတွက်၊ လျှောက် ပရီအေ။

၂။ ကုန်းခမ်းအောင်သာ၊ ကျက်မှုမှာ၊ ဥပါယာသပေ။

၃။ ပမာသဘော၊ ထင်အောင်နော၊ စိတ်စော ဆင်ခြင်လေ။

အတိ-၏ အကျိုးရင်းနှင့် အကျိုးဆက်

- ၁။ **ရောမရဏ-သည်** (အတိရှိလျှင် မည်သည့်ဘဝ၌ မဆို ရော, မရဏ ခကန်
 ရှိမြေ ဖြစ်၍) အတိ-၏ မူချအကျိုးရင်းတည်း။
 ၂။ **သောကပရီအေဝ-စသည်တို့ကား** ပြဟ္မာပြည်၌ မဖြစ်၊ နတ်ပြည်၌ကား
 တစ်ချို့ဖြစ်၏။ လူပြည်၌ အတိဖြစ်ပြီးနောက် မကြာခင်သေဆုံးသူမှာ

သောကစသည်ဖြစ်ခဲ့မှု မရ။ ထိုကြောင့် သောက, ပရီဒေဝ-စသည်တို့သည် အတိုင်း အကျိုးရင်းမဟုတ်။ (အချို့သတ္တဝါ မှာသာ ဖြစ်၏ အချို့သတ္တဝါ၌ မဖြစ်သော) အတိုင်းအကျိုးဆက် အကျိုးဖျားများ သာဖြစ်ကြသည်။

ပဋိစ္စသမ္မပါဒီနည်း၌ သိမှတ်ဖွယ်ရာများ

ပဋိစ္စသမ္မပါဒီ၌	အရို့ ၁၂-ပါး	ကာလ ၃-ပါး	အစပ် ၃-ပါး
အလွှာ ၄-ပါး	အခြင်းအရာ ၂၀။	၀၄၏ ၃-ပါး	
မူလ ၂-ပါး	၅၅၏ ၂-မျိုးကို သိအပ်၏။		

ဆောင်။ ။ အရို့ဆယ့်နှစ်၊ သုံးဆစ်ကာလ၊ သုံးဝအစပ်လေးရပ်အလွှာ၊ ခြင်းရာ နှစ်ဆယ်၊ ဝ၏-သုံးသွယ်နှင့်၊ နှစ်သွယ်မူလ၊ ခုနစ်ဝ၊ သိကြ ပဋိစ္စများ။

(၁) အကို ၁၂-မါး

(လူည်းဘီးစက်ဝိုင်း၌ ဒေါက်ဆံများ မပါလျင် မပြီးသကဲ့သို့) ပဋိစ္စသမ္မပါဒီ စက်ဝိုင်း၌ မပါလျင်မပြီး အရေးအကြီးဆုံးဖြစ်သော အရို့အစိတ်အပိုင်း ၁၂-ပါးဟူသည် -

အပိုဇ္ဇာ၊ သခ္ပါရ၊ ပိဉာဏ်၊ နာမ်ရှပ်၊ သွေးယတန်၊ ဖသာ၊ ဝေဒနာ၊ တက္ကာ၊ ဥပါဒိန်၊ ဘဝ၊ အတိ၊ အရာမရကာ-တို့ဖြစ်သည်။

(၂) အဓိန်(ကာလ) သုံးပါး-ဟန္တသည်

- (က) အပိုဇ္ဇာနှင့် သခ္ပါရတို့သည် အတိတ် အဓိန် (ကာလ) ၏ဖြစ်သော တရား များတည်း။
- (ခ) ပိဉာဏ်၊ နာမ်ရှပ်၊ သွေးယတန်၊ ဖသာ၊ ဝေဒနာ၊ တက္ကာ၊ ဥပါဒိန်၊ ကမ္မ-ဘဝ-တို့ကား ပစ္စာပွဲအဓိန် (ကာလ) ၏ဖြစ်သောတရားများတည်း။
- (ဂ) အတိနှင့် အရာမရကာတို့သည် အနာဂတ်အဓိန်(ကာလ)၏ ဖြစ်သောတရား များတည်း။
- ✓ အပိုဇ္ဇာသခ္ပါရ၊ အတိတောအဒ္ဓါ။ အတိအရာမရကာ အနာဂတာအဒ္ဓါ။ မရွေ့ အင့် ပစ္စာပွဲနောအဒ္ဓါတိ တယောအဒ္ဓါ။ (သိုံး)

(၃) အခင် ၃-ပါး

- (က) အတိတ်အကြောင်း၏ အဆုံးသီရန္တ့် ပစ္စာဖွံ့ဖြိုးနှင့် အကျိုး၏ အစဝိညာက်တို့၏ အကြေားသည် ၁-စပ်။
- (ခ) ပစ္စာဖွံ့ဖြိုးနှင့် အကျိုး၏ အဆုံး ဝေဒနာန့် ပစ္စာဖွံ့ဖြိုးနှင့် အကြောင်း၏ အစတက္ကာတို့၏ အကြေားသည် ၁-စပ်။
- (ဂ) ပစ္စာဖွံ့ဖြိုးအကြောင်း၏ အဆုံး ကမ္မဘဝန့် အနာဂတ်အကျိုး၏ အစ အတိတို့၏ အကြေားသည် ၁-စပ်။

(၄) အလွှာ-၄-ပါး

- (က) အတိတ်အကြောင်း ၁-လွှာ = အဝိဇ္ဇာ သီရီရဲ။
- (ခ) ပစ္စာဖွံ့ဖြိုး ၁-လွှာ = ဝိညာက်, နာမ်ရုပ်, သွေးယတန်, ဖသာ, ဝေဒနာ။
- (ဂ) ပစ္စာဖွံ့ဖြိုးအကြောင်း ၁-လွှာ = တက္ကာ, ဥပါဒါန်, ကမ္မဘဝ။
- (ဃ) အနာဂတ်အကျိုး ၁-လွှာ = အေတိ, ဧရာမရဏာ။

(၅) အခြင်းအရာ ၂၀

- (က) အတိတ်အကြောင်းအခြင်းအရာ ၅-ပါး = အဝိဇ္ဇာ, သီရီရဲ, တက္ကာ, ဥပါဒါန်, ကမ္မဘဝ။
- (ခ) ပစ္စာဖွံ့ဖြိုးအကျိုးအခြင်းအရာ ၅-ပါး = ဝိညာက်, နာမ်ရုပ်, သွေးယတန်, ဖသာ, ဝေဒနာ။
- (ဂ) ပစ္စာဖွံ့ဖြိုးအကြောင်းအခြင်းအရာ ၅-ပါး = တက္ကာ, ဥပါဒါန်, ကမ္မဘဝ, အဝိဇ္ဇာ, သီရီရဲ။
- (ဃ) အနာဂတ်အကျိုးအခြင်းအရာ ၅-ပါး = ဝိညာက်, နာမ်ရုပ်, သွေးယတန်, ဖသာ, ဝေဒနာ ပေါင်း ၂၀-ဖြစ်၏။

ခြောင်း၊ ကျိုး ၅-ပါးမီဖြင့် ခြင်းရာ ၂၀-ဖြစ်ပဲ

အတိတ်အကြောင်းနှင့် ပစ္စပွန်အကြောင်းတို့သည် မကင်းရာ, မကင်းကြောင်းဖြစ်၍ အပို့ဗာ, သံ့ဗာ-ရလွင် တက္ကာ, ဥပါဒါန်, ဘဝ-တို့လည်း ရနိုင်သည်။ တက္ကာ, ဥပါဒါန်, ဘဝရလွင်လည်း အပို့ဗာ, သံ့ဗာ ရနိုင်သည်။

အတိ, အရာ, မရဏ-ဟူသည်မှာလည်း သီးခြားမရှိ၊ ဝိယာက်စသော ၅-ပါး၏ (ဖြစ်ခြင်း၊ တည်ခြင်း, ပျက်ခြင်း-ဟူသော) အခိုက်အတန်များသာ ဖြစ်သည်။ ထိုကြောင့် အတိ, အရာမရဏ-အရ ဝိယာက်စသော ၅-ပါးကိုပင် ယူရသည်။

(၆) ၁၄၃ ၃-ပါး

“အကြောင်းပြီး အကျိုး၊ အကျိုးပြီးအကြောင်း”ဟု အကြောင်း+အကျိုး မပြတ်ပဲ ချာချာလည်နေအောင် လည်ပတ်နေသော တရား။

ပဋိစ္စသမုပ္ပါဒ် အဂို့ ၁၂-ပါးကို ၀၄၎သုံးပါးဖြင့် ခွဲလွင် -

၁။ အပို့ဗာ, တက္ကာ, ဥပါဒါန်တို့သည် ကိုလေသဝါ။

(ကိုလေသာ ၁၀-ပါးတွင် ဤတရားတို့၏ တရားကိုယ်များ ပါဝင်နေသည်ကို သတိပြု။)

၂။ ကမ္မဘဝ, သံ့ဗာ-တို့သည် (ကံတရားချည်းဖြစ်သောကြောင့်) ကမ္မဝင့်။

၃။ ဝိယာက်, နာမ်ရှပ်, သဇ္ဇာယတန်, ဖသာ, ဝေဒနာ, ဥပပတ္တိဘဝ, အတိ, အရာမရဏ-တို့သည်(အကျိုးတရားများချည်းဖြစ်သောကြောင့်) ဝိပါကဝင့်။

(ဤဝိပါကဝင့်ကို ရည်ရွယ်၍ ဝိယာက်, နာမ်ရှပ်စသည်တို့၌ ဝိပါက စေတသိက်နှင့် ကမ္မရှပ်များချည်းသာ ကောက်ယူခဲ့သည်။ ဤဝိပါကဝင့်ကို ရည်ရွယ်၍ပင် တစ်စုံတစ်ယောက်မှာ ဒုက္ခာကြီးစွာခံစားနေရလွင် “ဒီလူ ၀၄၎ခံနေရတယ်၊ ဝိပါကဝင့် အားကြီးရှာတယ်”ဟု ငါး၏ “သူတစ်ပါးကို နာအောင် မလုပ်နဲ့၊ ၀၄၎လိုက်တတ်တယ်”ဟု ငါး၏ “၀၄၎မှာ အမြဲ၊ ငရဲမှာ အပဲ”ဟုငါး၏ ပြော စမှတ်ဖြေြကြသည်။)

(၇) ဝဋ္ဌမြို့ (မူလ) J-ပါး

အမြစ်အရင်းအစကို “မူလ”ဟု ခေါ်သည်။

ပဋ္ဌစွဲသမ္ပ္ပါဒီစက်သည် -

- ၁။ အတိတ်ဘဝအကြောင်းမှ စ၍ ပစ္စပွန်ဘဝ အကျိုးဖြစ်သည့်တိုင်အောင် ရှုံးပိုင်း ၁-စက်။ (**ပုံစွဲစက်**)
- ၂။ ပစ္စပွန်ဘဝအကြောင်းမှစ၍ အနာဂတ်ဘဝအကျိုးတိုင်အောင် နောက်ပိုင်း ၁-စက်။ (**အပရန်စက်**) ဟူ၍ J-စက်ရှိသည်။

ထိုတွင် -

- ၁။ အပိုဇ္ဈ၊ သခ္ၢရ၊ ပိဉာဏ်၊ နာမ်ရပ်၊ သွားယတန်၊ ဖသာ၊ ဝေဒနာ-တို့ကား ရှုံးပိုင်းစက်တည်း။ (**ပုံစွဲစက်**) ထိုစက်၌ အပိုဇ္ဈသည် အရင်းမူလအစဖြစ်သည်။
- ၂။ တက္ကာ၊ ဥပါဒိန်၊ ဘဝ၊ အတို့၊ ရောမရဏ-တို့ကား နောက်ပိုင်း စက်တည်း။ (**အပရန်စက်**) ထိုစက်၌ တက္ကာသည် အရင်းမူလအစဖြစ်သည်။ ဤသို့လျင် အပိုဇ္ဈ၊ တက္ကာ-ဟူ၍ ဝင့်မြစ်မူလ J-ပါးရှိကြသည်။
- ✓ ပုံစွဲသူ အပိုဇ္ဈမူလုံ၊ အပရန်သူ တက္ကာမူလနှင့် အာဟ “အပိုဇ္ဈ-တက္ကာဝသေန ငွေ မူလာနိ”တို့။ (**နိုကာကျော်**)

ပဋ္ဌစွဲသမ္ပ္ပါဒီ (သံသရာစက်ပြာတော်) လည်ပုံ

သတ္တဝါများသည် လူ၊ နတ်၊ ပြဟ္မာစသော ဘဝအမျိုးမျိုး၊ ရုပ်နာမ်ခန္ဓာ အမျိုးမျိုးဖြင့် ကျင်လည်နေရခြင်းမှာ ပြဟ္မာပိဿာနှင့်-စသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှု ကြောင့် မဟုတ်ဘဲ အပိုဇ္ဈနှင့် တက္ကာ-တည်းဟူသော ပဋ္ဌစွဲသမ္ပ္ပါဒီ သံသရာဝင့် ဆင်းရဲ့၌ လည်ပတ်ရခြင်း၏အကြောင်းပြစ်သော ဝင့်မြစ် (မူလ) J-ပါးကြောင့်ပင် ဖြစ်ရလေသည်။ ဤဝင့်မြစ် J-ပါးကို အခြေခံ၍ ကျန်တရားစုများ ဖြစ်သော သခ္ၢရ၊ ပိဉာဏ်၊ နာမ်ရပ်စသည့် တရားများသည်လည်း ဆက်စပ်၍ ကြောင်း + ကျိုးမပြတ် လည်ပတ်ကြရလေသည်။

ဤသိမ်မိတ္ထိ ရရှိထားသော ရုပ်နာမ်အစဉ်ကို အရင်းတည်၍ နောက်ရပ်၊ နာမ်သစ်ရစေရန် (သုခ မရောယူက်၊ ဒုက္ခတုံး ဒုက္ခစွာသာ ဖြစ်သော အဝိဇ္ဇာစသော အကြောင်းတရားများကို ကြောင်း + ကျိုးဆက်စပ်၍ ပြုလုပ်ခြင်းဖြင့် သံသရာ တစ်ခွင့်တွင် ဘဝအမျိုးမျိုး ကျင်လည်ခဲ့ရခြင်းဖြစ်သည်။

ပဋိဓာမူပိုဒ် (သံသရာခက်ရဟတ်) ပျက်ကိန်း

သစ်ပင်၌ ရေသောက်မြှစ်ပြတ်လျှင် တစ်ပင်လုံး ပျက်စီးရသကဲ့သို့ အဝိဇ္ဇာ၊ တဏ္ဍာ-တည်းဟူသော ရေသောက်မြစ် J-ခုကို အရဟတ္ထမဂ်တည်းဟူသော သံလျက်ဖြင့် ဖျက်ဆီးလိုက်သောအခါ သီရတရားများသည် အပြီးတိုင် ချုပ်ဖြေမ်း၍ အဖန်ဖန်လည်ပတ်နေသော ပဋိဓာမူပိုဒ်စက်ရဟတ်ကြီး ပျက်ရလေ့ တော့သည်။

အဝိဇ္ဇာ-၏ အကြောင်းရင်း

အဝိဇ္ဇာ-၏ အကြောင်းရင်းကား အသဝေါတရား င့်ပါးတည်း။

သတ္တဝါများသည် အသဝေါတရား င့်ပါး (လောဘ, ဒီဇိုင်း, မောဟ) ရှိနေခြင်းကြောင့်သာ သောက-စသည်တိုဖြစ်နေရခြင်းဖြစ်သည်။ ဤသို့ သောက-စသည်တိုဖြစ်ရခြင်းတွင် (ဆင်းရဲဒုက္ခရောက်ရခြင်း၏ အမှန်သဘောစသော အချက်တိုကို ဖုံးလွှမ်းကာကွယ်ထားမှု) အဝိဇ္ဇာသဝါ-မောဟသည် အဓိက အကြောင်းဖြစ်သည်။ ငါးကို အကြောင်းပြု၍ သောက-စသည်တိုနှင့်အတူ နောက်နောက်အဝိဇ္ဇာများထပ်ဖြစ်ရခြင်းကြောင့် သောက-စသည်တို၏ အကြောင်း မှာ အသဝေါတရားများဖြစ်ရသကဲ့သို့ အဝိဇ္ဇာ-၏အကြောင်းမှာ အသဝေါတရားပင် ဖြစ်သည်။

ပဋိဓာတ်မှုပိုဒ် ဘဝစက်, အရို, ကာလ-စသည်ခွဲပံ့ပိုး

ပဋိဓာတ်မှုပိုဒ် ဘဝစက်, အရို, ကာလစသည်

ဘဝစက်	၂	အဝိဇ္ဇာမှုလက ပုံမှန်ဘဝစက်							တရာ့မှုလက အပရန္တဘဝစက်								
		အရို	၁၂	အဝိဇ္ဇာ	သသီရ	စိည်း	နာမ်ရှုံး	သွာယတာန	ဖသာ	ဝေဒနာ	တရာ့	ဥပါဒ်	ဘဝ	ကမ္ဘာဝ	ဥပဒေဘဝ	တတိ	ရောမရော
ကာလ	၃	အတိုင်း												ပရန္တဘဝစက်			
အခြင်းအရာ	၂၀	အတိုင်းပုံမှန်ဘဝစက်												အတိုင်းပုံမှန်အရာ			
အတွေ့	၄	အတိုင်းအကြောင်းပုံမှန်ဘဝစက်												အတိုင်းပုံမှန်အကြောင်းပုံမှန်ဘဝစက်			
အဆု	၂	အတိုင်းအကြောင်းပုံမှန်ဘဝစက်												အနာဂတ်အကိုယ်			
အဆု	၂	အတိုင်းအကြောင်းပုံမှန်ဘဝစက်												အနာဂတ်အကိုယ်			
အဆု	၂	အတိုင်းအကြောင်းပုံမှန်ဘဝစက်												အနာဂတ်အကိုယ်			
ဝင်	၃	ကော်များ				ပရန္တဘဝစက်				ပရန္တဘဝစက်				ကော်များ			
မှတ်	၂	မှတ်များ				ပရန္တဘဝစက်				ပရန္တဘဝစက်				မှတ်များ			

(၂) ပဋိဘန်းနည်း

ပဋိဘန်းနည်း။ ॥ အကြောင်း + အကျိုးတို့၏ ဆက်သွယ်ပုံကို ပစ္စယသတ္တိတိဖြင့်
ပြဆိုသောနည်း။

ပဋိဘန်းနည်း သိမှတ်ဖွယ်ရာများ

ပစ္စည်း။ ॥ အကျိုးပစ္စယူပွန်တရားတို့၏စွဲ၍ ဖြစ်တည်ကြောင်းတရားကို “ပစ္စည်း”
ဟု ခေါ်သည်။

ပစ္စယူပွန်။ ॥ အကြောင်း “ပစ္စည်း”တရားတို့ကြောင့်ဖြစ်သော အကျိုးတရားကို
“ပစ္စယူပွန်”ဟု ခေါ်သည်။

ပစ္စနိက်။ ॥ ပစ္စယူပွန်တွင် မပါဝင်ဘဲ ပစ္စယူပွန်တရားများနှင့် ဆန်ကျင့်ဘက်
တရား အပေါင်းကို “ပစ္စနိက်”ဟု ခေါ်သည်။

ကျေးဇူးပြု။ ॥ (၁) မဖြစ်သေးသော အကျိုးပစ္စယူပွန်တရားကို ဖြစ်ပေါ်စေခြင်း။
(၂) တပါးသောအကြောင်းကြောင့် ဖြစ်ပြီးသော ပစ္စယူပွန် တရား
တို့ကို တည်တဲ့အောင် ထောက်ပံ့ခြင်း။

ဆောင်။ ॥ ဖြစ်စေ၊ တည်စေ၊ ဤနှစ်ထွေ၊ ခေါ်လေ ကျေးဇူးပြု။

ပစ္စယူဒွေသာ ပါ့မြို့တော်

ဟေတုပစ္စယော အာရမ္မကပစ္စယော (လ) အဝိဂတပစ္စယောတီ။

ဤပစ္စယူဒွေသာသည် အနှစ်နယ်သမန္တပဋိဘန်းကျမ်းကြီး၍ မြတ်စွာဘူရာ
ဟောတော်မူအပ်သော အကြောင်းတရားများကို အကျဉ်းချုပ်ပြုသော ဒေသနာ
ဖြစ်သည်။ ဤပစ္စယူဒွေသာ-၏ အဆုံး၌ “အဝိဂတပစ္စယောတီ”ဟု တိ-အကွာရာ
တစ်လုံးတည်းဖြင့် ရှိခြင်းသာ မူရင်းဖြစ်သည်။ ဟောတီ-ဟု ဟော-အကွာရာထည့်
မဆိုသင့်။

၂၄-ပစ္စည်းတို့၏ တရားကိုယ်နှင့် ခေမီပါယ်

ပဋိန်းပါဉ်တော်၌ ဟေတုပစ္စယော-စသည်ဖြင့် ၂၄-ပစ္စည်းသရှုပ်ကို
ရှုံးလို့စွာ ထုတ်ပြ၍ ထိုနောက်မှ အလွန်ကျယ်ဝန်းစွာဟောတော်မူထားသည်။
အရှင်အနုရှုခါ-၏ သရှိုံးကျမ်းမြှုကား ပဋိန်းနည်းအားလုံး၏ တစ်စွဲန်းတစ်စသရှုပ်
မူကိုပင် “ပဋိန်းနည်း”ဟု မိန့်ဆိုသည်။ ပဋိန်းဒေသနာနည်း၏ အနှစ်သာမျှ
လောက်ကိုသာ “ပဋိန်းနည်း”ဟု ဖော်ပြထားသည်။

ဤဦးလည်း အကျယ်မဖော်ပြတော့ပဲ ပဋိန်းပစ္စည်းတစ်မျိုးစီ၏

(က) ပစ္စည်းသရှုပ် (ခ) ပစ္စယူပွန်သရှုပ်နှင့်

(ဂ) ပစ္စယသတ္တိတို့ကို လိုရင်းမျှ ထုတ်နှုတ် ဖော်ပြသွားမည်။

ပစ္စယ = အကြောင်းတရား။

ပစ္စယူပွန် = အကျိုးတရား။

ပစ္စယသတ္တိ = ပစ္စည်းတမျိုးစီ၏ ကျေးဇူးပြုခိုင်သောအခြင်းအရာသတ္တိ။

(၁) ဟေတုပစ္စယော

(အမြစ်သဖွယ်) အကြောင်းရင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

ပစ္စည်း	လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟိုတ် ၆-ပါး။
ပစ္စယူပွန်	သဟိုတ်စိတ် ၃၁-ပါး၊ မောဟမူဖွေး၌ မောဟကြည်သော စေတ သိုက် ၅၂-ပါး၊ သဟိုတ်စိတ္တေရှုပ်၊ သဟိုတ်ပဋိသန္ဓာကမှုရှုပ်
ပစ္စယသတ္တိ	ရေသောက်မြစ်သည် သစ်ပင်အား မြှုမြှုခိုင်ခုံတည်တဲ့ စေခြင်းငှာ အကျိုးပြုသကဲ့သို့ ဟိုတ် ၆-ပါးသည်လည်း သမွယုတ်တရား တို့အား မြှုမြှုခိုင်ခုံ တည်တဲ့ နေအောင် ကျေးဇူးပြုသည်။ ဟိုတ် ၆-ပါးသည် ယုံးဘက်သမွယုတ်တရားတို့အားရှင်း မိမိတို့ ကြောင့်ဖြစ်သော စိတ္တေရှုပ်တို့အားရှင်း ပဋိသန္ဓာအခါ ကမှုရှုပ် တို့အားရှင်း ဟေတုသတ္တိဖြင့် ကျေးဇူးပြုကြောန်၏။

(၂) အာရမ္မကာပစ္စပေါ်

(အာရုံဖြစ်၍ အာရုံသဘောဖြင့် ကျေးဇူးပြုတတ်သောတရား)

ပစ္စည်း	ပစ္စပုံနှင့်, အတိတ်, အနာဂတ်ဖြစ်သော စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ ရှုပ် ၂၈-ပါး၊ ကာလဝိမှတ်ဖြစ်သော နီးစွာနှင့်, ပည်ဟူသော အာရုံ ၆-ပါး။
ပစ္စယဉ်ပုံ	စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး။
ပစ္စယသို့	ကြိုးတန်းတောင်ရွေးတို့သည် မသန့်စွမ်းသူတို့အား ဆွဲတွယ် ထောက်တည်ရန်အလိုက် ကျေးဇူးပြုသကဲ့သို့ အာရုံ ၆-ပါးတရားတို့သည် စိတ်, စေတသိက်တို့အား ဆွဲတွယ်ထောက်တည်ရာအဖြစ်ဖြင့် ကျေးဇူးပြုကြ၏။ အတိတ်အနာဂတ်ပစ္စပုံနှင့်အာရုံ ၆-ပါးတို့သည် အသီးသီးမိမိတို့၏ ဆိုင်သော စိတ်, စေတသိက်တို့အား အာရမ္မကာသတို့ဖြင့် ကျေးဇူးပြုသည်။

(၃) အခိုပတိပစ္စပေါ်

စကြောဝတေးမင်းကဲ့သို့ (ဥပမာ) အကြီးအမှုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

ယင်းအခိုပတိပစ္စည်းသည် - (က) အာရမ္မကာခိုပတိ
(ခ) သဟဇာတာခိုပတိ-ဟူ ၂-မျိုးရှိ၏။

ထိုတွင် -

- (က) အာရုံပြုသော စိတ်, စေတသိက်တရားတို့ကို လွှမ်းမိုး၍ အစိုးရသော အာရုံသဘောအားဖြင့် ကျေးဇူးပြုသော ပစ္စည်းသည် အာရမ္မကာခိုပတိပစ္စည်းမည်၏။
- (ခ) မိမိနှင့်စပ်၍ ဖြစ်ကုန်သော တရားတို့၏ အကြီးအမှုး၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော လွန်ကဲသောတရားသည် သဟဇာတာခိုပတိပစ္စည်းမည်၏။

<p style="writing-mode: vertical-rl; transform: rotate(180deg);">ထိခိုင်ရန်</p>	<p>ပစ္စည်း</p>	<p>အလေးအမြတ်ပြုအပ်သော အတိတ်, အနာဂတ်, ပစ္စပွန်ဖြစ်သော နိုဗ္ဗာရုပ် ၁၈-ပါး၊ ဒေါသမူဒွေး၊ မောဟမူဒွေး၊ ဒုက္ခသလာ ဂုတ်ကာယဝိညာက်ကြဉ်သော စိတ် ၈၄-ပါး၊ ဒေါသ, ကြသာ, မစ္စရှိယ, ကုက္ခာစွာ, ဝိစိုက်စွာကြဉ်သော မျှော်နှင့် ၁၂-ပါး၊ ကာလဝိမှတ်ဖြစ်သော နိုဗ္ဗာန်။ (အာရုံ ၆-ပါး)</p>
	<p>ပစ္စယျိုင်း</p>	<p>ပစ္စည်း</p> <p>အလေးအမြတ်ပြုတတ်သော လောဘမူစိတ် ၈-ပါး၊ မဟာကုသိုလ် ၈-ပါး၊ မဟာကြိယာဉာဏသမ္မယူတိစိတ် ၄-ပါး၊ လောကုတ္တရာ စိတ် ၈-ပါး(ဒေါသ, ကြသာ, မစ္စရှိယ, ကုက္ခာစွာ, ဝိစိုက်စွာ, အပွဲ မညာကြဉ်သော) စေတသိက် ၄၅-ပါး။</p>
<p style="writing-mode: vertical-rl; transform: rotate(180deg);">အမြတ်အမျိုးမျိုး</p>	<p>ပစ္စည်း</p>	<p>ဒိုဟိတ်ဇော်, တိုဟိတ်ဇော် ၅၂-ပါး၊ ယင်း ၅၂-ပါး၌ ယူဉ်သော ဆန္ဒ, ဝိရှိယ, ဝိမံသ (ပညာ)ဟူသော အဓိပတ်တရားကိုယ် ၄-ပါး။</p>
	<p>ပစ္စယျိုင်း</p>	<p>အဓိပတ်တရားကိုယ်ကြဉ်သော သာဓိပတ်ဇော် ၅၂-ပါး၊ ဝိစိုက်စွာကြဉ်သော စေတသိက် ၅၁-ပါး၊ သာဓိပတ်စိတ္တဇူးရှုပ်။</p>
		<p>စကြောဝတေးမင်းသည် အာကာတန်ခိုးဖြင့် တစ်ပါးသူတို့၏ ကြီးစီးခြင်း ကို တားမြတ်၍ နိုင်ငံသူ/နိုင်ငံသားတို့အား မိမိအလိုသိုလိုက်ပါစေလျက် အကြီးအကဲအဖြစ်ဖြင့် အစိုးရသကဲ့သို့ ပစ္စယူပွန်တရားတို့အား မိမိအလိုသိုလိုက်စေ၍ ရွှေဆောင်အကြီးအကဲဖြစ်ဖြင့် ကျေးဇူးပြုမှုကို အဓိပတ် ပစ္စယာတွို့-ဟု ခေါ်သည်။</p>

မှတ်ချက် ။ ။ သာဓိပတ်ဇော် ၅၂-ပါးဟူသည် အောင် ၅၃-ပါးတွင် ကေဟိတ်ဇော် ၂-ပါးနှင့် အဟိတ်ဇော် (ဟသိတ္ထပိ) ၁-ပါး၊ ၅၂-ပါးကြဉ်သော ကျုန်ဇော် ၅၂-ပါးဖြစ်သည်။ အဓိပတ်တပ်သောတရားများနှင့်တက္ခဖြစ်သော ဇေားများကို “သာဓိပတ်ဇော်”ဟုခေါ်သည်။

(၉) အနိဒါနပြခွဲယော

အခြားမဲဖြစ်၍ ကျေးဇူးပြတတ်သောတရား။

(မိမိချုပ်ဆုံးပြီးနောက် အခြားမဲ၌ စိတ်၊ စေတသိက်တို့ ဖြစ်ပွားအောင် ဆောင်ရွက်သမှုကျေးဇူးပြသော ပစ္စည်းသည် အနန္တရ-ပစ္စည်းမည်၏။)

ပစ္စည်း	ရဟန္တဘတို့၏ စုတိစိတ်ကြုံသော ရွှေးရွှေးသော စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး
ဟန္တယုံး	ရဟန္တဘတို့၏ စုတိစိတ်နှင့်တကွ နောက်နောက်သော စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး
ဟန္တယုံး	<p>ကောရာော်ဘုရင်၏ နတ်ရွာလားခြင်းသည် သာကြီးရတနာအား မင်းအဖြစ် အဘိသိက်ခံခြင်းငှာ ကျေးဇူးပြသကဲ့သို့ ရွှေးရွှေးဖြစ်သော စိတ်၊ စေတသိက် တို့သည် နောက်နောက်အခြားမဲဖြစ်ကြသော စိတ်၊ စေတသိက်တို့အား အနန္တရသတိဖြင့် ကျေးဇူးပြကြကုန်၏။</p> <p>ရွှေးရွှေးသော မျိုးစွဲသည် နောက်နောက်မျိုးစွဲအား အစဉ်မပြတ် ဖြစ်ပေါ် ရစ်အောင် မျိုးအညှောက်ပေးခြင်းဖြင့် ကျေးဇူးပြသကဲ့သို့ ရွှေးရွှေးစိတ္တပြု၍ သည် မိမိချုပ်ပောက်သည်ရှိသော် နောက်နောက်စိတ္တပြု၍ဖြစ်ပေါ်ရစ်ရန် မျိုးအညှောက်ပေး၍ ကျေးဇူးပြု၏။ ထိုအတူ စိတ်ကလည်း နောက်စိတ် ဖြစ်ရန် စိတ်မျိုးအညှောက်ချုန်ထားခဲ့၏။ ဖသာကလည်း နောက် ဖသာဖြစ် ရန် ဝေဒနာကလည်း နောက်ဝေဒနာဖြစ်ရန် အလုံးစုံသော စေတသိက် တို့သည် အသီးသီး မိမိတို့၏ အတ်အစဉ်အဆက်မပြတ် ဖြစ်ပေါ်ရန် မျိုးအညှောက်ချုန်ထားခဲ့၏။ ဤသို့ နောက်စိတ္တပြု၍အား ဖြစ်ပေါ်ခွင့်ရရန် မျိုးအစဉ်ပေးသည်၏အဖြစ်ဖြင့် ကျေးဇူးပြမှုကိုပင်အနန္တရပစ္စယသတိဟု ခေါ်၏။</p>

(၅) သမန္တရပ္စ္မပေါ်

ကောင်းစွာအခြားမဲ့ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

အနှစ်ရပ္စ္မည်းနှင့် သမန္တရပ္စ္မည်းတို့သည် သံ-သွို့ ပါ/မပါမျှသာ ထူး၏။ အနက်သဘောအားဖြင့် အထူးမရှိ။ ပစ္စည်း + ပစ္စယူပွန် လုံးဝတူ၏။

ပစ္စယာသတ္တိ ။ ။ မကရာဇ်မင်း၏ ရဟန်းပြခြင်းသည် သားကြီးရတနာအား မင်း

အဖြစ်ကို ရစေခြင်းကြာ ကျေးဇူးပြုသကဲ့သို့ ရေးရေးဖြစ်သော စိတ်, စေတသိက်တို့သည် နောက်နောက် အခြားမဲ့ဖြစ်ကြသည့် စိတ်, စေတသိက်တို့အား ကောင်းစွာအခြားမရှိစေဘဲ ဖြစ်ပေါ်ရန် ကျေးဇူးပြကြကုန်၏။

(ရေးရေးစိတ်, စေတသိက်တို့က နောက်နောက်စိတ်, စေတသိက်တို့အား အစဉ်အဆက်မပြတ် မျိုးအညှောက်ပေးကြရာ၌ “စိတ်သည် ဖသာ, ဝေဒနာ-စ သည်တို့အား မပေးပဲ စိတ်အားသာလျှင် ပေး၏။ ဖသာသည် စိတ်, ဝေဒနာ-စ သည်တို့အား မပေးပဲ ဖသာအားသာလျှင်ပေး၏။ ထိုအတူ ကြွင်းသော စိတ်, စေတသိက် တို့ကလည်း အတ်မတူသူလို့အား မပေးပဲ အသီးသီးအတ်တူသူအားသာလျှင် ပေး ဆက်ကြ၏။ ဤသို့ အတ်မရော, မပြောင်းစေဘဲ မိမိတို့၏ အတ်တူသားအားသာ လျှင် ကောင်းစွာမျိုးအစဉ်ပေးကြသောကြောင့် အနှစ်ရပ္စ္မည်းကိုပင် “သံ-ကောင်းစွာ” ဟူသောပုဒ်ဖြင့် အထူးပြု၍ “သမန္တရ ပစ္စည်း”ဟု ဟောတော်မူသည်။)

(၆) သဟာဇာတပ္စ္မပေါ်

အတူတက္ကဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ပစ္စည်း	စိတ် ဂါရိ-ပါး၊ စေတသိက် ဤ-ပါး၊ စတုမဟာဘူတ် င့်-ပါး၊ ပဋိဝါကာရ ပဋိသန္ဓာ ၁၅-ပါး၊ ဟဒယဝတ္ထု။
ဟစ္စယူနှစ်	စိတ် ဂါရိ-ပါး၊ စေတသိက် ဤ-ပါး၊ အဖွဲ့ပတ္တိဒေသလုံးစုံသော ရုပ် ၂၈-ပါး၊ ပဋိဝါကာရပဏ္ဍာ ပဋိသန္ဓာ ၁၅-ပါး၊ ပဋိသန္ဓာကမ္မရှုပ်။
ဟစ္စယူနှစ်	ဆီမီးသည် မီးတောက်သည်နှင့် တစ်ပြိုင်နက် အရောင်အလင်းကို အတူ တက္ကဖြစ်စေသကဲ့သို့ အကြောင်းတရားတို့သည် မိမိတို့ ဖြစ်ပေါ်လာကြ သည်နှင့် တပြိုင်နက် အကျိုးတရားတို့အား တစ်ပြိုင်နက်အတူတက္က ဖြစ်ပေါ် လာအောင် ကျေးဇူးပြမှုကို “သဟာဇာတပစ္စယာသတ္တိ”ဟု ခေါ်သည်။

- (က) စိတ်, စေတသိက်တို့သည် အချင်းချင်အားလုံး၊ မိမိတို့ကြောင့်ဖြစ်သော စိတ္တဒုပုပ်တို့အားလုံး သဟအတသတ္ထိဖြင့် ကျေးဇူးပြုသည်။
- (ခ) မဟာဘုတ် ငှ-ပါးသည် အချင်းချင်အားလုံး၊ ဥပါဒါရုပ်တို့အားလုံး သဟအတသတ္ထိဖြင့် ကျေးဇူးပြုသည်။
- (ဂ) ပဋိကာရပုံသန၏ ၁၅-ပါးတို့သည် ပဋိသန္ဓကမွှေးရုပ်တို့အား သဟအတသတ္ထိဖြင့် ကျေးဇူးပြုသည်။
- (ဃ) ဟဒယဝတ္ထုသည် ပဋိကာရပုံသန၏ ၁၅-ပါးအား သဟအတသတ္ထိဖြင့် ကျေးဇူးပြုသည်။

(၇) အညမညပစ္စယော

ပစ္စည်း	စိတ် ၈၉-ပါး၊ စေတသိက် ၅၂-ပါး၊ စတုမေဟာဘုတ် ငှ-ပါး၊ ပဋိကာရပုံသန၏ ၁၅-ပါး၊ ဟဒယဝတ္ထု။
ဆုံးယုံကြည်	အထက်ပါပစ္စည်းတရားများနှင့် အတူတူပင်။
ဆုံးယုံကြည့်	သစ်သားသံ့ခွဲ တိဒဏ္ဍသည် အချင်းချင်းတစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်း၏ အပြန်အလှန်ကျေးဇူးပြုသကဲ့သို့ အချင်းချင်း အပြန်အလှန်ကျေးဇူးပြုမှုကို “အညမညပစ္စယော”ဟု ခေါ်သည်။

- (က) စိတ်, စေတသိက်တို့သည် တစ်ခုကို တစ်ခု အချင်းချင်း အညမညသတ္ထိဖြင့် ကျေးဇူးပြုကြ၏။
- (ခ) စတုမေဟာဘုတ် ငှ-ပါးတို့သည် အချင်းချင်းအညမညသတ္ထိဖြင့် ကျေးဇူးပြုကြ၏။
- (ဂ) ပဋိကာရပုံသန၏ ၁၅-ပါးနှင့် ဟဒယဝတ္ထုတို့သည် အချင်းချင်းအပြန်အလှန် အညမညသတ္ထိဖြင့် ကျေးဇူးပြုကြ၏။

(၇) နိသာယပစ္စလော

မြို့ရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

နိသာယပစ္စည်းသည် ၁။ သဟအတနိသယ

၂။ ပုံရေအတကနိသယ-ဟု ၂-မျိုးရှိသည်။

၁(က)သဟအတနိသယပစ္စ်း	စိတ် ၈၉-၊ စေတသိက် ၅၂။ စတုမေဟာဘူတ် ငဲ ပွဲဝါ ကာရပို့သန္တာ ၁၅၁၊ ဟဒယဝတ္ထာ
၁(ခ)သဟအတနိသယပစ္စ်း	စိတ် ၈၉၊ စေတသိက် ၅၂။ စတုမေဟာဘူတ် ငဲ ပွဲဝါ ကာရပို့သန္တာ ၁၅၁၊ ပဋိသန္တကမ္မာရှုပ်
၂(က)ပုံရေအတနိသယပစ္စ်း	ပဝတ္ထိအခါ မဏီမာယုကပသာဒ ၅-ပါး၊ ပဋိသန္တာ စိတ်- စသည်ရွေးရွေးအနဲ့ရစိတ်နှင့်အတူညပါ၏၏သော ဟဒယ ဝတ္ထာ နိရောဓသမာပတ်မှ ထသည့်အခါ ရွေးစိတ္တက္ခက တစ်ချက်စာကာလ၌ဖြစ်ဖြတ်သော ဟဒယဝတ္ထာ၊ မရဏာသန္တ အခါ စုတိစိတ်မှ အထက် ၁၇-ချက်မြောက်သောစိတ်နှင့် အတူညပါ၏၏သော ဟဒယဝတ္ထာ။
၂(ခ)ပုံရေအတနိသယပစ္စ်း	ပွဲဝါကာရဘု၌ဖြစ်ခိုက် အရှုပဝိပါက် ၄-ခုကြည်သော ပဝတ္ထိစိတ္တက္ခကဓမာတ် ၃-ပါး၊ စေတသိက် ၅၂-ပါး။
ပစ္စယသတ္တိ	မြေကြီးသည် သစ်ပင်များနှင့် သတ္တဝါတို့၏ မြို့ရာဖြစ်သ ကဲ့သို့ ပစ္စယူပွန် တရားတို့အား မြို့ရာအဖြစ်ဖြင့် ကျေးဇူးပြု မှုကို “နိသာယပစ္စယသတ္တိ”ဟု ခေါ်သည်။

- (က) စိတ်၊ စေတသိက်တို့သည် အချင်းချင်းအားငြင်း၊ မိမိတို့ကြောင့် ဖြစ်သော
စိတ္တရှုပ်တို့အားငြင်းသဟအတသတ္တိဖြင့် ကျေးဇူးပြုကြသည်။
- (ခ) စတုမေဟာဘူတ် ၄-ပါးတို့သည် အချင်းချင်းအားငြင်း၊ ဥပါဒါရှုပ်တို့အားငြင်း
သဟအတနိသယသတ္တိဖြင့် ကျေးဇူးပြု၏။
- (ဂ) ပွဲဝါကာရပို့သန္တာ ၁၅၁-ပါးတို့သည် ပဋိသန္တကမ္မာရှုပ်တို့အား
သဟအတနိသယသတ္တိဖြင့်ကျေးဇူးပြု၏။

- (ယ) ဟဒယဝတ္ထာသည် ပန္တဝေကာရပါးတို့အား သဟဇာတေသနသို့ဖြင့် ကျေးဇူးပြုသည်။
- (၁) ပဝတ္ထာခါ ဝတ္ထာရှုပြ ၆-ပါးတို့သည် မိမိတို့ မြို၍ဖြစ်လာကြသော ဝိညာကာတေ ၃-ပါးတို့အား ပုံရေအောက်နိသုယာသတ္ထိဖြင့် ကျေးဇူးပြုသည်။

(၉) ဥပန်သုယာပစ္စတယာ

အားကြီးသော မြို့ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား

၁။ အာရမ္မကူးပန်သုယာ ၂။ အနှစ်ရပါးတို့သုယာ

၃။ ပကတူပန်သုယာ-ဟူ၍ ၃-မျိုးရှိသည်။

ထိုတွင် - ၁။ အာရမ္မကူးပန်သုယာပစ္စည်းသည် အာရမ္မကာမိပတိပစ္စည်းနှင့်တူ၏။
၂။ အနှစ်ရပါးတို့သုယာပစ္စည်းသည် အနှစ်ရပါးနှင့်တူ၏။

ရှုပကတူပန်သုယာပစ္စည်း	စိတ် ရဲ၊ စေတသိက် ၅၂။ အန္တတော်, ဗဟိုခွဲ အလုံးစုံသော ရုပ် ၂၈-ပါး နို့တွေနှင့် ပညတ်။
ပစ္စသုယာပစ္စည်း	အလုံးစုံသော စိတ် ရဲ၊ စေတသိက် ၅၂-ပါး
ပစ္စသတ္ထာ	မြိုးရေသည် မိမိကို မြိုက်နှင့်သော သစ်ပင်သတ္တဝါတို့၏ အားကြီးသော မြို့ရာဖြစ်သကဲ့သို့ ပစ္စယူပွန်တရားတို့အား အားကြီးသော မြို့ရာအဖြစ်ဖြင့် ကျေးဇူးပြုမှုကို “ဥပန်သုယာသတ္ထိ”ဟု ခေါ်သည်။

- (က) ရာဂ, ဒေါသ-စသော အကုသိုလ်တို့သည် မိမိသန္တာနှင့်ရှင်း, သူတစ်ပါးသန္တာနှင့်ရှင်း၊ နောင်ဖြစ်လာမည့် အကုသိုလ်အချင်းချင်းအားရှင်း၊ ကုသိုလ်ဝိပါက်ကြိယာတို့အားရှင်း ဥပန်သုယာသတ္ထိဖြင့် ကျေးဇူးပြုသည်။
- (ခ) သဒ္ဓာ, သီလာ, သူတေ, စာဂ-စသော ကုသိုလ်တရားတို့သည် မိမိသန္တာနှင့်ရှင်း၊ သူတပါးသန္တာနှင့်ရှင်း၊ နောင်ဖြစ်ပေါ်လာမည့် ကုသိုလ်အချင်းချင်းအားရှင်း၊ အကုသိုလ်ဝိပါက်ကြိယာတို့အားရှင်း ဥပန်သုယာသတ္ထိဖြင့် ကျေးဇူးပြုသည်။

- (က) သုခ, ဒုက္ခစသောဝိပါက်တရားတို့သည်၏င်း၊ ကြိယာတို့သည်၏င်း၊ အလုံးစုံသော ရှုပ်တရားတို့သည်၏င်း၊ ကျောင်း၊ အိမ်, ပုဂ္ဂိုလ်စသည့်အချို့သော ပညတ်တို့သည်၏င်း၊ မိမိသန္တာနှင့် သူတစ်ပါးသန္တာနှင့် နောင်ဖြစ်ပေါ်မည့် အကုသိုလ်, ကုသိုလ်, ဝိပါက်, ကြိယာတို့အား ဥပန်သုယသတိဖြင့် ကျေးဇူးပြုသည်။
- (ဟ) နာနက္ခဏီကကံတို့သည် မိမိကြောင့်ဖြစ်သော ဝိပါက်စိတ်တို့အား ဥပန်သုယသတိဖြင့် ကျေးဇူးပြုသည်။
- (၃) စုန်, အဘိညာက်, မင်, ဖိုလ်, နိုဗ္ဗန်တရားတို့သည် မိမိကို နှစ်သက်သော တက္ကာလောဘတရားအားငြင်း၊ လိုချင်တောင့်တရုံရအောင် အားထုတ် ခြင်းကြောင့်ဖြစ်သော ကုသိုလ်တရားအားငြင်း၊ ထိုသို့အားထုတ်ရာ၌ ဆင်းခဲခြင်း, ချမ်းသာခြင်းဖြစ်သော သုခ, ဒုက္ခ, ဝိပါက်တရားတို့အားငြင်း ဥပန်သုယသတိဖြင့် ကျေးဇူးပြုကြကုန်၏။

အကျဉ်းမှတ်ရန်။ ॥ အကြောင်အမှတ်မရှိ တစ်စုံတစ်ခုသော တရားကို ဖြစ်စေ ပုဂ္ဂိုလ်ကို ဖြစ်စေ အကြောင်းပြု၍ မိမိသန္တာနှင့်၏င်း သူတစ်ပါးသန္တာနှင့်၏င်း၊ နောင် ကာလ, ရွှေးကာလတို့ဝယ် ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာတရားတို့သည် ဖြစ်ပေါ်ကြကုန်၏။ ထိုအမှတ်မရှိ တစ်စုံတစ်ခုသောတရား (သို့မဟုတ်)ပုဂ္ဂိုလ်သည် မိမိကိုအကြောင်းခံ၍ ဖြစ်ပေါ်သော ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာတို့အား ဥပန်သုယသတိဖြင့် ကျေးဇူးပြု၏။

(ပဋိဌာန်း ၂၄-ပစ္စည်းတွင် ဤပကတူပန်သုယပစ္စည်းကို “အကျယ်ဝန်းဆုံး”ဟု ဆိုကြသည်။)

(၁၀) ပုံရေရှေတပ္ပါယော

ရွှေးကဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

၁။ ဝတ္ထုပုံရေရှေတ ၂။ အာရမ္မကုပုံရေရှေတ

၃။ ဝတ္ထုရမ္မကုပုံရေရှေတ-ဟူ၍ ၃-မျိုးရှိသည်။

၁။ ဝေါယ်ရောက်ပစ္စာများ ငှုံး၏ ပစ္စာယူပွန်	ပုံရေအတနိသုယေဇာတိုင်း ဝတ္ထုရှုပ် ၆-ပါးဖြစ်၏။ ပုံရေအတနိသုယေဇာယူပွန်အတိုင်း အချုပ်ပါက် ၄-ပါးကြုံသော သတ္တိညာကောတ် ၂-ပါး၊ စေတသိက် ၅၂-ပါး။
၂။ ရေအားလုံးရောက် ပစ္စာများ	သတ္တိရသာယုကအာရုံဖြစ်ကောင်းသော အာရုံ ၆-ပါးဟူသည့် နိုဗ္ဗာန်ရှုပ် ၁၈-ပါး။
၃။ ငှုံး၏ ပစ္စာယူပွန်	ပစ္စာဝါကာရာဘုံးဖြစ်ခိုက် ကာမစိတ် ၅၄-ပါး၊ အဘိညာက်ဒွေး၊ အပွဲမညာကြုံသော စေတသိက် ၅၀။
၄။ ဝေါယ်ရောက်ပစ္စာများ	မြို့ရာ အာရုံလည်းပြရာဖြစ်သော ဟဒယဝတ္ထု
၅။ ငှုံး၏ပစ္စာယူပွန်	ဟဒယဝတ္ထုကို မြို့၍၊ အာရုံလည်းပြရုံးဖြစ်သော မနောဒ္ဒိရာဝဇ္ဇား၊ ကာမအော ၂၉-ပါး၊ တဒါရုံ ၁၁-ပါး၊ အဘိညာက်ဒွေး၊ လူသာ၊ မစွဲရိယ၊ ကုက္ခစာ၊ ဝိရတီ၊ အပွဲမညာကြုံသော စေတသိက် ၄၄-ပါး။
၆။ ပစ္စာယေဘိုး	ကမ္မားဦးအခါ၌ဖြစ်ကြသော နောက်တို့သည် မိမိတို့ထင်ရှုးရှိခိုက် အလင်းကိုမှုကုန်သော သတ္တိဝါတို့အား ရေးဥုံဖြစ်နှင့်၍ ကျေးဇူးပြု သကဲ့သို့ ရေးဥုံးစွာ ဖြစ်နှင့်ပြီး ပစ္စာယူပွန်တို့အား ကျေးဇူးပြုသည်ကို “ပုံရေအတပစ္စာယေဘိုး”ဟု ခေါ်သည်။

- (က) ပဝတ္ထိအခါ ဝတ္ထုရှုပ် ၆-ပါးတို့သည် မိမိအပေါ်၌ မြို့၌ဖြစ်ပေါ်လာသော
ဝိညာကောတ် ၂-ပါးတို့အား ဝတ္ထုပုံရေအတသတ္တိဖြင့် ကျေးဇူးပြုသည်။
- (ခ) သတ္တိရသာယုကရကောင်းသော အာရုံ ၆-ပါးတို့သည် မိမိကိုယ်ကို အာရုံ
ပြရုံးဖြစ်သော ဝိညာကောတ် ၂-ပါးတို့အား အာရမ္မာနပုံရေအတသတ္တိ
ဖြင့် ကျေးဇူးပြုသည်။
- (ဂ) ဝိပသနာစိတ်၊ အဘိညာက်စိတ်တို့ဖြင့် ဟဒယဝတ္ထုကို ရှု၍ အာရုံပြရုံး
ပရိနိုဗာန်စံကြသော ရဟန်တို့သာလျှင် မရကာသနအခါ၌ ဝတ္ထုရမ္မာက
ပစ္စာယူပွန်းသောပုံးစုံလိုက် မရကာသနအခါတွင် မရ အပ်။
မရကာသန မတိုင်မိ လောဘစိတ်၊ ဒေါသစိတ်၊ မောဘစိတ်၊ ဝိပသနာ
စိတ်၊ အဘိညာက်တို့ဖြင့် အာရုံပြုသောအခါတို့သာ ရအပ်၏။

(၁၁) ပန္တာရေတပ္ပါယော

နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

(ပစ္စည်းတရားတို့သည် ပစ္စယူပွန်တရား၏ နောက်မှဖြစ်၍ ကျေးဇူးပြု
တတ်သော တရား။)

ပစ္စည်း	ပစ္စဝေါကာရဘုံးဖြစ်ခိုက် အရှုပဝိပါက် င-ခုကြုံသော စိတ် ၈၅-ပါး စေတသိက် ၅၂-ပါး။
ဟစ္စယော်	ဝတ္ထုရှုပ် ၆-ပါးနှင့် ဒို့အောင် စတုရွှေ့ရှုပ်များ
ဟစ္စယော်	လင်းတငယ်တို့၏ အာဟာရ၌ လိုလားတောင့်တသော ချုံခြင်း စေတနာ သည် နောက်မှ ဖြစ်၍ ထင်ရှားရှိသော ကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ပစ္စယူပွန်တရားတို့အား ကျေးဇူးပြုမှုကို “ပန္တာရေတသို့” ဟု ခေါ်သည်။

အရှင်ဘာကုလရဟန္တာလောင်းသည် ကလေးသူငယ်ဘဝ သမုဒ္ဒရာထဲသို့
ကျသွားရာ ရေနစ်၍ မသေ၊ ဝါးကြီးမျိုး၌ လည်း မသေ၊ ထိုသို့ မသေခြင်းမှာ
နောင်အခါ ရဟန္တာဖြစ်မည့် သတိုက မသေရန် အကျိုးပြုသောကြောင့်ဖြစ်၏။
ထိုအတူ နောက်မှ ဖြစ်လာကြသော စိတ်၊ စေတသိက်တို့သည် ရွေးဦးစွာဖြစ်နှင့်၍
ဦးခကဗွှင် တည်ရှိကြသော ဝတ္ထုရှုပ်နှင့်တကွ ဒို့အောင် စတုရွှေ့ရှုပ်မှုကို
“ပန္တာရေတသို့”ဖြင့် ကျေးဇူးပြုကြ၏။

(၁၂) အကေသာင်နဲ့ပစ္စိတော်

အဖန်တလဲလဲမိပဲထံအပ်သည့်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ပစ္စည်း	လောကီအဆုံးအောင်၊ မဂ်အောင်၊ ဖို့လ်အောင်တို့သည် ကြိုးချုပ်သော ရွှေးရွှေးသော လောကီအောင် ၄၇-ပါး၊ စေတသိက် ၅၂-ပါး။
ဟန်ယူနစ်	ပထမအောင်နှင့် ဖို့လ်အောင်တို့ကြိုးချုပ်သော နောက်နောက်သော အောင် ၅၁-ပါး၊ စေတသိက် ၅၂-ပါး
ဟန်ယူတွေ့	ရွှေးရွှေး၌ ကျမ်းဂန်စာပေသင်ကြားခြင်းသည် နောက်နောက်ကျမ်းဂန် စာပေသင်ကြားခြင်းကို လွှဲယူကူးထုတက်သန်အားရှိအောင် ကျေးဇူးပြုသကဲ့သို့ငြင်းရွှေးရွှေး၌ ထုံးအုပ်သော နှုန်းသည် နောက်နောက်၌ ထုံးအုပ်သော နှုန်းအား အဆင်းအဆင့်လွှာတိုးပွားစေလျက် ခိုင်မြို့တွာဖြစ်စေခြင်းကြောင် ကျေးဇူးပြုသကဲ့သို့ငြင်းထိုအတူ နောက်နောက်အောင်တို့အား ထက်သန်အားရှိအောင် အထုံးအဟုန်ပေးသည့် အနေဖြင့် ရွှေးရွှေးအောင်တို့၏ ကျေးဇူးပြုမှုကို အာသဝနပစ္စယာတို့-ဟုခေါ်သည်။

(୧୯) କାମ୍ପଲାଇସେସ୍

မျိုးစွဲဖြစ်၍ ကျေးဇူးပြတတ်သောတရား။

၁။ သဟဇာတကမ္မ ၂။ နာနက္ခဏိကကမ္မ ၃-မျိုးရှိသည်။

- (က) စိတ် ၈၉-ပါး၌ယူဉ်သော စေတနာ ၈၉-ပါးသည် မိမိနှင့်ယူဉ်ဘက် သမ္မတုတ် တရားတို့အားငြင်း၊ မိမိကြောင့်ဖြစ်သော စိတ္တာရှုပ်တို့အားငြင်း၊ ပဋိသန္ဓာ အခါ ကမ္မာရှုပ်တို့အားငြင်း သဟဇာတကမ္မာသတိဖြင့် ကျေးဇူးပြုသည်။
- (ခ) နာနက္ခကီကစေတနာသည် မိမိတို့ကြောင့်ဖြစ်သော ဝိပါက်နာမက္ခန္တာ၊ ကင့်တွောရှုပ်တို့အား နာနက္ခကီကကမ္မာသတိဖြင့် ကျေးဇူးပြုသည်။

(၁၄) ဝိပါကပစ္စလော

အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

ပစ္စည်း	ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါး
ဆုံးဖို့	အချင်းချင်းမှုထောက်သဖြင့် ဝိပါက်စိတ် ၃၆-ပါး၊ စေတသိက် ၃၈-ပါး၊ ဝိပါက်စိတ္တာရှုပ်၊ ပဋိသန္ဓာကမ္မာရှုပ်
ဆုံးသုတေသန	ခုမဲအေးသောလေသည် ချမ်းအေးသည့်အရပ်၌နေသောသူအား ချမ်းပြီမ်း စေခြင်းကြေ ကျေးဇူးပြုသကဲ့သို့ ပြုလုပ်အားထုတ်ခြင်း ကြိယာပျောပါရက်င်းစေ၍ ပြီမ်သက်စွာ ဖြစ်စေသောအားဖြင့် ကျေးဇူးပြုမှုကို “ဝိပါကပစ္စလေ သတ္တာ”ဟု ခေါ်သည်။ ဝိပါက်စိတ္တာပြုမ်း ၃၆-ပါးတို့သည် အချင်းချင်းအားငြင်း၊ မိမိတို့ကြောင့် ဖြစ်သော စိတ္တာရှုပ်တို့အားငြင်း၊ ပဋိသန္ဓာအခါ ကမ္မာရှုပ်တို့အားငြင်း ဝိပါကပစ္စလေသတ္တာဖြင့် ကျေးဇူးပြုကြော်နှုန်း။

(၁၅) အာဟာရပစ္စယော

ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

၁။ ရုပ်အာဟာရ၏ နာမ်အာဟာရ-ဟူ ဂ-မျိုးရှိသည်။

၁။ ရုပ်အာဟာရပုဂ္ဂိုလ်	အဖွဲ့တွေစတုရွှေအောနှင့် စားသောက်မျို့သွင်းအပ်သော အစာ အဟာရပြု ပါရှိသည် ဗဟိုဒ္ဓသွေး။
၂။ ရုပ်အာဟာရပုဂ္ဂိုလ်	အာဟာရမြို့ပဲသောသတ္တဝါ၏ အဖွဲ့တွေစတုရွှေပြု။
၃။ ရုပ်အာဟာရပုဂ္ဂိုလ်	ဖသာ၊ စေတနာ၊ ဝိညာက်
၄။ ရုပ်အာဟာရပုဂ္ဂိုလ်	စိတ် ကြေ-ပါး၊ စေတသိက် ၅၂-ပါး၊ စိတ္တာရောပ်၊ ပဋိသန္တာရောပ် ကမ္မာရောပ်။
၅။ ပစ္စယာသတ္တာ	အိမ်အိုကို ထောက်ကန်ထားသောကျားတိုင်တို့သည် အိမ်အိုအား မြှုပ်စေခြင်းကြေးဖြူပြုသကဲ့သို့ ပစ္စယာပုန်တရားတို့အား ဖြစ်စေခြင်း၊ ထက်သန်အားကောင်းအောင် စောင့်ရှုဗောက်ထောက်ပံ့ထမ်းဆောင် ခြင်ကိစ္စတို့ဖြင့် ကျေးဇူးပြုမှုကို “အာဟာရပစ္စယာသတ္တာ”ဟု ခေါ်သည်။

- (က) အဖွဲ့တွေသွေး၊ ဗဟိုဒ္ဓသွေး၊ အာဟာရသည် အာဟာရဇာတ် အား ဖြစ်စေခြင်း၊ ထောက်ပံ့ခြင်း၊ ဦးအနောက် တည်ရှိကြကုန်သော ကြွင်း သော တိရောပ်တို့အား ထောက်ပံ့ခြင်းဟူသော အာဟာရပစ္စယာသတ္တာဖြင့် ကျေးဇူးပြုသည်။
- (ခ) ဖသာ၊ စေတနာ၊ ဝိညာက်ဟူသော နာမ်အာဟာရတို့သည် မိမိတို့နှင့် ယဉ်ဘက် သမ္မတယုတ်တရားတို့အားငှုံး၊ မိမိတို့ကြောင့်ဖြစ်သော စိတ္တာရောပ် တို့အား ငှုံး၊ ပဋိသန္တာရောပ်တို့အားငှုံး “အာဟာရပစ္စယာသတ္တာ” ဖြင့် ကျေးဇူးပြုသည်။

(၁၆) ကုန္တိယပစ္စယော

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

၁။ သဟာဏတိန္ဒြယ ၂။ ပုရရောတိန္ဒြယ ၃။ ရူပဇီဝတိန္ဒြယ ၃-မျိုးရှိသည်။

ဂသဟောတိန္ဒြယေးလွှား	နာမ်ဇီဝတ်, စိတ်, ဝေဒနာ, သဒ္ဓါ, ရီရိယ, သတိ, သမာဓိ, ပညာ-ဟူသော နာမ်ကြံးနှင့် ၈-ပါး
ငှုံး၏ပစ္စယူပွဲနှင့်	စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္ထာရုပ်၊ ပဋိသန္ဓကမွှေးရှုပ်
၂၂ပုရရောတိန္ဒြယေးလွှား	မဏိမာယုက ပသာဒ ၅-ပါး
ငှုံး၏ပစ္စယူပွဲနှင့်	စိပစ္စတိညာက် ၁၀၊ သွာစိတ္ထသာဓာရကာစေတသိက် ၇-ပါး
၂၃ရူပဇီဝတိန္ဒြယေးလွှား	ကမ္မာရုပ်ကလာပ်၌ ပါသော ရုပ်ဇီဝတ်
ငှုံး၏ပစ္စယူပွဲနှင့်	ဇီဝတိကြည်သော ကလာပ်တူကမ္မာရုပ်။
ပစ္စယသူး	နိုင်ငံတစ်ခု၌ တိုင်းရေးပြည်ရေးကိစ္စများကို ခွံဝေစီမံအုပ်ချုပ်ကြသော ဝန်ကြီးများသည် မိမိနှင့် ဆိုင်သောကိစ္စရုပ်များ၏ အခြား ဝန်ကြီးများနှင့် ပြည်သူတို့အား မိမိအလိုသိလိုက်ပါစေ၍ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယူပွဲနှင့်တရားတို့အား မိမိအလိုသိလိုက်စေ၍ အစိုးရသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုမှုကို “ကုန္တိယပစ္စယသူး”ဟု ခေါ်သည်။

- (က) နာမ်ကြံးတို့သည် ယဉ်ဘက်သမွုပ်တရားတို့အားငှုံး၊ မိမိတို့ကြောင့် ဖြစ်သော စိတ္ထရုပ်တို့အားငှုံး၊ ပဋိသန္ဓအခါ ကမ္မာရုပ်တို့အားငှုံးကုန္တိယပစ္စယသူးဖြင့် ကျေးဇူးပြုသည်။
- (ခ) ပသာဒရုပ် ၅-ပါးတို့သည် မိမိတို့ကိုမိရှုဖြစ်ကြသော စိတ်, စေတသိက် တို့အား ကုန္တိယပစ္စယသူးဖြင့် ကျေးဇူးပြုသည်။
- (ဂ) ရုပ်ဇီဝတိန္ဒြယသည် မိမိနှင့် ကလာပ်တူကမ္မာရုပ်တို့အား ကုန္တိယပစ္စယသူးဖြင့် ကျေးဇူးပြုသည်။

(၀၉) ချာနပစ္စယော

ကပ်၍ ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ပစ္စည်း	ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂုတာ (ချာနင်တရားကိုယ် ၅-ပါး)
ပစ္စယူပွန်	ဒွေ့ပွဲစိညာက် ၁၀-ကြည် စိတ် ၂၉-ပါး၊ စေတသိက် ၅၂-ပါး၊ စိတ္တရှုပ်၊ ပဋိသန္ဓာကမ္မအရှုပ်။
ဆုံးယတ္ထိ	တောင်ထိပ်ပေါ်သို့ တက်ပြီးကြည့်သောသူသည် အငေး+အနီး အရပ် တို့ကို မြင်ခြင်းဟူသောအကျိုးကျေးဇူးကို ရသကဲ့သို့ ပစ္စယူပွန်တရားတို့ အား အာရုံသို့ ရှေးရှုကပ်၍ စူးစူးစိုက်စိုက်ရှုစေသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုမှုကို “စျာန ပစ္စယသတ္တိ”ဟု ခေါ်သည်။

ချာနင်တရားတို့သည် ယုဉ်ဘက်သမ္မယုတ်တရားတို့အားငြင်း၊ မိမိတို့ ကြောင့်ဖြစ်သော စိတ္တရှုပ်တို့အားငြင်း၊ ပဋိသန္ဓာအခါ ကမ္မအရှုပ်တို့ အားငြင်း စျာနပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်။

(၁၈) မန္တပစ္စယော

အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

ပစ္စည်း	သဟိတ်စိတ် ၃၁-ပါး၌ရှိသော ပညာ, ဝိတက်, ဝိရတီ ၃-ပါး, ဝိရိယ, သတိ, ဧကဂုတာ, ဒီဇို့
ဆုံးယုံ	သဟိတ်စိတ် ၃၁-ပါး၊ စေတသိက် ၅၂-ပါး၊ သဟိတ်စိတ္တရှုပ်၊ သဟိတ် ပဋိသန္ဓာကမ္မအရှုပ်။
ဆုံးယတ္ထိ	ဤမှာဘက်မှ ထိုမှာဘက်သို့ ကူးသူသည် ဤမှာဘက်မှ ထွက်မြောက် ကြောင်း ဖြစ်သကဲ့သို့ လက်ရှိဘုံးဘဝမှ သုဂ္ဂတီဘုံး, ဒုဂ္ဂတီဘုံး, နိုဗ္ဗာန်ဘုံး ဆိုက်ရောက်ကြောင်း(မဂ်)ဖြစ်၍ ထွက်မြောက်ရန် ကျေးဇူးပြုမှုကို “မဂ္ဂပစ္စယသတ္တိ”ဟု ခေါ်သည်။

မဂ္ဂင်တရားတို့သည် ယုဉ်ဘက်သမ္မယုတ်တရားတို့အားငြင်း၊ မိမိကြောင့် ဖြစ်သော စိတ္တရှုပ်တို့အားငြင်း၊ ပဋိသန္ဓာအခါကမ္မအရှုပ်တို့အားငြင်းမဂ္ဂပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်။

(၁၉) သမ္မယူတ္ထပစ္စယာ

ယဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ပစ္စည်း	စိတ် ၈၉၊ စေတသိက် ၅၂-ပါးဟူသော နာမက္ခာနာ ၄-ပါး
ပစ္စယူပွန်	စိတ် ၈၉၊ စေတသိက် ၅၂-ပါးတို့ပင်တည်း။
ပစ္စယသတ္တိ	နှမ်းဆီ, ထောပတ်, ပျား, သကာ-ဟူသော စတုမဓရ ၄-ပါးသည် အချင်းချင်းရောနောသမ နေသကဲ့သို့, အချင်းချင်းနှီးနှော ရောပြုမ်း နေသကဲ့သို့ ကျော်ဖော်သော သမ္မယူတ္ထပစ္စယာအားဖြင့် (အတူ တက္ခာယူ့ခြင်းဖြင့်) ကျေးဇူးပြုမှုကို “သမ္မယူတ္ထပစ္စယာသတ္တိ”ဟုခေါ်သည်။ နာမက္ခာနာ ၄-ပါးတို့သည် မိမိနှင့်ယဉ်ဘက်အချင်းချင်းအား သမ္မယူတ္ထပစ္စယ-သတ္တိဖြင့် ကျေးဇူးပြုကြကုန်၏။

(၂၀) ဝိပ္ပယူတ္ထပစ္စယာ

မယဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁။ သဟဇာတပိပ္ပယူတ္ထ ၂။ ပုရေဇာတပိပ္ပယူတ္ထ

၃။ ပစ္စာဇာတပိပ္ပယူတ္ထ-ဟူ၍ ဝိပ္ပယူတ္ထပစ္စည်း ၃-ပီးရှိသည်။

၁။ သဟဇာတပိပ္ပယူတ္ထ	ဒွေပန္တိလာက် ၁၀၊ အရှုပဝိပါက် ၄-ပါး၊ ရဟန္တာတို့၏ စုတိ ကြိုးပြုသော စိတ် ၈၇-ပါး၊ စေတသိက် ၅၂-ပါး၊ အချင်းချင်းအား တတ်သော ပွဲဝေါကာရပို့သန္တာ ၁၇-ပါး၊ ဟဒယဝတ္ထာ။
	စိတ္တရေပ်, ပဋိသန္တကမ္မရေပ်, ဟဒယဝတ္ထာမှ ထောက်အပ်သော ပွဲဝေါကာရပို့သန္တာ ၁၇-ပါး
၂။ ပုရေဇာတပိပ္ပယူတ္ထပစ္စည်းသည်	ဝတ္ထာပုရေဇာတပစ္စည်းနှင့်တူ၏။
၃။ ပစ္စာဇာတပိပ္ပယူတ္ထပစ္စည်းသည်	ပစ္စာဇာတပစ္စည်းနှင့်တူ၏။
ပစ္စယသတ္တိ	(ချို့, ချုံ, ပို့, ဒေါ်, ဟန်, ခါး) ၆-ပါးသော အရှုပသို့သို့ အချင်းချင်း မီးဆေးမောပြုမြေသားပြင် ကျေးဇူးပြုသော သကဲ့သို့ ရွှေမျိုးကြုံမှုပြုသော ရုပ်ရောက်ကုပ်တို့သို့ ရွှေ့ချင် အချင်းချင်း မော်ယူကြသကဲ့သို့ ထိုးတူနှစ်ပုံ၊ ထိုးသို့ အချင်းချင်း မီးတူယ်ပုံပြုသော ကျေးဇူးပြုသော သမ္မယူတ္ထပစ္စယာ အားပြင် တစ်ပိုင်တူ၏၊ တလုံတူ၏၊ မော်ယူကြသို့၏ အဖြစ်ပြင် ကျေးဇူးပြုမှုကို “ပုံပ္ပယူတ္ထပစ္စယာသတ္တိ”ဟု ခေါ်သည်။

- (က) စိတ်, စေတသိက်တရားတို့သည် မိမိတို့ကြောင့်ဖြစ်သော စိတ္တရှပ်တို့အားငြင်း၊ ပဋိသန္ဓာခါ ကမ္မဇာရှပ်တို့အားငြင်း၊ ရေးဦးစွာဖြစ်နှင့်၍ ဦးအနေ့တည်နှုကြသော စတုရှုပ်တို့အားငြင်း ဝိပုယုတ္တပစ္စယသတိဖြင့် ကျေးဇူးပြုသည်။
- (ခ) ပဋိသန္ဓာခါ ဟဒယဝတ္ထုသည် ပွဲဝေါကာရပ်ဋိသန္ဓာခါအား ဝိပုယုတ္တပစ္စယသတိဖြင့် ကျေးဇူးပြုသည်။
- (ဂ) ပဝတ္ထိအား ဝတ္ထုရှပ် ၆-ပါးတို့သည် မိမိတို့ကိုမှုပ်ဖြစ်လာကြသော ဝိညာဏဓာတ် ၃-ပါးတို့အား ဝိပုယုတ္တပစ္စယသတိဖြင့် ကျေးဇူးပြုသည်။

(၂၁) အတိုပစ္စယော

ရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁။ သဟဇာတ္ထိ ၂။ ပုရေဇာတ္ထိ ၃။ ပစ္စာဇာတ္ထိ
၄။ အာဟာရတ္ထိ ၅။ ကြိုးကြိုးရှိသည်။

၁။	သဟဇာတ္ထိသည်	သဟဇာတပစ္စည်းနှင့်တူ၏။
၂။	ပုရေဇာတ္ထိသည်	ပုရေဇာတပစ္စည်းနှင့်တူ၏။
၃။	ပစ္စာဇာတ္ထိသည်	ပစ္စာဇာတပစ္စည်းနှင့်တူ၏။
၄။	အာဟာရတ္ထိသည်	ရုပ်အာဟာရပစ္စည်းနှင့်တူ၏။
၅။	ကြိုးကြိုးရှိသည်	ရုပ်အိုဝီတိနှိုးယပစ္စည်းနှင့်တူ၏။
ပစ္စယသတ္ထိ	ဟိမဝတ္ထာတော်မင်းသည် သစ်ပင်ပန်းပင်စသည်တို့အား မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ်နှင့်တရားတို့အား ထက်သန်အားရှိအောင် ထင်ရှားစွာ တည်ရှိနေသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုမှုကို “အတိုပစ္စယသတ္ထိ”ဟု ခေါ်သည်။	

- (က) စိတ်, စေတသိက်တို့သည် အချင်းချင်းအားငြင်း၊ မိမိကြောင့်ဖြစ်သော စိတ္တရှပ်တို့အားငြင်း၊ ပဋိသန္ဓာခါ ကမ္မဇာရှပ်တို့အားငြင်း အတိုပစ္စယသတ္ထိဖြင့် ကျေးဇူးပြုသည်။
- (ခ) အန္တတ္ထာ, ဗဟိုဒစတုမေဟာဘုတ်တို့သည် အချင်းချင်းအားငြင်း၊ မိမိတို့ကိုမြိုက်နှုန်းသော ဥပါဒါရှုပ်တို့အားငြင်း အတိုပစ္စယသდ္ထိဖြင့် ကျေးဇူးပြုသည်။

- (က) ဟဒယဝတ္ထသည် ပစ္စဝါကာရပို့သန္တာ ၁၅-ပါးတို့အား အထိပစ္စယ သတိဖြင့် ကျေးဇူးပြုသည်။
- (လ) ဝတ္ထရှုပ် ၆-ပါးနှင့် သတ္တရသာယုကရကောင်းသော အာရုံ ၆-ပါးတို့သည် ရွှေးဦးစွာဖြစ်နှင့်၍ နောက်မှဖြစ်ကြသော ၆-ဒီရရီထိစိတ်များနှင့် စေတသိက်များအား အထိပစ္စယ သတိဖြင့် ကျေးဇူးပြုသည်။
- (၂) နောက်နောက်ဖြစ်လာကြသော စိတ်၊ စေတသိက်တို့သည် ရွှေးဦးစွာဖြစ်နှင့် ၍၅၆အနေဖြင့် တည်ရှိကြကုန်သော ရူပကာယစတူရှုပ်တို့အား အထိပစ္စယ သတိဖြင့် ကျေးဇူးပြုသည်။
- (၃) အနဲ့တွေ့သွေနှင့်တက္က စားသောက်မျိုးသွင်းအပ်သော ကဗျာမြို့ကာရ အာဟာရသည် ၅၂အနေဖြင့် တည်ရှိကြကုန်သော ရူပကာယ စတုရှုပ်တို့အား အထိပစ္စယ သတိဖြင့် ကျေးဇူးပြုသည်
- (၄) ရုပ်ဖို့တိန္တာသည် ကလာပ်တူ ကမ္မရှုပ်တို့အား အထိပစ္စယ သတိဖြင့် ကျေးဇူးပြုသည်။

(၂၂) နတ္ထိပစ္စပေါ်

မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ပစ္စည်းနှင့် ပစ္စယူပွန်မှု အနဲ့ရပစ္စည်းနှင့်တူ၏။	
ပစ္စယ သတိ	ညွှန်၏ ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ငြင်းဆီမံးပြီးခြင်းသည် အမိုက်မောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ငြင်း၊ ဘုရင်မင်းမြတ်၏ နတ်ရွာစံခြင်းသည် မိမိသားကြီးအား ဘုရင်ဖြစ်ခွင့်ကို အပ်နှင့်သကဲ့သို့ငြင်း၊ မိမိ ချုပ်ပြီး၍ မရှိခြင်းဖြင့် ကျေးဇူးပြုမှုကို “နတ္ထိပစ္စယ သတိ”ဟု ခေါ်သည်။
ရွှေးရွှေးစိတ္တပြိုဒ်တို့သည် မိမိတို့၏ အခြားမဲ့၍ဖြစ်ကြသော နောက်နောက်စိတ္တပြိုဒ်တို့အား နတ္ထိပစ္စယ သတိဖြင့် ကျေးဇူးပြုကြသည်။	

(၂၃) ပိဂုတာပစ္စယော

ကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

	<p>ပိဂုတာပစ္စည်းနှင့် ပစ္စယူပွန်မှာ နတိပစ္စည်းနှင့် ပစ္စယူပွန်အတိုင်းဖြစ်သည်။</p> <p>“ပိဂုတာ = ကင်းခြင်းနှင့် နတိ = မရှိခြင်း”တို့သည် အနက်သဘောတူကြ၏။</p>
ပစ္စယုသတိ	<p>နေ၏ဝင်ခြင်းသည် လရောင်ကို လင်းစေခြင်းလှ ကျေးဇူးပြုသကဲ့သို့</p> <p>ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုမှုကို “ပိဂုတာပစ္စယုသတိ”ဟု ခေါ်သည်။</p>
ရှေးရှေးစိတ္တပွဲပိုဒ်တို့သည် မိမိတို့၏ အခြားမဲ့ခြားဖြစ်ကြသော နောက်နောက် သောစိတ္တပွဲပိုဒ်တို့အား ပိဂုတာပစ္စယုသတိဖြင့် ကျေးဇူးပြုကြသည်။	

(၂၄) အပိဂုတာပစ္စယော

မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

	<p>ပစ္စည်းနှင့် ပစ္စယူပွန်မှာ အတိုပစ္စည်း၏ ပစ္စည်း၊ ပစ္စယူပွန်အတိုင်းဖြစ်၏။</p> <p>“အပိဂုတာ = မကင်းခြင်း”သည် “အတို= ရှိခြင်း”နှင့် သဘောတူ၏။</p>
ပစ္စယုသတိ	<p>မဟာသမုဒ္ဓရာသည် မိမိအတွင်းပြရှိကြကုန်သော ငါးလီပံ-စသည်</p> <p>တို့အား ပိတ်၊ သောမနသုဖြစ်ပွားစေခြင်းလှ မိမိ၏ မကင်းသည်၏။</p> <p>အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုမှု</p> <p>ကို “အပိဂုတာပစ္စယုသတိ”ဟု ခေါ်သည်။</p>



ကမ္မာန်းပိုင်း

ကမ္မာန်းအမျိုးမျိုးကို ပြဆိုရာ အပိုင်းအခန်းကို “ကမ္မာန်းပိုင်း”ဟု ခေါ်သည်။
 ✓ သမထဝိပသုနာနဲ့ ဘာဝနာနဲ့ (သင်ဟ)

ဘာဝနာ ॥ လွန်စွာအကျိုးများသဖြင့် မိမိသန္တာနှင့် အဖန်ဖန်ဖြစ်စေထိုက်သော တရား။ (ထိုဘာဝနာကို မိမိသန္တာနှင့် ဖြစ်လာအောင်၊ ထိုးပွားလာ အောင် အားထုတ်မှုကို “ဘာဝနာပွား”ဟု ခေါ်သည်။ ဆောင်။ အကျိုးတရား၊ အလွန်များသဖြင့် ဖြစ်ပွားစေအပ်၊ တရားမြတ်၊ မှတ်အပ် ဘာဝနာ။)

ဘာဝနာ ၂-မျိုး

ထိုဘာဝနာသည် သမထဘာဝနာ၊ ဝိပသုနာဘာဝနာ-ဟု ၂-မျိုးရှိသည်။

(၁) **သမထဘာဝနာ** ॥ ။ နိုဝင်ရဏာတရားတို့ကိုလည်းကောင်း၊ ဝိတက်-စသော အောက်အောက်စွောန်အဂီးများကိုင်း ြိမ်သက်စေနိုင် သည့် သမာဓိကို “သမထဘာဝနာ”ဟု ခေါ်သည်။

တရားကိုယ်မှာ - လောက်ကုသိုလ်၊ ကြိယာစိတ်တို့၌ယှဉ်သော သမာဓိ (ခေါ်) ဧကရွာတာစေတသိုက်ပင်ဖြစ်သည်။

ထိုတွင် - ပထမစွောန်သမာဓိက နိုဝင်ရဏာတို့ကို ြိမ်းစေ၍ ဒုတိယစွောန် စသည်တို့က ဝိတက်စသည်တို့ကို ြိမ်းစေသည်။ ဤစကားစဉ်များအရ သမထ ဘာဝနာကမ္မာန်းကို အားထုတ်လျှင် (ရှုပစွောန်၊ အရှုပစွောန်ဟူသော) မဟရွှေတ် စွောန်များကို ရရှိုင်၏။

(၂) **ဝိပသုနာဘာဝနာ** ॥ ။ တေဘု့မကရှုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္ထ-ဟု ရှုမြင်တတ်သော ဉာဏ်ပညာကို “ဝိပသုနာဘာဝနာ”ဟု ခေါ်သည်။

တရားကိုယ်မှာ - မဟာကုသိုလ်၊ မဟာကြိယာစိတ်တို့၌ယှဉ်သော ဉာဏ်ပညာ တည်း။

ဤပိပသနာကို ပွားများအားထုတ်လျှင် ပိပသနာညာ၏နှင့် မဂ်ညာ၏, ဖိုလ်ညာ၏ကို ရနိုင်၏။

ကမ္မာန်း။။ ကမ္မသ + ဌာန်း ကမ္မာန်း။ ဘာဝနာပွားများအားထုတ်မှု၏ တည်ရာ အာရုံး။ ဤစကားအရ ဘာဝနာ J-ပါးကို ပွားများအားထုတ်မှု၏ တည်ရာဖြစ်သော ပထဝိကသိုက်းစသော အာရုံများနှင့် ရွှေ့နာမ် အာရုံများကို “ကမ္မာန်း”ဟု ခေါ်သည်။

(ပထဝိကသိုက်းစသော အာရုံများသည် သမထဘာဝနာ၏ ကမ္မာန်းဖြစ်သည်။ ရှုပ်, နာမ်အာရုံများကား ဝိပသနာဘာဝနာ၏ ကမ္မာန်းဖြစ်သည်။)

(က) သမထကမ္မာန်းဆိုင်ရာ သီမှတ်ဖွယ်ရာများ

၁။	သမထကမ္မာန်း	၄၀-ပါး
၂။	စရိတ်	၆-ပါး
၃။	ဘာဝနာ	၃-ပါး
၄။	နိမိတ်	၃-ပါးတို့တည်း။

(ထိုအားလုံးကိုသိမှ သမထကမ္မာန်းဆိုင်ရာကို အပြည့်အစုံသိသူဟု ဆိုရသည်။)

သမထကမ္မာန်း ၄၀-သူရှုပ်

	အမည်	သချာ	သရှုပ်
၁။	ကသိုက်း	၁၀	ဟထီး၊ အာပီ၊ တေဇား၊ ဂါေယာ၊ ရီးပုံ၊ ပီးတဲ့၊ လော်တဲ့၊ ပျော်တဲ့၊ အာကာသ၊ အာလောက
၂။	အသုဘ	၁၀	ဦးမျာတက်၊ စိုးနဲပက်၊ ပိုးဖဲက်၊ စိုးဒေါ်၊ ပိုးခဲ့တက်၊ ပိုးခဲ့ခဲ့တက်၊ ပိုးခဲ့ခဲ့ခဲ့တက်၊ ပိုးခဲ့ခဲ့ခဲ့ခဲ့တက်၊ ပိုးခဲ့ခဲ့ခဲ့ခဲ့ခဲ့တက်
၃။	အနှုသတိ	၁၀	ဖွံ့ဖြိုးနဲသတိ၊ ဓမ္မာနဲသတိ၊ သံယာနဲသတိ၊ သံလာနဲသတိ၊ စာဂါးနဲသတိ၊ ဒေဝါးနဲသတိ၊ ဉာသမာနဲသတိ၊ မဗုံယာနဲသတိ၊ ကာယာတဲ့သတိ၊ အာနာပါနဲသတိ
၄။	အပွဲမညာ	၄	မေတ္တာ၊ ကရာဏာ၊ မူးဒိုတာ၊ ဥပေါက္ခာ။
၅။	သညာ	၁	အာဟာရေး ပဋိကူလသညာ
၆။	ဝဝတ္ထာန်း	၁	စတုတေသတုဝဝတ္ထာန်း
၇။	အာရုပ်	၄	အာကာသနှာယတန်၊ ဝို့ကြား → အာကို့သာ – ရောသညာ –
		၄၀	

(က) ကသိက်း ၁၀-ပါး

(ကမ္မာန်းရှုသောပုဂ္ဂိုလ်၏ အလုံးစုံ တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင်ဗြည့်ရှုအပ်သော အာရုံ)

ကသိက-သဒ္ဓါယည် အလုံးစုံဟူသော အနက်ကို ဟော၏။

၁။	ပထဝိကသိက်း	မြေကသိက်း	
၂။	အာပေါကသိက်း	ရေကသိက်း	ဘူတကသိက်း ၄-ပါး
၃။	တေဇောကသိက်း	မီးကသိက်း	
၄။	ဝါယောကသိက်း	လေကသိက်း	
၅။	နိုလကသိက်း	အညီရောင်အဆင်း	
၆။	ပီတကသိက်း	အရွှေရောင်အဆင်း	ဝဏ္ဏကသိက်း ၄-ပါး
၇။	လောဟိတကသိက်း	အနီရောင်အဆင်း	
၈။	သုဒ္ဓိတကသိက်း	အဖြူရောင်အဆင်း	
၉။	အာကာသကသိက်း	ကောင်းကင်အပေါက်ဟင်းလင်းပြင်ကသိက်း	
၁၀။	အာလောကကသိက်း	အလင်းရောင်ကသိက်း	

“ကသိက်းဝန်း ပြုလုပ်ပုံ”

၁။ ပထဝိကသိက်းကို ပြုလုပ်လိုလျှင် = မြေသားဖြုံးကို အနည်းဆုံး ၁-ထွာ၊ လက် ၄-သစ်ခန့်။ အကြီးဆုံးကောက်နယ်တလင်းခန့် အချင်းရှိအောင် ပိုင်းပိုင်းစက်စက်ပြုလုပ်အပ်၏။

၂။ အာပေါ(ရေ)ကသိက်းရှုမှတ်လိုလျှင် = အနည်းဆုံး ၁-ထွာ၊ လက် ၄-သစ်ခန့် အချင်းရှိသည့် ရေအလုံစသည်၍ ရေအပြည့်ထည့်၍ ထိုရေအစုကို ကသိက်းအဖြစ် ရှုမှတ်နိုင်သည်။

၃။ တေဇော (မီး)ကသိက်းရှုမှတ်လိုလျှင် = အနည်းဆုံး ၁-ထွာ၊ လက် ၄-သစ်ခန့် အဝန်းအပိုင်းရှိသည့် မီးကျခဲ့အစုကို စီမံရာ၏။

၄။ ဝါယော(လေ)ကသိက်းရှုမှတ်လိုလျင် = လေတိုက်ခတ်သည့်နေရာ၏ မိမိက်
ဆံပင်ဖျားများကို လေတိုးတွေ့သွားသော အခြင်းအရာကိုရင်း
(သို့မဟုတ်)ကြံခင်း၊ မြက်ခင်းတို့၏ အဖျားများကို လေတိုးတွေသော
အခြင်းအရာကိုရင်း အာရုံယဉ်၍ လေကသိက်းအဖြစ် ရှုမှတ်နိုင်သည်။

(၂) နီလကသိက်းအတွက် = အညီရောင်ပန်းများကို အနည်းဆုံး ၁-ထွား လက်
င့်-သစ်ခန့်ရှုသည့် ပန်းကုံးတစ်ခု၏ အပြည့်စီထည်ထားနိုင်၏။
(သို့မဟုတ်) အညီရောင် အဝတ်စကို အချင်း ၁-ပေခန့်ရှုအောင်
စက်ဝိုင်းသဏ္ဌာန်ဖြတ်တောက်ပြီး အဖြူရောင် နံရုံ (သို့မဟုတ်)
စကဲ့ဖြူပေါ်၍ ကပ်ထားနိုင်၏။

အမှာ။ ၂ (၆) ပိတကသိက်း (၇) လေဘိတကသိက်း (၈) သွဒိတကသိက်း
တို့ကိုလည်း နီလကသိက်းနည်းတူ ပြုလုပ်နိုင်၏။

(၉) အာကာသကသိက်းအတွက် - ကောင်းကင် (သို့မဟုတ်) ဟင်းလင်းပြင်ကို
မြင်နိုင်ရန် အပေါက်ပြုလုပ်ရမည်။

(၁၀) အာလေကကသိက်းအတွက် - နံရုံပေါက်စသည်မှ ဝင်ရောက်လာသော
အလင်းအကွဲက်ကို ရှုမှတ်နိုင်သည်။

(ကသိက်းဝန်းသည် အနားရေး ပြတ်သားရမည်။ ပတ်ဝန်းကျင်နှင့်
မရောယူက်ရဲ အရွယ်ကြီးလွန်းလျှင် အကုန်သိမ်းခြော့ ရှုမှတ်ရန် ခက်မည်။ ငယ်လွန်း
လျှင်လည်း ရှုမှတ်ရသူ၏ စိတ်ကျဉ်းကျပ်သွားနိုင်သည်။ အချင်း ၁-ထွား လက် င့်-
သစ်။ (သို့မဟုတ်) ၁-ပေခန့်အရွယ်သည် အသင့်လျှော်ဆုံးဖြစ်သည်။)

မတင့်တယ် စက်ဆုပ်ဖွယ်အာရုံ။

၁။	ဥဒ္ဓမာတ်	သေသည်မှုနောက် ဖူးဖူးရောင်သည်ဖြစ်၍ စက်ဆုပ်ဖွယ်ရှိသော သူသောက်။
၂။	ဝိနိလက	ညီမည်းပုပ်ပွဲနေသော သူသောက်။
၃။	ဝိပုံဗာ	ယိုစီးသောပြည်ရှိသော သူသောက်။
၄။	ဝိစိဒ္ဒက	အပိုင်းအပိုင်းပြတ်နေသော သူသောက်။
၅။	ဝိကျော်တော်	ခွေးလင်းတစ်သည်တို့ ခဲစားကိုကြိုက်ပြတ်ထားသော သူသောက်။
၆။	ဝိဂုံးတွေက	လက်, ခြေ, ညီးခေါင်း, ကိုယ်ခန္ဓာတို့ ဖရိုဖရဲ့တွေးစီဖြစ်နေသော သူသောက်။
၇။	ဟတ်ဂုံးတော်	ဓားလုံစသည်တို့ဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်နေအောင် ညွှန်းပန်းနှင့်စက်ပြီး သတ်ဖြတ်ထားသော သူသောက်။
၈။	ဟော်တော်	သွေးထွက်ယိုစီးလျှင် တစ်ကိုယ်လုံးပေ လိမ်းကျံနေသော သူသောက်။
၉။	ပုံးလျှောက်	ပိုးလောက်များ ပြည့်နှက်နေသော သူသောက်။
၁၀။	အငြိုက	အရိုးစုံများကြွင်းကျွန်ရှစ်သော သူသောက်။

မှတ်ချက်။ ॥ အသုဘအခြင်းအရာကို သူသောက်၌သာ ရသည်မဟုတ်၊ အသက်ရှင်ဆဲအခိုက်၌လည်း -

၁။ လေဖြန်း၍ ဖောရောင်သောအခါ

၂။ အနာများမှ သွေးပြည်ယိုစီးလိမ်းကျံနေသည့်အခါ

၃။ သွားနိုပ်းပေါ်နေသည့်အခါများတွင် ဥဒ္ဓမာတ်, ဝိပုံဗာ, လော်တော်,

အငြိုကသဘောများကို ရနိုင်သည်။ ပင်ကိုယ်အနေအထား၌ပင်လျှင် အတွင်း၌ အရိုးများကို တိုင်ထူး၍, အရိုးများဖြင့် အခြင်ရန်ယွဲ၍၍ ကြွက်သားများဖြင့် လိမ်းကျံကာ, အကြောတည်းဟူသော ကြိမ်, နွယ်တို့ဖြင့် ဖွဲ့ချည်လျက်, အထက်၌ အပ်းယံအရပါးကို ခြိုလွှမ်းထားပြီးလျှင်, ဆံပင်မွေးညှင်းများက မြက်ပင်, ခြိုက်ယူများပော ပေါက်ရောက်နေကြသဖြင့် ဤခန္ဓာကိုယ်ကြီးဖြစ်လာပုံကို စဉ်းစား ဆင်ခြင်၍ အသုဘအခြင်းအရာကို ထင်လာစေနိုင်သည်။

(က) အန္တသမီ ၁၀-ပါး

အဖန်ဖန်အောက်မှာဆင်ခြင်မှု (သတိစေတသိကို)။

၁။ ဗုဒ္ဓိန္တသမီ	ဘုရားရှင်၏ ပုံသဏ္ဌာန်တော်, ဂုဏ်တော်များကို အဖန်ဖန်အောက်မှာဆင်ခြင်မှုသော်။
၂။ ဓမ္မာန္တသမီ	ပိဋကတ်တရားတော်များနှင့်တကွ မဂ်ဖိုလ်နိဗ္ဗာန်တရားတော်များ၏ ဂုဏ်တော်တို့ကို အဖန်ဖန်အောက်မှာဆင်ခြင်မှုသော်။
၃။ သံသနသမီ	အရိယာသံယာတော်တို့၏ ဂုဏ်တော်တို့ကို အဖန်ဖန်အောက်မှာ ဆင်ခြင်မှုသော်။
၄။ သီဟန္တသမီ	မိမိစောင့်ထိန်းထားသော သီလအမျိုးမျိုးတို့၏ ဂုဏ်တော်တို့ကို(မကျိုးမပေါက်မပြောက်မကျားပုံကို) အဖန်ဖန်အောက်မှာ ဆင်ခြင်မှုသော်။
၅။ စက်သမီ	မိမိစွဲနှစ်ပေးကမ်းလှူဒါန်းသမျှ (ဂုဏ်ပကာသနကိုလည်း မမျှော်ဖော်မောက်မောက်လည်း မပြု၊ ဝန်တို့မှုလည်း မဖက်ပဲ)ရက်ရက်ရော ရော စွဲနှစ်ပေးကမ်းလှူဒါန်းအပ်သော (မိမိအလှု) ဒါနဂုဏ်ကို အဖန်ဖန်အောက်မှာ ဆင်ခြင်မှုသော်။
၆။ ဒေဝဏာန္တသမီ	နတ်, ပြဟာတိကို သက်သေပြု၍ မိမိ၏ ကုသိုလ်ကောင်းမှုတို့ကို ပင် အဖန်ဖန်ဆင်ခြင်အောက်မှာခြင်း။ (သခြား, သီလ, သူတ, စာဂ, ပညာ, ဟိရိ, ဉာဏ်ပုံ-ဟူသော သူတော်ကောင်း တရားနှင့် ပြည့်စုံသူတို့သည် ဤလုပ်မှ စုတော်လျှင် နတ်ပြည်, ပြဟာပြည် တို့၏ ဖြစ်ကြ၏။ ငါမှာလည်း ထိုတရားများ ရှိပေသည်တကား”ဟု မိမိ၏ ကုသိုလ်တရားတို့ကို အောက်မှာအားရနေမှုပင် ဖြစ်သည်။
၇။ ဥပသမာန္တသမီ	နိဗ္ဗာန်၏ ဌားမျိုးပုံကို အာရုံပြု၍ အဖန်ဖန်အောက်မှာ ဆင်ခြင်မှု။
၈။ မရဏာန္တသမီ	မိမိ၏ သေခြင်းသောကို အဖန်ဖန်တွေးတော့အောက်မှာ ဆင်ခြင် မှု။ (သတိသံဝေရနေခြင်းမျိုးသာ၊ ကြောက်နေခြင်း မဟုတ်။)
၉။ ကာယဝဏာသမီ	ဆံပင်, မွေးညှင်းစသော ၃၂-ပါးသော ကောဇာသ ထင်အောင် အဖန်ဖန်ကြည့်ရှုအောက်မှာဆင်ခြင်မှု။
၁၀။ အနာပါန္တသမီ	ထွက်သက်ဝင်သက်ကို အောက်မှာဆင်ခြင်သော သတိ။

(အနုသိတိ ၁၀-ပါးလုံး၏ တရားကိုယ်မှာ သတိစေတသိက်ပင်ဖြစ်သည်။ ဤပုဒ္ဓနသိစေသည့်ပြု သတိ-ကား အာရမ္မကိုကတရားတည်း။ ထိုသတိ-၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်းကား ဘုရားရှင်၏ဂုဏ်တော်စသည်များတည်း။)

(୧) ଅପ୍ରମାଣୀ ୨-ଫି:

တစ်ယောက်၌ဖြစ်စေ၊ အများ၌ဖြစ်စေ “ဤရွှေ၊ ဤမှု”ဟု အတိုင်းအရှည် ပမာဏ မထား မခဲ့ခြားပဲ သတ္တဝါပညတ်၌ ဖြစ်သောတရားကို “အပ္ပမညာ”ဟု ခေါ်သည်။

၁။	မေတ္တ	သတ္တဝါများကို ကောင်းစားစေလိုခြင်း၊ ခုစ်ခင်မြတ်နီးခြင်းသဘော (အဒေါသစေတသိက်တည်း။)
		(အဒေါသစေတသိက်တိုင်းကို မေတ္တာ-ဟူ မှမှတ်ရ။ ဘုရားဖူး၊ တရားနာစသည်တို့၏ အဒေါသစေတသိက်ယဉ်လျက်ပါသော်လည်း မေတ္တာမဟုတ်။ မေတ္တာကား ခုစ်ခင်မြတ်နီးအပ်သော သတ္တဝါပည်ကိုသာ အာရုံပြုသည်။ ရိုးရိုးတန်းတန်းအကျိုးလိုလားမှုသာ “မေတ္တာ”ဖြစ်သည်။ သားချစ်၊ မယားချစ် ဆွဲမြိုးချစ် သံယောဇ်ချစ်တို့မှာ မေတ္တာအတူသာ ဖြစ်သည်။ ယင်း၏တရားကိုယ်မှာ တက္ကာပေမ-လောဘတရားဖြစ်သည်။
၂။	ကရုဏ်	ဒုက္ခိတသတ္တဝါပည်ကို အာရုံပြု၍ သနားခြင်းသဘော (ကရုဏာစေတသိက်)
၃။	မှုဒိဘ	သုခိတသတ္တဝါပည်ကို အာရုံပြု၍ ဝမ်းမြောက်ခြင်းသဘော။ (မှုဒိဘစေတသိက်)
၄။	ဥပဒ္ပ	သတ္တဝါပည်ကို အာရုံပြု၍ လျှစ်လျှော်ခြင်းသဘော။ ဝမ်းလည်း မမြောက်၊ သနားလည်း မသနား၊ မေတ္တာလည်း မထားပဲ “သဗ္ဗာ သတ္တာကမ္မသကာ”ဟု သင့်တင့်လျောက်ပတ်စွာ ရှုစားတတ်သော သဘော။ (တော်မဏ္ဍာတာစေတသိက်တည်း။)

အာရုံကမ္မဋ္ဌန်း။ ။ ဤမေတ္တာ၊ ကရုဏာ၊ မူဒိတာ၊ ဉာပေါ်တိုကား အာရုံကမ္မဋ္ဌန်း
မဟုတ်ကြ။ အာရမ္မဏီက(အာရုံရှိသော)ကမ္မဋ္ဌန်းတို့တည်း။

ဖေတ္တာ-၏ အာရုံကမ္မာန်းကား = ပိယမနာပ (ချစ်အပ်သူ, မြတ်နိုင်အပ်သူ)သတ္တဝါ
ပညတ်တည်း။

ကရှဏာ၏ အာရုံကမ္မာန်းကား = ဒုက္ခိတသတ္တဝါပညတ်တည်း။

မူဒိတာ၏ အာရုံကမ္မာန်းကား = သုခိတသတ္တဝါပညတ်တည်း။

ဥပော်၏ အာရုံကမ္မာန်းကား = ဒုက္ခိတလည်း မဟုတ်၊ သုခိတလည်း မဟုတ်၊
မန္တ္တာ-အလယ်အလတ်စား သတ္တဝါပညတ်တည်း။

မြတ္တိဘာရတရား ။ ။ အပွဲမညာ ဂ-ပါးတွင် တစ်ပါးပါးဖြင့် နေခြင်းသည်
မြတ္တိဘာတို့နေခြင်းနှင့် တူသောကြောင့် ဤ ဂ-ပါးကို
“**မြတ္တိဘာရ**”ဟု ခေါ်သည်။

မြတ္တိစိုရတရား ။ ။ မေတ္တာစသည်ကို ပွားများလျှင် သတ္တဝါတို့အပေါ်မှာ
ခြောက်ခြောက်သွေးမဟုတ်ပဲ စိုစိုပြေပြေရှု၏။ ထိုကြောင့်
မေတ္တာစသည်ကို “**မြတ္တိစိုရ ဂ-ပါး**”ဟုလည်း ခေါ်သည်။

မြတ္တစရိယ ။ ထိုအပြင် အပွဲမညာ ဂ-ပါးသည် မြတ္တိဘာတို့၏ ကျင့်စဉ် (မြတ္တစရိယ)
လည်းဖြစ်၏။ ထိုကြောင့် အပွဲမညာ ဂ-ပါးကို “**မြတ္တစရိယ**”
ဟူ၍လည်း ခေါ်သည်။

(c) အာဟာရေး ပဋိကူလသညာ ၁-ပါး

ခဲဖွယ်တော်စသော အစာအဟာရ၌ စက်ဆပ်ဖွယ်ဟု ထင်မှတ်လာ
အောင် ရှုတတ်သော သညာကို “**အာဟာရေး ပဋိကူလသညာ**”ဟု ခေါ်သည်။
ဤ၏ ပဋိကူလသညာသည် အာရမ္မကိုကတရားတည်း။ ထိုသညာ၏
အာရုံကမ္မာန်းကား စားအပ်, သောက်အပ်သော အစာအဟာရတည်း။

(d) ဓထုဓာတ္ထဝဝတ္ထာန ၁-ပါး

ခန္ဓာကိုယ်၌ ပထဝီ, အာပေါ်, တေဇော, ဝါယော-ဟူသော ဓာတ်ကြီး ဂ-
ပါးကို ပိုင်းခြားတတ်သောညာက်ကို “**ဓထုဓာတ္ထဝဝတ္ထာန**”ဟု ခေါ်သည်။
ဤ၏လည်း ပိုင်းခြားတတ်သောညာက်သည် အာရမ္မကိုကတရားတည်း။
ထိုညာက်၏ အာရုံကမ္မာန်းကား ဓာတ်ကြီး ဂ-ပါးတည်း။

(၁) အာရွှေ့ ၄-ပါး

၁။ အကာသန္တယတန်	(ကသိုက်းကို ခြို၍ ရအပ်သော) အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ကို အာရံပြု၍ ပျီးများခြင်း။
၂။ စံ့ဗျာကျော်ယတန်	အဆုံးမရှိသော ပထမာရျာပို့ညာက်ကို (အကာသန္တယတန် စိတ်ကို) အာရံပြု၍ ပွားများခြင်း။
၃။ အကံ့ဗျာကျော်ယတန်	ပထမာရျာပို့ညာက်၏ တစိုးတစိမ့် မရှိခြင်းဟူသော နတ္တိဘော ပညတ်ကို အာရံပြု၍ ပွားများခြင်း။
၄။ ဧဝယျာ နာသျာယတန်	တတိယာရျာပို့ညာက်၏ ဌီမံသက်ခြင်း၊ မွန်မြတ်ခြင်းကို အာရံပြု၍ ပွားများခြင်း။

(၂) ဓရိက် ၆-ပါး

စရိက် ၁။ အလေ့အကျင့် အထုံးပါသနာများခြင်းတို့ကြောင့် ပင်ကိုယ်ရိုးရာ သူတကာဖြစ်နေကျထက် လွန်ကပိုမို၍ အဖြစ်များခြင်း။

ဓရိက် ၆-ပါး၏ သဘောအဓိပါယ်

၁။ ရာဂစရိက်ရှိသူသည် - လောကီအာရံ ကာမဂုဏ်ဘက်၌ မရှုက်, မကြောက် လိုက်စားလေ့ရှိ၏။

၂။ ဒေါသစရိက်ရှိသူသည် - နေရာတိုင်း၌ ရဲးရဲးရဲ့ရဲ့နှင့် အမြစ်တို့လေ့ရှိ၏။

၃။ မောဟစရိက်ရှိသူသည် - ထုတ္ထိုင်းဖျင်းအပြီး အရာရာတွင် အောက်ကျနောက်ကျ ဖြစ်လေ့ရှိ၏။

၄။ သွေ့စရိက်ရှိသူသည် - ရတနာမြတ်သုံးပါးကို လွန်စွာ ကြည်ညိုတတ်၏။ (သို့သော အသိဉာဏ်နည်းလျှင် အလွှဲအများ အတု အယောင်ကို ကြည်ညိုမိတ်တတ်၏။)

၅။ ဗုဒ္ဓစရိက် (ပါ) ပညာစရိက်ရှိသူသည် - ထက်မြက်သော ဤက်ပညာဖြင့် အရာရာတွင် စဉ်စားဆင်ခြင်လေ့ရှိ၏။ (ပြောတိုင်းမယုံ)

၆။ ဂိတက်စရိက်ရှိသူသည် - အကြံအစဉ်များပြီးလျှင် အလုပ်မတွင်ကျယ်ပုံ ရှိတတ်၏။

သပ္ပါယဘအခန်း

မည်သည့်စရိတ်ရှိသူအား မည်သည့်ကမ္မဋ္ဌာန်းနှင့်လျှောက်ပတ်သည်ဟု
ခွဲပြောအခန်းကို “သပ္ပါယဘအခန်း”ဟု ခေါ်သည်။

- (က) ရာဂ, ဒေါသ, မောဟ, ဝိတက်-ဟူသော မကောင်းသော စရိတ်များကို
ပယ်ရှားဖို့ရာ စရိတ်၏ အကြိုက်မဟုတ်သော ကမ္မဏာန်းကို အားထုတ်ရမည်။
- (ခ) သဒ္ဒိ, ပညာ-ဟူသော ကောင်းသော စရိတ်များကို တိုးတက်လာအောင်
စရိတ်၏ အကြိုက်ဖြစ်သော ကမ္မဏာန်းများကို အားထုတ်ရမည်။

ခရီးက်နှင့် ကမ္မဏာန်းတွဲခြပ်ပုံ

စရိတ်	သင့်လျှောက်သော ကမ္မဏာန်း	ပေါင်း
ရာဂ	အသုဘ ၁၀၊ ကာယဂတာသတိ ၁	၁၁
ဒေါသ	နီလ, ပီတ, လောဟိတ, ဉာဒါတကသိုက်း, အပွဲမညာ ၄	၈
မောဟ, ဝိတက်	အာနာပါနသုတိ	၁
သဒ္ဒိ	ဗုဒ္ဓိ, ဓမ္မာ, သံယာ, သီလာ, စာဂါ, ဒေဝတာနှင့်သုတိ	၆
ပုံစံ	ဥပသမာနှင့်သုတိ, မရကာနှင့်သုတိ, သညာ, ဝဝထာန်	၄
စရိတ်အားလုံး	ပထီ, အာပေါ့, တော်, ဝါယော, အကေသ, အာဇာကကသိုက်း, အာရုံး	၁၀

၁။ ရာဂစရိတ်ရှိသူသည် = အသုဘ ၁၀-ပါး၊ ကာယဂတာသတိခေါ် ကော်ဌာသ
ကမ္မဏာန်း ၁-ပါး၊ ဉား ၁၁-ပါးသော ကမ္မဏာန်းကို
အားထုတ်မှုသာ ရာဂမီးပြိုမ်း၏။

၂။ ဒေါသစရိတ်ရှိသူသည် = မော်တာစသော အပွဲမညာ ၄-ပါး၊ နီလ, ပီတ, လောဟိတ,
ဉာဒါတ-ဟူသော ကသိုက်း ၄-ပါး။ ဉား ရှစ်ပါးသော
ကမ္မဏာန်းနှင့် သင့်တင့်လျှောက်ပတ်၏။

(ဒေါသကြီးသူသည် ဆုံးပါးသော အာရုံးများကို တွေ့ပြုနေရလျှင် သာ၍ ဒေါသ
တိုးဖွှာယ်ရှိ၏။ နီလ-စသော အဆင်းများသည် သန့်ရှင်းကြည်လင်ရကား အာရုံးပြု
သူတို့အား ဝမ်းမြောက်ဝမ်းသာ သောမန်သုဖြစ်လာ၏။ မေတာစသည်တို့လည်း

ထိအတူပင်တည်း။ ထိုကြောင့် ဒေါသစရိုက်ရှိသူအဖို့ အထက်ပါ ကမ္မဋ္ဌာန်းရှစ်ပါးကို အားထုတ်ရသည်။)

၃။ မောဟစရိုက်, ဝိတက်စရိုက်ရှိသူတို့သည် - အာနာပါနသုတိကမ္မဋ္ဌာန်းနှင့် သင့်တင့် လျှောက်ပတ်၏။

(မောဟစရိုက်ရှိသူသည် ဝိစီကိစ္ာ, ဥဒ္ဓစွဲတို့အယှဉ်များသဖြင့် စိတ်ပုံးလွှင့်တုန်လှပ်၏။ ဝိတက်စရိုက်ရှိသူသည်လည်း စိတ်ကူးအကြံအစည်များ သဖြင့် စိတ်ပုံးလွှင့်၏။ အာနာပါနသုတိကမ္မဋ္ဌာန်းကား ထွက်သက်, ဝင်သက်ကို အချက်ကျကျလိုက်၍ အာရုံပြု မှတ်ရှုရသဖြင့် တုန်လှပ်ပုံးလွှင့်နေသောစိတ်ကို ချုပ်၍ ဖမ်းဆွဲထားနိုင်၏။ ထိုကြောင့် မောဟ, ဝိတက်စရိုက်ရှိသူတို့သည် အာနပါနသုတိကမ္မဋ္ဌာန်းကို ပူးများအားထုတ်ရသည်။)

၄။ သဒ္ဓါစရိုက်ရှိသူသည် = ဗုဒ္ဓိနှုန်သုတိ, ဓမ္မာနှုန်သုတိ, သံယာနှုန်သုတိ, သီလာနှုန်သုတိ, စာဂါနှုန်သုတိ, ဒေဝတာနှုန်သုတိ-ဟူသော ကမ္မဋ္ဌာန်း ၆-ပါးနှင့် သင့်တင့်လျှောက်ပတ်၏။

(ပင်ကို ကောင်းနေသော သဒ္ဓါတရားသည် ဘုရားစသော အာရုံများနှင့် ကြံးတွေ့လှုင် “အတိုင်းထက်အလွန်၊ တံခွန်နှင့် ဘုရား”ဟူသကဲ့သို့ တိုးတက်ဖွံ့ဖြိုးလာဖွယ်ရှု၏။ ထိုကြောင့် ဗုဒ္ဓိနှုန်သုတိစသော ၆-ပါးသည် သဒ္ဓါစရိုက်ရှိသူနှင့် သင့်တင့်လျှောက်ပတ်၏။)

၅။ ဗုဒ္ဓိ(ပညာ)စရိုက်ရှိသူသည် - သိမ်မွှေနက်နဲ့သော မရဏာနှုန်သုတိ, ဥပသမာ နှုန်သုတိ, အာဟာရပိဋ္ဌကူလသညာ, စတုဓာတု ဝဝတ္ထာန်ဟူသောကမ္မဋ္ဌာန်း ၄-ပါးနှင့် သင့်တင့် လျှောက်ပတ်၏။

(ပညာစရိုက်ရှိသူသည် သိမ်မွှေနက်နဲ့သော အာရုံနှင့် ကြံးတွေ့ရသဖြင့် ကြပ်ကြပ်စဉ်းစားရလေလေ ဉာဏ်ပညာတိုးပွား ထက်မြေက်လေလေ ဖြစ်သော ကြောင့် ဗုဒ္ဓိစရိုက်ရှိသူသည် မရဏာနှုန်သုတိစသော ကမ္မဋ္ဌာန်း ၄-ပါးကို ပွားများ အားထုတ်ရသည်။)

၆။ အများနှင့်ဆိုင်သော ကမ္မဋ္ဌာန်း ၁၀-ပါး

ပထဝီကသိုက်း, အာပေါကသိုက်း, တေဇောကသိုက်း, ဝါယောကသိုက်း, အာကာသကသိုက်း, အာလောကကသိုက်းနှင့် အာရွှေ့ဂုဏ်ပါး ဤကမ္မဋ္ဌာန်း ၁၀-ပါးတို့သည် မည်သည့်စရိက်ရှိသူမဆို အားလုံးနှင့် လျောက်ပတ်၏။

အထက်ပါ ကမ္မဋ္ဌာန်း ၁၀-ပါးတို့တွင် ကသိုက်း ၆-ပါးအနက် -

(က) မောဟစရိက်ရှိနေသူသည် ပင်ကိုယ်ကပင် တွေ့တွေ့ဝေဝေဖြစ်နေရာ ခပ်ကျဉ်းကျဉ်းကသိုက်းကို အာရုံပြုနေရလျှင် သာ၍ စိတ်ကျဉ်းကြပ်ဖွယ်ရှိသောကြောင့် ကောက်နယ်တလင်းခန့် ပြန့်ကျယ်သော ကသိုက်းဝန်းနှင့်သာ လျောက်ပတ်၏။ ထိုထက် ကျဉ်းလျှင် မသင့်လျော်။

(ခ) ဝိတက်စရိက်ရှိသုသည် ပင်ကိုကပင် စိတ်ပုံးလွှင့်လွှယ်၍ အကြံများသောကြောင့် ဝိတက်ကို ချုပ်တည်းဖို့ရာ စကောခွက်နှယ်ကျဉ်းငယ် သော ကသိုက်းဝန်းနှင့်သာ လျောက်ပတ်၏။ ထိုထက် ကျယ်လျှင် မသင့်လျော်။

✓ တဗ္ဗာပါ ကသိကေသူ ပုံထူလဲ မောဟစရိတသု, ခုွှန်ကံ ဝိတဗ္ဗာစရိတသေး။

(သင်ဟ)

ရွှေးချယ်ပုံ ။ ။ အထူးလျောက်ပတ်သော ကမ္မဋ္ဌာန်းကို ရွှေးချယ်ဖို့ရာ ဤသပါယ ဘေဒကို ပြဆိုရခြင်းဖြစ်သည်။ စင်စစ်မှာ ကမ္မဋ္ဌာန်းမှန်လျှင် ရာဂါ-စသော စရိက်ဆိုးကို ပယ်ရှား၍ သွှေ့, ပညာ-ကို တိုးပွားစေနိုင်သည်သာဖြစ်သည်။ ထို့ကြောင့် မည်သည့်စရိက်ရှိသူမဆို အလုံးစုံသော ပုဂ္ဂိုလ်အား အလုံးစုံသော ကမ္မဋ္ဌာန်းများ အထိုက်အလျောက် လျောက်ပတ်သည်သာ။

ဘာဝနာဘေး

ဘာဝနာဘေး ။ ။ ကမ္မဋ္ဌာန်း ၄၀-ကို ဘာဝနာ ၃-ပါးဖြင့် ခွဲပြရာအခန်းကဏ္ဍကို
“ဘာဝနာဘေး”ဟူခေါ်သည်။

ဘာဝနာ ၃-ပါး

၁။ ပရီကမ္မဘာဝနာ ။ ။ ကသိက်းဝန်းစသောကမ္မဋ္ဌာန်းကို အာရုံပြ၍ “ပထဝီ,
ပထဝီ” စသည်ဖြင့် နှုတ်က ရွှေတံဆိပ်ရင်း၊ စိတ်ဖြင့်
မှုန်းဆ၍ရင်း ရွှေးဦးစွာပွားများမှုကို “ပရီကမ္မဘာဝနာ”ဟူ ခေါ်သည်။

(ပရီကမ္မဘာဝနာနှင့် မည်သည့်ကမ္မဋ္ဌာန်းမှ မကင်းကောင်း၊ ပရီကမ္
ဘာဝနာမှ အဆင့်ဆင့်တက်ရသည်။ အထက်ထက်သော ဘာဝနာတို့ဖြစ်ပွားရန်
ပြုပေးတတ်သော ဘာဝနာသည် “ပရီကမ္မ(ဘာဝနာ)”မည်၏။)

၂။ ဥပစာရဘာဝနာ ။ ။ စူာန်း၊ မဂ်၊ ဖိုလ်တရားတည်းဟူသော အပွဲနာဘာဝနာ
၏ အနီးအပါးဖြစ်သော ဘာဝနာအစဉ်ကို “ဥပစာရ^၁
ဘာဝနာ”ဟူ ခေါ်သည်။ ပရီကမ္မဘာဝနာသည်ပင်လျှင် တဖြည်းဖြည်း ရင့်သန်
လာသည့်အခါ “ဥပစာရဘာဝနာ”အမည်ရ၏။

၃။ အပွဲနာဘာဝနာ ။ ။ ဆိုင်ရာအာရုံ၌ စွဲမြို့စွာ သက်ဝင်တည်နေသော စူာန်း,
မဂ်၊ ဖိုလ်တရားများကို “အပွဲနာဘာဝနာ”ဟူ ခေါ်သည်။
(ဥပစာရဘာဝနာထက်လွန်ကဲ၍ အာရုံ၌ စွဲမြို့စွာသက်ဝင်တည်နေသော ဘာဝနာ
သည် “အပွဲနာဘာဝနာ”မည်၏။)

ကမ္မဋ္ဌာန်းနှင့် ဘာဝနာ တွဲစပ်ပုံ

- ၁။ ကမ္မဋ္ဌာန်းအားလုံး၌ ပရီကမ္မဘာဝနာကို ရအပ်၏။
- ၂။ ပုံစံနှင့်သတိမှ မရဏာနှင့်သတိတိုင်အောင် အနှစ်သတိ ၈-ပါး၊ အာဟာရေ ပဋိကူလသညာ ၁-ပါး၊ စတုဓာတုဝိုင်းတွဲ ၁-ပါး၊ ဉ်၏ ၁၀-ပါးသော ကမ္မဋ္ဌာန်းတို့၌ ပရီကမ္မဘာဝနာနှင့် ဥပစာရာဘာဝနာတို့ကို ရအပ်၏။
- ၃။ ကသိုက်း ၁၀-ပါး၊ အသုံး ၁၀-ပါး၊ အပွဲမညာ ၄-ပါး၊ အာရွှေ ၄-ပါး၊ ကာယ်တာသတိနှင့် အာနာပါနသုတိ-ဟူသော ကမ္မဋ္ဌာန်းသုံးဆယ်တို့၌ ဘာဝနာ ၃-မျိုးလုံးကို ရအပ်၏။

ချာန် ၁။ ကမ္မဋ္ဌာန်းအာရွှေ၌ အထူးမြှုမြှုစွာ စူးစူးစိုက်စိုက်ကပ်၍ ရှုမှတ်သော သဘော (ဂ) ဆန့်ကျင်ဘက်နှင့်ရဏတရားတို့ကို လောင်မြှုက် တတ်သောသဘော။

ချာန်အမျိုးအစား။ ၁။ (က) ရှုပါဝစရစွာန် (ပထမစွာန်မှ ပစ္စမစွာန်ထိ။)
 (ခ) အရှုပါဝစရစွာန် (ပစ္စမစွာန် တစ်မျိုးတည်းသာ)

ချာန်ဖြင့် ကမ္မဋ္ဌာန်းကို ပေါ်နှင့်

- ၁။ ကသိုက်း ၁၀-ပါး၊ အာနာပါနသုတိကမ္မဋ္ဌာန်းတို့သည် ရှုပါဝစရစွာန် ၅-ပါးလုံး၏ အာရွှေဖြစ်ကြသည်။ ဉ်ကမ္မဋ္ဌာန်း ၁၁-ပါးအနက် တစ်ပါးပါးကို အားထုတ်လျှင် ရှုပါဝစရစွာန် ၅-ပါးလုံးကို ရနိုင်သည်။
- ၂။ အသုံး ၁၀-ပါးနှင့် ကာယ်တာသတိကမ္မဋ္ဌာန်းတို့သည် ပထမစွာန် ကိုသာ ရစေနိုင်၏။
- ၃။ မေတ္တာ၊ ကရာဏာ၊ မှုဒ်တာတို့သည် ပထမစွာန်၊ ဒုတိယစွာန်၊ တတိယ စွာန်၊ စတုတ္ထစွာန်တည်းဟူသော ရှုပါဝစရစွာန် ၄-ပါးကို ရစေနိုင်၏။
- ၄။ ဥပော်ဘာသည် ရှုပါဝစရပစ္စမစွာန်ကိုသာ ရစေနိုင်၏။
- ၅။ အာရွှေကမ္မဋ္ဌာန်း ၄-ပါးတို့သည် အရှုပစွာန် ၄-ပါးကို အသီးသီး ရစေနိုင်၏။

အထက်ပါစကားရပ်တို့အရ-

- ၁။ ပထမစျောန်၏ အာရုံကမ္မဋ္ဌာန်းတို့မှာ (၀)ပထမစျောန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်းတို့မှာ - ကသိုက်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ မေတ္တာ၊ ကရုဏာ၊ မုဒီတာ၊ အာနာပါနသုတိ၊ ကာယဂတာသတိ၊ ပေါင်း ၂၅-ပါးတို့ဖြစ်သည်။
- ၂။ ဒုတိယစျောန်၊ တတိယစျောန်၊ စတုတ္ထစျောန်တို့၏ အာရုံကမ္မဋ္ဌာန်းတို့မှာ (၀) ဒုတိယစျောန်၊ တတိယစျောန်၊ စတုတ္ထစျောန်တို့ကို ရစေနိုင်သော ကမ္မဋ္ဌာန်းတို့မှာ - ကသိုက်း ၁၀-ပါး၊ အာနာပါနသုတိ၊ မေတ္တာ၊ ကရုဏာ၊ မုဒီတာ၊ ပေါင်း ၁၄-ပါးဖြစ်သည်။
- ၃။ ပွဲမစျောန်၏ အာရုံကမ္မဋ္ဌာန်းတို့မှာ (၀)ပွဲမစျောန်ကို ရစေနိုင်သော ကမ္မဋ္ဌာန်းတို့မှာ - ကသိုက်း ၁၀-ပါး၊ အာနာပါနသုတိ၊ ဥပေက္ခာ၊ အာရွှေ ၄-ပါး၊ ပေါင်း ၁၆-ပါး။ (ရှုပွဲမစျောန်အတွက် ၁၂-ပါး၊ အရှုပွဲမစျောန်အတွက် ၄-ပါးဟု အသီးသီးခွဲလှုပါ။)
- ၄။ ရှုပါဝစရစျောန်ကို ဖြစ်ပေါ်စေနိုင်၊ ရစေနိုင်သော ကမ္မဋ္ဌာန်းစုစုပေါင်းမှာ - ကသိုက်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ အပွဲမညာ ၄-ပါး၊ အာနာပါနသုတိ၊ ကာယဂတာသတိ-ဟူ၍ ၂၆-ပါးရှိသည်။
- ၅။ အရှုပစျောန်ကို ဖြစ်ပေါ်စေနိုင်သော ကမ္မဋ္ဌာန်းတို့မှာ-အရှုပလေးပါးဖြစ်သည်။
- ၆။ ဗုဒ္ဓိနှင့်သုတိမှ မရဏာနှင့်သုတိတိုင်အောင် အနှစ်သုတိ ၈-ပါး၊ အာဟာရေ ပဋိကူလသညာ၊ စတုဓာတုဝေထွာန်ဟူသော ကမ္မဋ္ဌာန်း ၁၀-ပါးတို့သည် မည်သည့်စျောန်ကိုမျှ မဖြစ်ပေါ်စေနိုင်။ မရစေနိုင်။ ဤ ၁၀-ပါးမှ ကြွင်းသော ကျိုး ၃၀-သော ကမ္မဋ္ဌာန်းတို့ကသာ စျောန်ကို ဖြစ်ပေါ်စေသည် ရစေသည်။

						အပူရှာဘဝရှု	အပူရှု	အပူရှု	အပူရှု	အပူရှု	အပူရှု
						ပထမ	ဒုတိယ	ဒုတိသိ	ဒုတိဓမ္မ	ဒုတိပေါ်	ဒုတိချိန်
ကမ္မငြာန်းသရုပ်											
မြို့ဆယ်တိ စသော သညာ၊ ဝဝဏ္ဏန်	၁၀	။									
ကမို၏။ ၁၀၊ အာရုပါနယတိ၏။	၁၀	။	။	။	။	။	။	။	။	။	။
အသာ ၁၀၊ ကယ်တာသတိ၏။	၁၀	။	။	။	။						
မေတ္တ၊ ကရာ၊ မွှဲတာ	၃	။	။	။	။	။	။	။	။	။	
ဉာပျောန်း၏အာရုံစုစုပေါင်း	၂၆					၂၅	၁၄	၁၄	၁၄	၁၂	၂၂
အကာ၊ စိုး၊ အကြံ၊ နေဝါ		။	။			အာကာ၊ စိုး၊ အကို၊ နေဝါ					

ကမ္မဋ္ဌာန်း ၄၀-ကို ပရမတ်၊ ပညတ်ခဲ့ပုံ

- ၁။ ပရမတ်။ ။ ဗုဒ္ဓ-မရဏ ၈-ပါး (သီလ-သမာဓိ-ပညာဂုဏ်)
 အာဟာရပုဂ္ဂိုလ်သညာ ၁-ပါး (ရှုပ်+နာမ်)
 စတုတာတုဝဝတ္ထာန် ၁-ပါး (ဓာတ် ၄-ပါး)
 စိုးကျွောယတန် ၁-ပါး (အာကာကု+တိစိတ်)
 နေဝသညာ ၁-ပါး (အာကိုကု, ကိုစိတ်)
 ပေါင်း ၁၂-ပါး။
- ၂။ ပညတ်။ ။ ကသိုက်းပညတ် ၁၀-ပါး
 အသုဘပညတ် ၁၀-ပါး
 ကာယဂတာသတိ ၁-ပါး
 အာနာပါနသတိ ၁-ပါး
 အပွဲမညာ ၄-ပါး
 အာကာသာနျွောယတန် ၁-ပါး
 အာကိုဥညာယတန် ၁-ပါး
 ပေါင်း ၂၈-ပါး။

ဆောင်။ ။ ကသိုက်းဆယ်ဝါ အသုဘန္ဂုံ၊ ကော်ဌာသပါ အာနာပါန၊ ပြဟ္မာဝိဟာ၊
ထိုလေးဖြာ၏၊ သတ္တဝါပညတ်၊ လေးရပ်ဟူပြ၊ အာရုပွဲဝယ်၊ နှစ်သွယ်
ပ,တ၊ ငြံခိုသ-တို့ မူချုပညတ်၊ အာရုမှတ်လော်။ ကြွင်းလတ်ဆယ့်နှစ်
ပရမတ်စစ်သည်၊ ခွဲလစ်လေးဆယ် ကမ္မာန်းတည်း။

ဂေါဓရဘေး

သုံးပါးသော အာရုံနိမိတ်အပြားဖြင့် ရသင့်သော ကမ္မာဌာန်းကို ခွဲပြရာ အခန်းကို “ဂေါဓရဘေး”ဟု ခေါ်သည်။

ဂေါဓရသဒ္ဓိနှင့် နိမိတ္ထသဒ္ဓိတို့သည် “အာရုံ”ဟူသော အနက်ကို ဟောကြကုန်၏။

နိမိတ်တို့တွင် -

- ၁။ ပရီကမ္မာနိမိတ်, ဉာဏ်လိုက်နိမိတ် ၂-ပါးကို ကမ္မာဌာန်း ၄၀-လုံး၌ ထိုက်သည်အား လျှော်စွာ ပရီယာယ်အားဖြင့် ရအပ်, ရနိုင်၏။
- ၂။ ပဋိဘာဂနိမိတ်တို့ကား ကသိုက်း ၁၀-ပါး၊ အသုဘ ၁၀-ပါး၊ ကာယဂတာ သတိ၊ အာနာပါနသုတိ-ဟူသော ကမ္မာဌာန်း ၂၂-ပါးတို့၌သာ ရအပ်၏။ (ကြွင်းသော ဗုဒ္ဓိနှင့်သုတိစသော အနုသုတိ ၈-ပါး၊ သညာ ၁-ပါး၊ ဝဝတ္ထာန် ၁-ပါး၊ အပွဲမညှာ ၄-ပါး၊ အာရုံပွဲ ၄-ပါးဟူသော ၁၈-ပါးတို့၌ မရအပ်။)

နိမိတ် ၃-မျိုး

နိမိတ္ထ ၁။ ကမ္မာဌာန်းဘာဝနာပွားများစဉ် ထင်မြင်လာသောအာရုံများကို “နိမိတ္ထ-နိမိတ်”ဟု ခေါ်သည်။

၁။ **ပရီကမ္မာနိမိတ်** ၁။ ကမ္မာဌာန်းစဉ် စီးဖြန်းသောအခါ အာရုံပြုအပ်သော ပထဝီ ကသိုက်းဝန်း၊ အသုဘအလောင်းကောင်စသော အာရုံ။

၂။ **ဉာဏ်နိမိတ်** ၂။ (ပရီကမ္မာဝနာဖြင့် အတော်အတန်ပွားများမိသောအခါ ပကတိမျက်စိဖြင့် မြင်နေရသကဲ့သို့) စိတ်ထဲ၌ စွဲမြှုထင်မြင် နေသော ပထဝီကသိုက်း စသော အာရုံများ။

၃။ **ပဋိဘာဂနိမိတ်** ၃။ ဉာဏ်နိမိတ်ဖြစ်ပြီးနောက် ဆက်လက်ပွာများအားထုတ် သောအခါ ထိုဉာဏ်နိမိတ်နှင့် အလားတူသော (ပရီကမ္မာ မိတ်, ဉာဏ်နိမိတ်တို့ထက် အဆပေါင်းများစွာသာ လွန်သော) အလွန်သန့်ရှင်း ကြိုင်လင်စွာ စိတ်တဲ့ထင်လာသောအာရုံ။

ဘာဝနာနှင့် နိမ့်တွေစပ်ပဲနှင့် ရွှေပြည်နိုင်ငြိမ်ပဲ

ပရီကမ္မနိမ့်တ်, ဥဂ္ဂဟနိမ့်တ်	ပရီကမ္မဘာဝနာ
ပဋိဘာဂနိမ့်တ်	ဥပစာရဘာဝနာ, အပွဲနာဘာဝနာ

(က) ပရီကမ္မနိမ့်တ် + ပရီကမ္မဘာဝနာ

ကမ္မာန်းစတင်အားထုတ်သော ယောဂါပုဂ္ဂိုလ်သည် ပထဝိကသိုက်း-စသော အာရုံ တစ်ခုခုကို ယူရသည်။ ထိုနောက် ငြင်းကသိုက်းဝန်းကို မျက်စိဖြင့် ကြည့်၍ “ပထဝိ၊ ပထဝိ”ဟု ပါဉ်လိုဖြစ်စေ “မြေ၊ မြေ”ဟု မြန်မာလိုဖြစ်စေ အဖန်ဖန်ပွားများရ၏။ ရခါမျက်စိမိတ်၍ နှုတ်က ရွတ်လျက်သော်ငြင်း၊ မရွတ်ဘဲ သော်လည်းကောင်း ဆင်ခြင်ရာ၏။ ထိုသို့ မျက်စိဖြင့် ကြည့်ရှုအပ်၊ စိတ်ဖြင့်မှန်းဆုပ်သော ကသိုက်းဝန်းအာရုံကို “ပရီကမ္မနိမ့်တ်”ဟု ခေါ်ပြီး ကြည့်ရှု၍သော်ငြင်း၊ မှန်းဆုပ်သော်ငြင်း ပွားများမှု (ဘာဝနာ)ကို “ပရီကမ္မဘာဝနာ”ဟု ခေါ်သည်။

(ခ) ဥဂ္ဂဟနိမ့်တ် + ပရီကမ္မဘာဝနာ

ဤသို့ မိတ်တဲ့၊ ဖွင့်တဲ့အဖူဖူဖြင့် အာရုံပြု၍ ဆင်ခြင်ပွားများဖန်များ သောအခါ ကသိုက်းဝန်းအာရုံသည် မျက်စိဖြင့် တိုက်ရှိကြမြင်ရသကဲ့သို့ စိတ်ထဲ၌ (မနောဒ္ဒိရှု) ထင်ထင်ရှားရှားပေါ်လာ၏။ ဤကဲ့သို့ စိတ်ထဲ၌ ထင်ထင်ရှားရှားပေါ်လာသောအာရုံကို “ဥဂ္ဂဟနိမ့်တ်”ဟု ခေါ်သည်။ ဤဥဂ္ဂဟနိမ့်တ်ကို အာရုံပြု၍ ဆက်လက်ပွားများနေသောဘာဝနာသည် ပရီကမ္မဘာဝနာပင်ဖြစ်သည်။ သို့သော ရှုံးကထက် သမာဓိရှု၍ တည်ကြည်လျသော “ပရီကမ္မဘာဝနာ”ဖြစ်သည်။

(ဂ) ပဋိဘာဂနိမ့်တ် + ဥပစာရဘာဝနာ

ထိုပရီကမ္မဘာဝနာ (သမာဓိ)ဖြင့် ဥဂ္ဂဟနိမ့်တ်ကို အာရုံပြု၍ ဆက်လက်ပွားများအားထုတ်သောအခါ ထိုဥဂ္ဂဟနိမ့်တ်နှင့် ပုံသဏ္ဌာန်ပမာဏတူသော (ဝတ္ထုဖြင်ပရမတ်သဘောမှ လွှတ်သော ဘာဝနာကြောင့်ဖြစ်ပေါ်လာသော) ပညတ်အာရုံသည် ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ထဲ၌ ငြိမ်သက်စွဲတည်လာ၏။

င်းအာရုံသည် ဉာဏ်နိမိတ်ထက် အဆပေါင်းရာထောင်မကသာလွန်၍ ကြည့်နဲ့ ဖွံ့ဖြိုးရာ၊ ကြည်လင်စွာ ဖြစ်ပေါ်လာ၏။ င်းအာရုံကို “ပဋိဘဂနိမိတ်”ဟု ခေါ်သည်။

ထိုသို့ ပဋိဘဂနိမိတ်ထင်လာသောအခါမှ စ၍ သမာဓိ၏ သေးရန်ဖြစ်သော ကာမွှေ့နှဲ-စသော နိုဝင်ရက္ကတရားများ ကင်းကွာ၍ ဝိတက်စသော စျော်အဂီး၍ ဂ-ပါးတို့သည် မိမိတို့ဆိုင်ရာကိစ္စတို့ကို အထင်အရှား ဆောင်ရွက်ကြလေပြီ။ ထိုကြောင့် အားထုတ်အပ်သော ဘာဝနာအဆင့်အတန်းကို လွန်ပြီး စျော်၏အနီးအနားရောက်နေသော ပွားများမှာ “ဥပစာရဘာဝနာ”အဆင့်သို့ ရောက်ပြီးဖြစ်၏။
(ဥပစာရ - အပွဲနာအနီးအပါး၌ ဖြစ်သောစျော်။)

(ယ) ပဋိဘဂနိမိတ် + အပွဲနာဘာဝနာ

ပဋိဘဂနိမိတ်ထင်လာ၍ ဥပစာရဘာဝနာသို့ ရောက်ပြီးသော ယောဂါ ပုဂ္ဂိုလ်သည် ထိုထင်လာသော ပဋိဘဂနိမိတ်ကို အာရုံပြု၍ ဆက်လက်ပွားများ အားထုတ်သည်ရှိသော် ထက်မြေက်သောဉ်၌ရှိသူတို့မှာ မကြာခင် “အပွဲနာဘာဝနာ” ခေါ် ရူပပထမစျော်ကို ရလာလေသည်။

ဉာဏ်မထက်မြေက်သူဖြစ်ခဲ့လျှင် ထိုရပြီးသောပဋိဘဂနိမိတ်ကို မပျောက် ကွယ်သွားရအောင် ကောင်းစွာစောင့်ရှောက်လျက် အဆက်မပြတ် အထပ်ထပ် အားထုတ်ရသည်။

ဒုတိယစျော်စသည်ဖြစ်ပုံ

ဒုတိယစျော်ကို ရလိုသောယောဂါသည် မိမိရရှိပြီး ပထမစျော်ကို ဝသီဘော် ဂ-ပါးတို့ဖြင့် အလွန်စွမ်းရည်သတိထက်မြေက်လာအောင် အဖန်ဖန်ဝင်စားရသည်။ ပြုလုပ်ရသည်။ ထိုသို့ ပထမစျော်ကို အစွမ်းထက်အောင်ပြုလုပ်ပြီးနောက် ကြမ်းတမ်းသော ဝိတက်ကို အပြစ်ရှာ၍ ရွှေးကထင်ပြီးသော ပဋိဘဂနိမိတ်ကိုပင် ဆက်လက်အားထုတ်သည်ရှိသော် - ဝိတက် မပါ စျော်အဂီးဂ-ပါးသာ ပါရှိသော ဒုတိယစျော် - အပွဲနာဘာဝနာဖြစ်ပေါ်လာ၏။

ထိန်ည်းတူစာ -

တတိယစ္ာန်ကို ရလိုလျှင် ဝိစာရကို ပယ်ခြင်းငှာ

(ပိတက်ရန်သူနှင့် နီးကပ်၍)

စတုတွဲစ္ာန်ကို ရလိုလျှင် ပိတိကို ပယ်ခြင်းငှာ

(မြှင့်မဲသက်သောသဘောရှိ၍)

ပဋိမစ္ာန်ကို ရလိုလျှင် သူခကိုပယ်ခြင်းငှာ

(ပိတိမိတ်ဆွဲဖြစ်၍) အားထုတ်ရမည်။

(အောက်အောက်စ္ာန်၏ စိတ်၊ စေတသိက်တို့တက် အထက်ထက်စ္ာန်၏
ရှိသော စိတ်၊ စေတသိက်တို့ကပို၍ သိမ်မွေ့ကြ၏။ ထိုသို့ သိမ်မွေ့သော စ္ာန်
အငါများ ဖြစ်ပေါ်စေရန် အားထုတ်ရမည်-ဟူလို့။)

၁။ သီဘာ၁၅-ပါး

၁။ အာဝဇ္ဇနဝသီဘာ၁	စ္ာန်အဂါတိုကို လျှင်မြန်စွာ ဆင်ခြင်နိုင်သော စွမ်းရည်
၂။ သမာပဇ္ဇနဝသီဘာ၁	လျှင်မြန်စွာ စ္ာန်ဝင်စားနိုင်သော စွမ်းရည်
၃။ အမိုးနှင့်ဝသီဘာ၁	ဘွင်စိတ်ကို လွမ်းမိုး၍ စ္ာန်စိတ်အစဉ်ကို အလိုရှိသမျှ ထိန်းထားနိုင်သည့် စွမ်းရည်။
၄။ ဝို့စ္ာန်ဝသီဘာ၁	ရည်မှန်းထားသောကာလအပိုင်းအခြားကို မကော်လွန် စေဘဲစ္ာန်မှ ထနိုင်သော စွမ်းရည်။
၅။ ပစ္စာဝေကွဲကာဝသီဘာ၁	စ္ာန်အဂါတိုကို ဆင်ခြင်သော ပစ္စာဝေကွဲကာအော်ထိ တို့၏ တစ်စိတ်နှင့် တစ်စိတ်အကြားဝယ် ဘဝင်များစွာ မခြားပဲ ဆက်ကာဆက်ကာ ဆင်ခြင်နိုင်သော စွမ်းရည်။

အာရုံပစ္စာန် (အရှုပစ္စာန်) ၄-ပါးဖြစ်ပေါ်ပုံ

- ၁။ ရုပါဝစရပွဲမစျောန်ကို အခြေခံ၍ အရှုပစ္စာန်သို့ တက်လျမ်းရ၏။ ရုပါဝစရပွဲမစျောန်ကို ဝသီဘော် ၅-ပါးဖြင့် အဖန်ဖန်လေ့လာပြီးသောအခါ ရုပ်ခန္ဓာ၍ စက်ဆုပ်သဖြင့် အာကာသမှ အခြားကသိုက်း ၉-ပါးတို့တွင် တစ်ပါးပါးကို ပယ်ခွဲသဖြင့် ရလာသော ကောင်းကင်ပည်တို့ “အနန္တ အာကာသော - ကောင်းကင်ပည်တ်သည် အဆုံးအပိုင်းအခြားမရှိ” ဟု အဖန်ဖန်တလဲလဲပွားများလျှင် “အာကာသာန္တာယတနစ္စာန်-ဟူသော ပထမအရှုပစ္စာန်”ဖြစ်ပေါ်လာ၏။
- ၂။ ထိုပထမရှုပွဲပိုညာက်ကိုပင် “အနန္တ ဝိညာက် - ပထမရှုပွဲပိုညာက် သည် အဆုံးအပိုင်းအခြားမရှိ”ဟု အဖန်တလဲလဲပွားများလျှင် ဝိညာက်-ဗာယတနစ္စာန်-ဟူသော ဒုတိယအရှုပစိတ်ဖြစ်ပေါ်လာ၏။
- ၃။ ထိုပထမရှုပွဲပိုညာက်၏ မရှိခြင်းဟူသော နတ္ထိဘောပည်ကို “နတ္ထိ ကို့ - စိုးစဉ်းအနည်းငယ်မျှ မရှိ”ဟု၍ အဖန်တလဲလဲ ပွားများလျှင် အာကိုဋ္ဌညာယတနစ္စာန်-ဟူသော တတိယအရှုပစိတ်ဖြစ်ပေါ်လာ၏။
- ၄။ ထိုတတိယရှုပွဲပိုညာက်ကို “သန္တမေတ်၊ ပဏီတမေတ် - ကြံတတိယရှုပွဲပိုညာက်သည် ဤမြိမ်သက်၏၊ မွန်မြတ်၏”ဟု အဖန်တလဲလဲပွားများလျှင် နေဝါယဉ်နာသညာယတနစ္စာန်ဟူသော စတုတွေအရှုပစိတ်ဖြစ်ပေါ်လာ၏။

အပွဲနာသို့ မရောက်စေနိုင်သော ကမ္မဋ္ဌာန်း ၁၀-ပါးတို့တွေ -

ဗုဒ္ဓိနုသတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုသူသည် - အရဟံဂုဏ်တော်ကို ပွားများလိုလျှင် အရဟံဂုဏ်တော်ကို အာရုံပြု၍ “ကြံတိပိ သော ဘဂဝါ အရဟံ”ဟု ပရိကံပြုရမည်။

- ဂုဏ်တော်သည် ပရိကမ္မန်းမိတ်မည်၏။
- ပွားများမှုသည် ပရိကမ္မဘာဝနာမည်၏။

သမ္မာသမ္မာဒုက္ခတော်ကို ပွားများလိုလျင် ထိုဂုဏ်တော်ကို အာရုံပြု၍ “**ကြတိပိသော ဘဂဝ သမ္မာသမ္မာန္တိ**”စသည်ဖြင့် ပွားများရမည်။ နောက် ဂုဏ်တော်များ၏လည်း ဤနည်းအတိုင်း သိပါ။

ထိုဂုဏ်တော်အာရုံကို ကောင်းစွာယူမိသည်ရှိသော (ဥရုံးနှင့်တင်လာသည်ရှိသော) ထိုအခါ ယခင်ပရီကမ္မာဝနာသည် တည်ကြည်လှုလေပြီ။ ထိုထက်သမာဓိရလာသောအခါ နိုဝင်ကိုလေသာတို့ ကင်းကွာသဖြင့် ဥပစာရာဘာဝနာအဆင့်အတန်းသို့ တက်လှမ်းမိလေပြီ။

- ✓ အဝေသသေသူ စ ဒသသူ ကမ္မာန္တာနေသူ ဗုဒ္ဓရုက္ခဏီက-မာရမ္မဏာရွှေ (ပ) ဥပစာရော စ သမ္မာန္တိ။ (သိုံး)

အဘိဉာဏ်ခန်း

အဘိဉာဏ်။ အလွန်အကျိုးအထူးသိတတ်သော ရုပ္ပဋ္ဌမစျော်နှုန်းယူဉ်သော ဥက္ကာကို “**အဘိဉာဏ်**”ဟုခေါ်သည်။ ထိုဉာဏ်နှင့်ယူဉ်သော ရုပ္ပဋ္ဌမစျော်နှိတ်ကိုလည်း သဟစရဏ(တက္ခဖြစ်ဘက်)နည်းအရ “**အဘိဉာဏ်-အဘိဉာဏ်**”ဟုပင် ခေါ်နိုင်သည်။

အဘိဉာဏ်ဖြစ်ပုံး။ ရုပါဝစရပ္ပဋ္ဌမစျော်ကို ရရှိထားသောသူသည် အဘိဉာဏ် ရအောင်အားထုတ်လိုသည်ရှိသော အဘိဉာဏ်၏ အခြေခံဖြစ်သော ရုပါဝစရပ္ပဋ္ဌမစျော်ကို ဝင်စား၍ ထိုစျော်မှ ထပြီးလျင် အဓိဋ္ဌာန်ခြင်းစသည်ကို (၀) အဓိဋ္ဌာန်အပ်, ဖန်ဆင်းအပ်သော အရာ, အထောင်စသော သူ့ကျင်းမာရ်အသွင်စသည်ကို ဆင်ခြင်၍ “**သတ် ဟောမိ, သဟသုံး ဟောမိ**”စသည်ဖြင့် အဖန်တလဲလဲစီးဖြန်းခြင်းပရီကမ်ကို ပြုသော ယောဂါပုဂ္ဂိုလ်သန္တာနှုန်း အဘိဉာဏ်အစွမ်းဖြင့်ဖြစ်သော ရုပါဝစရပ္ပဋ္ဌမစျော်စိတ်သည် ရုပါရုံစသောအာရုံတို့၌ ထိုက်သည်အားလုံးစွာ အပွန်ဘုရား အစွမ်းဖြင့် ဖြစ်၏။ (အဘိဉာဏ်ရလေတော့၏။)

ခိုဘဝါသူဒီ၏ အထွတ်အထိပ်ဖြစ်သော အဘိညာဉ် [၅၆၇]ပါး

၁။	ကုန်မှုဆောင်းညှုံး	တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော အဘိညာဉ်
၂။	ဒီပွဲဓရအားလုံး	နတ်မျက်စိကဲ့သို့ ဝေးသောအဆင်း၊ သေးငယ်သော အဆင်းကို မြင်နိုင်သော အဘိညာဉ်
၃။	ဒီပွဲဓရအားလုံး	နတ်နားကဲ့သို့ ဝေးသောအသံ၊ တိုးတိုးသံကိုလည်း ကြားနိုင်သော အဘိညာဉ်
၄။	ပရီစိုးအနုအားလုံး	သူများစိတ်ကို သိနိုင်သော အဘိညာဉ်
၅။	ပုံမှန်ပါသာရုံသံအားလုံး	ရွှေးရွှေးဘဝများ၏ ဖြစ်ခဲ့သမျှအကြောင်းကို ပြန်ပြောင်း၍ အောက်မွှေးနိုင်သော အဘိညာဉ်
၆။	ယတေကမ္မာဂုဏ်အားလုံး	ကံအားလျှော့စွာ ထိုထိုဘုံးဘဝတို့၏ ဖြစ်ကြရသော သတ္တဝါများကို မြင်နိုင်သည့်အဘိညာဉ်
၇။	အနာဂတ်အားလုံး	နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော အကြောင်းအရာ များကို သိမြင်နိုင်သော အဘိညာဉ်

အဘိညာဉ် ၅-ပါး ၆-ပါး ၃-ပါး ဟူရာ၌ -

- (က) အဘိညာဉ် ၅-ပါးဟုဆိုလျှင် ယထာကမ္မာပရနှင့် အနာဂတ်သံအဘိညာဉ် ၂-ပါးကို (ဒီပွဲဓရအားလုံး မကင်းသောကြာင့်) ဒီပွဲဓရအဘိညာဉ်၌ သွင်းယူရာ၏။
- (ခ) အဘိညာဉ် ၆-ပါးဟု ဆိုပြန်လျှင်ကား အထက်ပါ ၅-ပါးတွင် အာသဝက္ခာ-ယအဘိညာဉ်ကို ထည့်ပေါင်းရ၏။

အာသဝက္ခာယအဘိညာဉ် ။ ။ အာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တံမင်း။

လောကီ + လောကုတ္တံရာ

အာသဝက္ခာယအဘိညာဉ်သည် လောကုတ္တံရာ။ ကျေန်အဘိညာဉ်တို့ကား လောကီအဘိညာဉ်များဖြစ်ကြသည်။

ဆောင်။ ။ စ, သော, ကြိုး, ပ၊ ပုံ့ဗုံး, ယ, အ၊ သတ္တာ-အဘို့လာ။
၅-ဖြာဖြစ်က၊ ယနှင့် အ၊ စ-၌ သွင်းယူပါ။
ခြောက်မူ - အာသဝက်၊ ၅-ဝယ်စွက်၊ သုံးချက်နားလည်ပါ။

ပါရမိထူးသူတို့သည် မဂ်ရရုံမျှဖြင့်ရင်း၊ ရူပပစ္စမစ္ာန်ရရုံမျှဖြင့်ရင်း၊ အဘို့လာ၏ကို ရနိုင်၏။ ပါရမိထူး မရှိသူတို့ကား စျာန်သမာပတ် ၈-ပါး၊ ၉-ပါးလုံးနှင့် ကသိုက်း ၁၀-ပါးလုံး၌ အသားကျွွှာ ပွာများအားထုတ်လေ့လာမှုသာ စျာန်တစ်မျိုးမျိုးပေါက်ကာ အဘို့လာ၏ကို ရရှိနိုင်သည်။

သမထဘာဝနာအကျိုး

- ၁။ စျာန်ချမ်းသာခံစားရခြင်း
 - ၂။ အဘို့လာ၏ရခြင်း
 - ၃။ ဝိပသာနာအခြေခံဖြစ်ခြင်း
 - ၄။ နိရောဓသမာပတ်အခြေခံဖြစ်ခြင်း
 - ၅။ စျာန်ဖြင့် ကွယ်လွန်လျင် ပြဟွှာ?ဘုံး ဖြစ်ရခြင်း။
- (ဂိသုဒ္ဓါ၊ ၁။ ၃၆၈။)

ဝိပဿနာကမ္မာန်းနည်း

ဤပိပဿနာကမ္မာန်းဝယ် သိမှတ်ဖွယ်များကား -

၁။	ဝိသူနှိပ်	၃-ပါး	၂။	လက္ခဏာ	၃-ပါး
၃။	အနုပဿနာ	၃-ပါး	၄။	ပိပဿနာဉာဏ်	၁၀-ပါး
၅။	ဝိမောက္ခ	၃-ပါး	၆။	ဝိမောက္ခမှု	၃-ပါးဟန်၍ ၆-မျိုးတို့တည်း။

(၁) ဝိသူနှိပ် ၃-ပါး (အထူးခင်ကြယ်သောတရား ၃-ပါး)

၁။ သီလဝိသူနှိပ်	သီလ၏ အထူးစင်ကြယ်ခြင်း ရဟန်းများ၏ စတုပါရိသူဒီသီလလုံခြုံမှ သီလဝိသူနှိပ်ဖြစ်၏။ လူများ၏ ယုတ္တစ္ဆာဆုံး ၅-ပါးသီလလုံခြုံမှ သီလဝိသူနှိပ်ဖြစ်၏။ ရှင်သာမဏေများ၏ ၁၀-ပါးသီလလုံးခြုံမှ သီလဝိသူနှိပ်ဖြစ်၏။
၂။ စိတ္တဝိသူနှိပ်	ကာမစွန်နှီးဝရကာစသော အညစ်အကြေားတို့မှ စိတ်၏ စင်ကြယ်ခြင်း။ (ဥပစာရဘာဝနာသို့ရောက်လျှင် နှီးဝရကာတို့စင်ကြယ်ပြီးဖြစ်၍ စိတ္တဝိသူနှိပ်ဖြစ်၏။ အပွန်ဘာဝနာသို့ ရောက်လျှင်မူကား ဆိုဘွယ် ရာ မရှိပြီ။)
၃။ ဒီဇိုင်သူနှိပ်	နာမဲ့၊ ရုပ်တို့ကို လက္ခဏာ၊ ရသ၊ ပစ္စပုံး၊ ပဒ္ဒာန်အားဖြင့် ဆင်ခြင်သဖြင့် အတ္ထ-ဟု စွဲလမ်းသော မိန္ဒာအယူမှ စင်ကြယ်ခြင်း။
၄။ ကရိုပ်ဘဏ်ဝိသူနှိပ်	“ငါသည် ရေးက ဖြစ်မှ ဖြစ်ခဲ့ဘူးလေရဲ့လား၊ အလုံးစုံကို အကုန် သိနိုင်သော ဘူးရားရှင်ဟူသည် ရှိမှ ရှိနိုင်ပါမည်လား” စသော ယုံမှားသံသယမှ လွန်မြောက်ကြောင်းဖြစ်သောဉာဏ်။
၅။ မဂ္ဂါမဂ္ဂဉာဏ် ဒသနဝိသူနှိပ်	ပိပဿနာဉာဏ်ညူးကြောင်းတေားရန်တို့ကို သိမ်းဆည်းသော အားဖြင့် မဂ္ဂဟုတ်သည်/မဟုတ်သည်ကို သိမြင်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်း။
၆။ ပဋိပဒါဉာဏ် ဒသဝိသူနှိပ်	မဂ်၊ ပိုလ်သို့ရောက်ကြောင်းဉာဏ်အမြင်၏ စင်ကြယ်ခြင်း။
၇။ ဥက္ကသာရုန်းသူ	နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်၏ စင်ကြယ်ခြင်း။

(၂) လက္ခဏာ ၃-ပါး

သခ္၏ရတရားတို့၏ အမှတ်အသားကို “လက္ခဏာ”ဟု ခေါ်သည်။

၁။	အနိစ္စလက္ခဏာ	ရုပ်နာမ်ဓမ္မသခ္၏ရတရားတို့၏ မမြဲခြင်း ဖောက်ပြန်ပျက်စီးခြင်း သဘောလက္ခဏာ အမှတ်အသား။
၂။	ဒုက္ခလက္ခဏာ	ရုပ်နာမ်ဓမ္မသခ္၏ရတရားတို့၏ သယယာဖွယ်မရှိဘဲ အမြဲ ဖြစ်ပျက်ဒက်ကို အစဉ်မပြတ်ခံနေရခြင်း၊ ဆင်းရခြင်းသဘောလက္ခဏာအမှတ်အသား။
၃။	အနတ္တလက္ခဏာ	ရုပ်နာမ်ဓမ္မသခ္၏ရတရားတို့၏ အစိုးမရခြင်းသဘောလက္ခဏာ အမှတ်အသား။

(**ဤသုံးပါးကို လှည်းယာဉ်၊ လေယာဉ်အလား နိုဗ္ဗာန်သို့ သွားကြောင်း ဖြစ်သောကြောင့် “လက္ခဏာယာဉ် ၃-ပါး”ဟု ခေါ်စမှတ်ပြုကြ၏။)**)

(၃) အနုပသာနာ ၃-ပါး

သခ္၏ရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု အဖန်ဖန်ရှုတတ်သော ဥက္ကာက်ကို “အနုပသာနာ”ဟုခေါ်သည်။ ဝိပသာနာဥက္ကာက်ပင်တည်း။

၁။	အနိစ္စနုပသာနာ	သခ္၏ရတရားတို့၏ မမြဲခြင်းအနိစ္စလက္ခဏာပေါ်အောင် အဖန် ဖန်ရှုတတ်သောဥက္ကာ
၂။	ဒုက္ခနုပသာနာ	သခ္၏ရတရားတို့၏ ဆင်းရခြင်းဒုက္ခလက္ခဏာပေါ်အောင် အဖန် ဖန်ရှုတတ်သောဥက္ကာ
၃။	အနတ္တနုပသာနာ	သခ္၏ရတရားတို့၏ အစိုးမရခြင်းအနတ္တလက္ခဏာပေါ်အောင် အဖန်ဖန်ရှုတတ်သောဥက္ကာ

(၅) ဝိပဿနာဉာဏ် ၁၀-ပါး = ဝိပဿနာစွမ်း

(ဝိသူမြို့ ၄-ပါးကို ရပြီးနောက် သခ္ပါရတရားတို့ကို သုံးသပ်ပွားများရသည့် ဉာဏ် ၁၀-ပါး။)

အနုပသသနာဉာဏ်သည်ပင် သမ္မတသန-စသော အမည်ဖြင့် ၁၀-မျိုးပြား ပြန်၏။ ထို ၁၀-မျိုးကို ဝိပဿနာဉာဏ် ၁၀-ပါးဟု မှတ်ပါ။

၁။	သမ္မတသနဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့ကို (ခန္ဓာစသည်ဖွဲ့၍) အနိစ္စ, ဒုက္ခ၊ အနတ္ထ-ဟု ရှုမြင်သုံးသပ်သောဉာဏ်။
၂။	ဥဒယွာယဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့၏ ဖြစ်မှု, ပျက်မှု J-ပါးကို ရှုသော ဉာဏ်။ (ဤနေရာ၌ ဥဒယွာယဉာဏ်ရင့်သနလာသော အန္တရာယ် ၁၀-ပါးနှင့် တွေ့ကြုံရတတ်သည်။)
၃။	ဘဂ်ဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့၏ ပျက်မှုသက်သက်ကိုသာ ရှုသောဉာဏ်
၄။	ဘယဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့သည် ကြောက်မက်ဖွယ်ရာဘေး ဆိုးကြီးပါတကားဟု၍ ရှုမြင်သောဉာဏ်
၅။	အာဒီနဝါဉာဏ်	ရုပ်နာမ်ဓမ္မသခ္ပါရတို့၌ အားကိုးရာမရှိ အပြစ်အတိပါ တကား-ဟု ရှုမြင်သောဉာဏ်။
၆။	နိုဗိုဒီဉာဏ်	သခ္ပါရတရားတို့ကို ဦးငွေ့ဖွယ်ဟု ရှုမြင်သောဉာဏ်။
၇။	မှုစိတုကများတာဉာဏ်	ဦးငွေ့၌ သခ္ပါရတို့မှ လွှတ်ခြင်းငှာ အလိုရှိသည်၏ အစွမ်းဖြင့်ဖြစ်သောဉာဏ်
၈။	ပဋိသခ္ပါဉာဏ်	လွှတ်ခြင်း၏အကြောင်းပြည့်စုံခြင်းငှာ တဖန်သခ္ပါရ တရား တို့ကို သိမ်းဆည်းသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
၉။	သခ္ပါရုပေကွာဉာဏ်	သခ္ပါရတရားတို့၏ ကြောက်ခြင်း၊ နှစ်သက်ခြင်းကို ကြုံ သောအစွမ်းဖြင့် လျှော့လျှော့၍ ဖြစ်သောဉာဏ်။ (သခ္ပါရတရားတို့၏ မှန်း+ချစ်မပြု လျှော့လျှော့၍ ရှုသောဉာဏ်။)
၁၀။	အနုလောမဉာဏ်	ရွှေးဉာဏ် ၉-ပါးတို့၏ကိစ္စြို့ခြင်းအထက်၌ ၃၃-ပါးသော လောမိပက္ခိယတရားနှင့် လျှော့သောဉာဏ်။ (မဂ္ဂိုလ်ထိတွင် ပါဝင်သော ပရီကံ, ဥပစာ, အနုလုံးကိစ္စတပ်သော ဉာဏ်။)

(၅) ဝိမောက္ခ ၃-ပါး

ကိုလေသာတို့မှ လွှတ်သော မဂ်, ဖိုလ်တရားကို “ဝိမောက္ခ”ဟု ခေါ်သည်။

၁။	သူည်တို့မောက္ခ	အတူမှုကင်းဆိတ်သည်ဖြစ်၍ ကိုလေသာသံယောဇ်စသည် တို့မှ လွှတ်သော မဂ်, ဖိုလ်။
၂။	အနိမိတ္ထာဝိမောက္ခ	နိစ္စနိမိတ်စသည်မရှိသည်ဖြစ်၍ ကိုလေသာ, သံယောဇ် စသည်တို့မှ လွှတ်သော မဂ်, ဖိုလ်။
၃။	အပူကျော်တို့မောက္ခ	တက္ကာတည်းဟူသော တောင့်တခြင်းကင်းသည်ဖြစ်၍ ကိုလေသာ, သံယောဇ်တို့မှ လွှတ်သော မဂ်, ဖိုလ်။

(၆) ဝိမောက္ခမူခ ၃-ပါး

(မဂ်, ဖိုလ်တံခါးဝသဖွယ်ဖြစ်သော အနုပသုနာဉာဏ် ၃-ပါး)

၁။	သူည်တန်ပသုနာ	အတူမှု ဆိတ်ခြင်းကို အဖန်တလဲလဲရှုသောဉာဏ်
၂။	အနိမိတ္ထာနုပသုနာ	နိစ္စနိမိတ်စသည်၏မရှိခြင်းကို အဖန်တလဲလဲရှုသော ဉာဏ် (အနိစ္စနုပသုနာဉာဏ်)
၃။	အပူကျော်တာဆုသုရာ	တက္ကာတည်းဟူသော တောင့်တခြင်းကင်းသည်ကို အဖန်တလဲလဲရှုသောဉာဏ် (ဒုက္ခာနုပသုနာဉာဏ်)

ဝိသုဒ္ဓနှင့် ဉာဏ်စဉ်အဆင့်ဆင့်ဖြစ်ပေါ်လာပုံ

ဝိပဿနာဘဝနာရှုမှတ်ပွားများသူသည် ဝိသုဒ္ဓအဆင့်ဆင့်၊ ဝိပဿနာ ဉာဏ်စဉ် အဆင့်ဆင့်ဖြစ်ပေါ်ပြီးလျှင် နောက်ဆုံး မင် ၄-ပါး၊ ဖိုလ် ၄-ပါး၊ နိုဗ္ဗာန်တိုင်အောင် ရောက်ရှုသွားကြသည်။

(၁) သီလဝိသုဒ္ဓ = သီလ၏ အထူးခင်ကြယ်ခြင်း

- (က) လူဝတ်ကြောင်ဖြစ်လျှင် အယုတ်ဆုံး ၅-ပါးသီလလုံခြုံရမည်။ စွမ်းနိုင်လျှင် ၈-ပါး၊ ၉-ပါး၊ ၁၀-ပါး သီလတစ်မျိုးမျိုးစောင့်ထိန်းရမည်။ သို့မှာသာ သီလဝိသုဒ္ဓဖြစ်မည်။
- (ခ) ရဟန်းတော်များ၏ စတုပါရိသုဒ္ဓသီလ ၄-မျိုးလုံခြုံမှုသာ သီလဝိသုဒ္ဓဖြစ်မည်။

ဓာတုပါရိသုဒ္ဓသီလ ၄-မျိုး

၁။	ပါတီမောက္ဂသံဝရသီလ	ပါတီမောက်လာ အကျဉ်း ၂၂-သွယ်၊ အကျယ် ကုဋ္ဌကိုးထောင်ကျော် သီလစောင့်ထိန်းခြင်း။
၂။	ကုန္ပါယသံဝရသီလ	စက္ခတ္တာ (ပ) မနိဒ္ဓဟူသော ကုန္ပါယ ၆-ပါး၌ အကုသိုလ် မဖြစ်အောင်စောင့်ထိန်းခြင်း။
၃။	အာဇာပါရိသုဒ္ဓသီလ	အသက်မွေးမှုစင်ကြယ်ခြင်း (ဒကာ၊ ဒကာမတို့ လူဒါန်းချင်လာအောင် သစ်သီး ပေးမှု၊ ပန်းပေးမှု၊ ဂုဏ်ထူးမရှိဘဲ ရှိသယောင် ဟန် ဆောင်မှုစသည်တို့ကိုရှောင်ကြည်၍ စင်ကြယ်စွာရ အပ်သောပစ္စည်းကိုသာ ခံယူသုံးစွဲခြင်း)
၄။	ပစ္စယသန္တသီတသီလ	ပစ္စည်း ၄-ပါး၌ မြို့၌ဖြစ်သော သီလ (ပစ္စည်းလေးပါးကို သုံးစွဲရှု၍ ရသင့်သောအကျိုးများကို ဆင်ခြင်၍ သုံးဆောင်ခြင်း)

ဆင်ခြင်ပုံလက်။ ။ အသက်ရှည်ကြာ၊ တေးရောဂါတို့၊ ကိုယ်မှာ မကပ်၊
ပရီယတ်နှင့် ပဋိပတ်ရေး၊ မြှေ့ထောက်တွေး၍၊ ဤအေး၊
ဤဆွမ်း၊ ဤသက်နှုန်းနှင့်၊ ရွင်လန်းဖွယ်ကောင်း၊ ဤစံကျောင်းကို၊ မှိုအောင်း
သုံးစွဲပါသတည်း။

(၂) ခီဘ္ဗာဝိသူ့ခွဲ = ခီတ်အထူးခင်ကြောယ်ခြင်း

သမထဘာဝနာကို ပွားများအားထုတ်သဖြင့် “ဥပစာရသမာဓိ,
အပွနာသမာဓိ”တို့ကို ရရှိသောအခါ နိုဝင်ရဏကိုလေသာအနောက်အကျိုးတို့
အနယ်ကျသဖြင့် စိတ်အစဉ်သည် အလွန်သန့်ရှင်းသဖြင့် စိတ္ထိသူ့ခွဲအဆင့်သို့
ရောက်၏။ (ဝိပသာအားထုတ်မှု၌ ဖြစ်ပေါ်သော ခကိကသမာဓိသည် ဥပစာရ
သမာဓိနှင့် ဆင်တူ၏။)

(၃) ခီးဦးဝိသူ့ခွဲ = အသီအမြှင်ခင်ကြောယ်ခြင်း

နာမ်၊ ရုပ်တို့အပေါ်၌ လက္ခဏ၊ ရသ၊ ပစ္စပဋ္ဌာန်၊ ပဒ္ဒာန်အားဖြင့် အထပ်
ထပ်ဆင်ခြင်သောအခါ “သိမှုက စိတ်၊ ခံစားမှုက ဝေဒနာ၊ မှတ်သားမှုက သညာ၊
ပြုလုပ် အားထုတ်မှုက သံဪရ၊ ဖောက်ပြန်တတ်သော ခန္ဓာကိုယ်က ရုပ်။ ဤရုပ်၊
ဝေဒနာ၊ သညာ၊ သံဪရ၊ ဝိညာဏ်တို့မှုတာပါး အတ္ထဟူသည့်အသက်ကောင်၊
လိပ်ပြာကောင်ဟူ၍ မရှိပါတကား”ဟု သိမြှင်လာ၏။ ယင်းသို့ သိမြှင်ခြင်းသည်
အတ္ထ-ဟုစွဲလမ်းသော မိစ္စအယူမှ စင်ကြောယ်ရကား “ဒီးဦးဝိသူ့ခွဲ၏ သန့်ရှင်းသော
ညော်ဖြစ်၏။

(၆) ကာခါဝိတရဏဝိသူခွဲ

ငါသည်ရွေးက ဖြစ်မှ ဖြစ်ခဲ့ဖူးလေရဲ့လား၊ အလုံးစုံကို အကုန်သိသော ဘုရားရှင်ဟူသည် တကယ်ရှိနိုင်ပါမည်လားစသော ယုံမှားသံသယမှ လွန်မြောက် ကြောင်းဖြစ်သော ဉာဏ်ကို “ကာခါဝိတရဏဝိသူခွဲ”ဟု ခေါ်သည်။

ရုပ်နာမ်မဓာသီရတို့၏ ဖြစ်ရမှုအကြောင်းကို ပဋိစ္စသမျို့ပါ့နည်း၊ ပဋိနှုန်းနည်းတိဖြင့် ထင်မြင်က ပစ္စယပရိုဂ္ဂဘဉာဏ်၊ ဓမ္မြို့တိဉာဏ်၊ ယထာဘုတ္တ ဉာဏ်ဖြစ်၍ ယုံမှားခြင်း ၁၆-ပါး၊ ဝိစိကိစ္စာ ၈-ပါးနှင့်တကွ အကြောင်းမရှိ-ဟု ယူသော အဟောတုကဒို့၊ ထာဝရဘုရားဖန်ဆင်း၏-ဟု ယူသော ဂိသမဟောတု ဒီဇို့တို့မှ လွန်မြောက်စင်ကြယ်သော ဉာဏ်ဖြစ်၏။ ဉာဏ်သည်ပင် ယုံမှားခြင်း ကခါတို့မှ ကင်းစင်သော “ကာခါဝိတရဏဝိသူခွဲ”ဖြစ်၏။

ဇူဇ်သောတာပန်။ ။ ဒီဇို့နှင့် ဝိစိကိစ္စာတို့ကို အကြွင်းမဲ့ပယ်သတ်ထားနိုင်သူသည် မဟာသောတာပန်အစစ်ဖြစ်၏။ ကာခါဝိတရဏဝိသူခွဲသို့ ရောက်ပြီးသော ယောဂါပုရှိလ်သည် (ဒီဇို့နှင့် ဝိစိကိစ္စာကို အကြွင်းမဲ့ မပယ်သတ်နိုင် စေကေမှ) ဒီဇို့ဝိသူခွဲဖြင့် ဒီဇို့ကို၊ ကာခါဝိတရဏဝိသူခွဲဖြင့် ဝိစိကိစ္စာကို (တဒ်ပဟာန် အားဖြင့်) အတော်ကြာကြာ ပယ်ခွဲထားနိုင်ရကား သောတာပန်နှင့်အလားတူသဖြင့် “ဇူဇ်သောတာပန်”မည်၏။

ငါးဇူဇ်သောတာပန်ပုဂ္ဂိုလ်သည် သိလိုသူခွဲ၊ စိတ္တိသူခွဲနှင့် ပြည့်စုံပြီးဖြစ်၍ ခိုင်မြှုပ်သော သမာဓရရကား မဆုတ်မနစ်ဆက်လက်အားထုတ်လျှင် အရိယာစခန်း မကြာမီ တက်လှမ်းနိုင်ပေလိမ့်မည်။

ယုံမှားခြင်း ၈-ပါး

- | | | | |
|----|---|----|-----------------------------|
| ၁။ | ဘုရားရှင်၌ ယုံမှားခြင်း။ | ၂။ | တရားတော်၌ ယုံမှားခြင်း။ |
| ၃။ | သံယာတော်၌ ယုံမှားခြင်း။ | ၄။ | အကျင့်သိက္ခာ၌ ယုံမှားခြင်း။ |
| ၅။ | ရွေးအစွန်း၌ ယုံမှားခြင်း။ | ၆။ | နောက်အစွန်း၌ ယုံမှားခြင်း။ |
| ၇။ | ရွေး+နောက်အစွန်း ၂-ပါး၌ ၍ ယုံမှားခြင်း။ | | |
| ၈။ | ပဋိစ္စသမျို့ပါ့နှင့် ယုံမှားခြင်း။ | | |

သူတ္ထန်လာ ယုံမှားခြင်း ၁၆-ပါး (မ၊ ၁၊ ၁၀)

(က) အတိတ်၌ဖြစ်သော ယုံမှားခြင်း ၅-ပါး
ငါသည် ရွှေးချောက -

- ၁။ ဖြစ်ဘူးပြီလော့။
- ၂။ မဖြစ်ဘူးလော့။
- ၃။ ဘယ်အမျိုးနှစ်ယ်ဖြစ်ခဲ့သနည်း။
- ၄။ ဘယ်အခြင်းအရာဖြင့် ဖြစ်ခဲ့သနည်း။
- ၅။ ဘယ်သူဖြစ်ပြီးမှ ဘယ်သူဖြစ်ခဲ့သနည်း။

ဆောင်။ ။ ဖြစ်ဘူးသလား၊ မဖြစ်လားနှင့်၊ မျိုးကားဘယ်သူ၊ ခြင်းရာယူ၊ ဘယ်သူ
ဖြစ်၍၊ ဖြစ်သနည်း။

(ခ) အနာဂတ်၌ ဖြစ်သော ယုံမှားခြင်း ၅-ပါး
ငါသည် နောင်အခါ -

- ၁။ ဖြစ်လတဲ့လော့။
- ၂။ မဖြစ်လတဲ့လော့။
- ၃။ ဘယ်အမျိုးနှစ်ယ်ဖြစ်လတဲ့နည်း။
- ၄။ ဘယ်အခြင်းအရာဖြင့် ဖြစ်လတဲ့နည်း။
- ၅။ ဘယ်သူဖြစ်ပြီးမှ ဘယ်သူဖြစ်လတဲ့နည်း။

ဆောင်။ ။ ဖြစ်လတဲ့လား၊ မဖြစ်လားနှင့်၊ မျိုးကားဘယ်မူ၊ ခြင်းရာယူ၊ ဘယ်သူ
ဖြစ်၍၊ ဖြစ်သနည်း။

(ဂ) ဝစ္စပွန်ကာလ၌ ယုံမှားခြင်း ၆-ပါး
ယခု ငါသည် -

- ၁။ ဖြစ်ဆဲလော့။
- ၂။ ဖြစ်ဆဲ မဟုတ်လော့။

- ၃။ ဘယ်အမျိုးအနွှုတ်ဖြစ်နေသနည်း
 ၄။ ဘယ်အခြင်းအရာဖြင့် ဖြစ်နေသနည်း
 ၅။ ဘယ်ဘဝမှ လာခဲ့သနည်း
 ၆။ ဘယ်ဘဝသို့ သွားရမည်နည်း။

ဆောင်။ ။ ဖြစ်ဆဲဟုတ်လား၊ မဟုတ်လားနှင့် မျိုးကားဘယ်မှာ ဘယ်မူခြင်းရာ၊ ဘယ်ကလာလို့၊ အဘယ်သို့သွား၊ ဤ ၆-ပါး၊ ယုံမှား ပစ္စပါန်။

(၅) မဂ္ဂါမဂ္ဂာဏာဒဿနဝိယဉ်

ဝိပဿနာလုပ်ညှီ၊ ကြောင်းဘေးရန်တိုကို သိမ်းဆည်းသောအားဖြင့် မင်း၊ ဖိုလ်သို့ ရောက်ကြောင်းဖြစ်သော လမ်းမှန်နှင့် မင်း၊ ဖိုလ်သို့ရောက်ကြောင်း မဟုတ်သည့် လမ်းမှားတိုကို ခွဲခြား၍ ထင်ရှားစွာ သိမြင်နိုင်သော ဉာဏ်၏ စင်ကြယ်ခြင်းသည် “မဂ္ဂါမဂ္ဂာဏာဒဿနဝိယဉ်” မည်၏။

(က) သမ္မသနဉာဏ်။ ။ ရုပ်၊ နာမ်ဓမ္မသံဃာရတိုကို အနိစ္စဒုက္ခအနတ္ထ-ဟု ရှုမြင်သုံး သပ်တတ်သော ဉာဏ်ကို “သမ္မသနဉာဏ်”ဟုခေါ်သည်။

(ခ) ဥဒယွယ်ဉာဏ်။ ။ ရုပ်နာမ်တို့၏ ဖြစ်ခြင်း (ဥပါဒ်)နှင့် ပျက်ခြင်းဝယ် (ဘင်း)တိုကို ထင်မြင်အောင် ရှုတတ်သောဉာဏ်။

ဥဒယွယ်ဉာဏ်ရင့်သန်လာသည့်အခါ ဉြေဘာသခေါ် အလင်းရောင်-စသည့် ဥပဋိလေသ ၁၀-ပါးတို့လည်း မဆိုင်းမတွေ ဖြစ်ပေါ်လာကြတော့၏။

ဥပတ္တိလေသ (၁၀)ပါး

ဥပတ္တိလေသ • ဝိပဿနာညစ်ညှူးကြောင်း အန္တရာယ် ၁၀-ပါး။

၁။	ဉာဏ်သ	ဝိပဿနာစိတ်ကြောင့်ဖြစ်သော ကိုယ်မှ ထွက်သောအလင်းရောင်
၂။	ပိတိ	ဝိပဿနာညာဉ်နှင့်ယျဉ်သော ပိတိ
၃။	ပသီဒ္ဓ	ဝိပဿနာညာဉ်နှင့်ယျဉ်သော ကာယ်ပသီဒ္ဓဌာန၊ စိတ္တပသီဒ္ဓဌာန။
၄။	အဓမ္မဘက္ဗာ	ကမ္မားနှင့်အာရုံးနှင့် စူးစိုက်သက်ဝင်ယုံကြည်သော သဒ္ဓါစေတသိုက်။
၅။	ပဂ္ဂိုလ်	ဝိပဿနာစိတ်ကို နောက်မဆုတ်အောင် အားပေးချီးမြောက် တတ်သော ပိရိယာ။
၆။	သူခ	မွန်မြတ်သော စိတ္တရှုပ်ဖြင့်တစ်ကိုယ်လုံးကို ထုံးမှုမြဲ၍ ချမ်းမြေ စေသော သူခဝေဒနာ။
၇။	ညက	ဝရိဇ္ဇာလက်နက်မိုးကြီးစက်ကဲသို့ သွက်လက်လျှင်မြန် အမြင်သန သည့် ဝိပဿနာညာဉ်။
၈။	ဥပဋ္ဌာန	ကမ္မားနှင့်အာရုံးနှင့်မြဲမြို့စွာတည်သော သတိစေတသိုက်။
၉။	ဥပပော်	(တဗြာမဏ္ဍာတော်၊ အာဝဇ္ဇာပော်၊ ပုံ-မျိုး) (က) ဖြစ်မှု၊ ပျက်မှု အလွန်ထင်နေရကား မထင်ထင်အောင်ရှုဖြဲ့ရာ ဗျာပါရမများရတော့ဘဲ အသင့်အားဖြင့် ရှုတတ်သော တဗြာမဏ္ဍာတာစေတသိုက်ကို တဗြာမဏ္ဍာပော်-ခေါ်သည်။ (ခ) ဖြစ်မှုပျက်မှုကို ဆင်ခြင်သည့်အခါ အလွန်လျှင်မြန်စွာ ဆင်ခြင် နိုင်သော အာဝဇ္ဇာနှင့်ယျဉ်သော စေတနာကို “အာဝဇ္ဇာပော်” ဟုခေါ်သည်။ (ပိတိမှုစဉ် ဤဥပပော်တိုင်အောင်သော တရားတို့ကား ဝိပဿ နာညာဉ်၏ ယျဉ်ဘက် စေတသိုက်များတည်း။)
၁၀။	နိကန္တိ	သိမ်မွေ့သော တက္ကား။ ဉာဏ်သ-စသည်ဖြင့် တန်ဆာဆင်အပ် သော ဝိပဿနာညာဉ်ကို နှစ်သက်နေမှုတက္ကား။ (ဤတက္ကာသည် အလွန်သိမ်မွေ့ရကား တက္ကာမှန်းပင် မသိသာ ချေး။ ဝိပဿနာ၌ မွေ့လျဉ်မှု (ဝိပဿနာဘိရတိ)ဟုသာ ယောဂါ ပုဂ္ဂိုလ်တို့ ထင်မှုတ်နေကြသည်။)

ဥပတ္တိလေသ ၁၀-ပါးတို့တွင် - ဉာဘာသမှ ဥပေကွာတိုင်အောင် ရေး
ဥ-ပါးသည် အကုသိုလ်တရားမဟုတ်၍ ဘေးရန်အစစ် မဟုတ်။ နိကန္တိတစ်ခုသာ
ဘေးရန်အစစ်တည်း။

**သို့ရာတွင်-ဉာဘာသစသည်တို့ဖြစ်ပေါ်လာသောအခါ ပရီယတ်မကွမ်း
ကျင်သော အချို့ယောဂါ၍** “င့်မှာ ရေးအခါက ဤကိုယ်ရောင် ကိုယ်ဝါမျိုး
မထွက်ဖူးချေ။ ဤအရောင်အဝါကို ဖြစ်စေနိုင်သော စိတ်သည် မဂ်စိတ်, ဖိုလ်စိတ်
ပင်ဖြစ်၏။ ငါသည် မဂ်, ဖိုလ်ကိုရပြီ”ဟုရင်း၊ “င့်မှာ ရွှေးက ဤကဲ့သို့ ပိတ်,
ပသ္စာစသည်တို့ မဖြစ်ခဲ့ဖူးချေ။ ငါသည် မဂ်ဖိုလ်ကိုရပြီ”ဟုရင်း ဤသို့အထင်ကြီးကာ
ဝိပဿနာလမ်းလွှာ၍ ဉာဘာသစသည်ကို သာယာမှု (တက္ကာ)၊ အထင်ကြီးမှု
(မာန)၊ ငါဟု စွဲလမ်းမှု (ဒိဋ္ဌ)တို့ ဖြစ်ပေါ်လာကြ၏။ ထိုတက္ကာ, မာန, ဒိဋ္ဌတို့သည်
ဉာဘာသစသည်ကို စွဲ၍ဖြစ်သောကြောင့် (လူမြိုက်အားပေးဆိုသလို)
ဉာဘာသစသည်တို့ကိုလည်း (ဖလူပစာရ, ဌာနၢပစာရအားဖြင့်) ဝိပဿနာ-၏
ပြစ်နှမ်းကြောင်း ဘေးရန်ဟု ဆိုရလေသည်။

ပရီယတ်၍ ကျွမ်းကျင်သော ယောဂါသည်ကား ဉာဘာသ-စသည်
တို့သည် တက္ကာ, မာန, ဒိဋ္ဌ-တို့၏တည်ရာဖြစ်၍ ဝိပဿနာညာက်ကို ည်စ်နှမ်း
စေတတ်သော ဘေးရန်များတည်း။ ထိုဉာဘာသစသည်ကို နှစ်သက်စွဲလမ်း
နေ့မှုသည် မဂ်ဖိုလ်ရကြောင်း လမ်းမှန်မဟုတ်သဖြင့် အမဂ္ဂတည်။ အစဉ်အတိုင်း
ဆက်လက်၍ အားထုတ်မှုသည်သာ မဂ်, ဖိုလ်ရကြောင်း လမ်းကြောင်းလမ်းမှန်
ဖြစ်၍ မဂ္ဂ-အစစ်ဖြစ်သည်ဟု ပိုင်းခြားသတ်မှတ်နိုင်သည်။

ဤသို့ ဝိပဿနာ-၏ ဘေးရန်ကို အမှန်အတိုင်းသိမ်းဆည်း၍
လမ်းမှန်/မမှန်လက္ခဏာကို ပိုင်ခြားတတ်သော ညာက်ကို “မရှိမရှိညာဏဒသာန
ဂိသုဒ္ဓိ”ဟု ခေါ်သည်။

ဤသို့လျင် သမ္မသနညာက်နှင့် ဥဒ္ဓယညာက်ရွေးပိုင်းကို “မရှိမရှိညာဏ
ဒသာနရိသုဒ္ဓိနယ်”ဟု သတ်မှတ်အပ်၏။

(၆) ပဋိပဒါဉာဏ်သုနိသူခို

ထိုသို့သောအခြင်းအရာအားဖြင့် ဉာဘာသစသော ၁၀-ပါးသော ဝိပသနာ ညစ်ညာကြောင်းတော်ရန်တို့မှ လွှတ်သော ယောဂါပိဂိုလ်အား ဥဒယဗ္ဗယ ဉာဏ်မှစ၍ သစ္စာနှလောမဉာဏ်တိုင်အောင် လက္ခဏာယာဉ် ၃-ပါးကို ဝိပသနာ အဆင့်ဆင့်အားဖြင့် ကျင့်သော ယောဂါပိဂိုလ်၏ ၉-ပါးသော ဝိပသနာဉာဏ် တို့သည် “ပဋိပဒါဉာဏ်သုနိသူခို”မည်၏။

- ✓ တထာ ပရီပန္တီမှတ္တသု ပန (လ) နဝ ဝိပသနာဉာဏ်နှင့် ပဋိပဒါဉာဏ်သုန် ဝိသူခိုနာမာ။ (သင်ဟ)

ဆောင်။ ၂၆ယဗ္ဗ၏ အခြေခံ၍၊ ကိုးတန်ဉာဏ်များ၊ ကျင့်ကြံ့များ၊ မှတ်သား ပဋိပဒါဉာဏ်။

(၇) ဉာဏ်သုနိသူခို (မဂ်ရခါနီးခိုတ်အခြားဖြစ်ပဲ့ပါး)

ဤသို့ခဲ့ပြီးသောနည်းဖြင့် ကျင့်သောယောဂါပိဂိုလ်အား ဝိပသနာ-ဟူဆိုအပ်သော သခါရုပေက္ခာဉာဏ်ရင့်ခြင်းကို စွဲ၍ မဂ်ဖြစ်ခါနီးတွင် မဂ္ဂဝိထိအစဉ် ဖြစ်ပေါ်လာ၏။

ဖြစ်ပေါ်ပုံမှာ - ဘဝဂ်စလနာ၊ ဘဝ၏ပုံစံအား မနောဖိရာဝွှန်း ပရီကံ၊ ဥပစာ၊ အနုလုံ၊ ဂေါ်တူဘူး၊ မဂ်ဇာ ၁-ကြိမ်၊ မဂ္ဂနှစ်ရုံးလို့လော ၂-ကြိမ်၊ ၃-ကြိမ်။ ထိုနောင် ဘဝကျသည်။

မဂ္ဂဝိထိပုံစံ ။ ။ ၅-ဒ-မ-ပ-ဥ-နှ-ဂေါ-မဂ်-ဖိုလ် ၂/၃-ကြိမ်၊ ဘဝ။

အနုလောမဉာဏ်နှင့်အာခုံ

မဂ်ရခါနီး မဂ္ဂဝိထိတွင် ပါဝင်သော ပရီကံ၊ ဥပစာ၊ အနုလုံ-အမည်ဖြင့် ဖြစ်သော ဝိပသနာအောစိတ် ၂-ကြိမ်၊ ၃-ကြိမ်ကို “အနုလောမဉာဏ်”ဟူ ခေါ်သည်။ ယင်းဝိပသနာစိတ်များသည် အနိစ္စစသောလက္ခဏာကို (အနိစ္စဒီလက္ခဏာဟူ၍) တော့မကသခါရကို အာရုံပြုသည်။

ဆောင်။ မဂ်ဖြစ်နီးလာ၊ အနိစ္စဒီလီ၊ အာရုံရှိ၊ ပရီ-ဥ-နှ၊ ၄ ၃-ခု။

- ✓ တသေစံ ပဋိပဇ္ဇနသု ပန (ပ) ပရိကမ္မာပစာရာနှင့်လောမနာမေန
ပဝတ္ထနီ။ (သင်ဟ)

ဝိုက္ခာနါဂိန္ဒိပသုနာ ။ ။ (မဂ်သို့ရောက်ကြောင်း (ဝါ) မဂ်နှင့် နီးကပ်သော
ပိပသုနာ)

ဝိပသုနာဉာဏ် ၁၀-ပါးတွင် အထွက်အထိပ်သို့ ရောက်သော သံရှိရှိ
ပေါ်ကြော်နှင့် အနှင့်လောမဉာဏ်။ ဤ J-ပါးကို “ဝိုက္ခာနါဂိန္ဒိပသုနာ”ဟု
ခေါ်သည်။

မှတ်ချက်။ ။ သံရှိရှိပေါ်ကြော်ကို စ, လယ်, ဆုံး သုံးပိုင်းပိုင်းပြီးလျှင် အနှင့်
လောမဉာဏ်နှင့်ကပ်နေသော အဆုံးပိုင်းကို “အထွက်အထိပ်သို့
ရောက်သော သံရှိရှိပေါ်ကြော်”ဟု မှတ်ပါ။

အနှင့်လောမဉာဏ်ဟူသည်ကား - ပရိကမ်, ဥပစာ, အနှင့် အမည်
ရသော ဝိပသုနာဉာဏ်များပင်တည်း။

ဂေါ်ကြူဗုဉာဏ် ။ ပုထုဖြေအနွယ်ကို လွှမ်းမိုး၍ အရိယာအနွယ်ကို ဖြစ်ပွား
စေတတ်သောကြောင့် “ဂေါ်ကြူဗု”မည်၏။ ယင်းဂေါ်ကြူဗု
ဉာဏ်(စိတ်)သည် နိုဗာန်ကို အာရုံပြု၏။

(၃) **ဥက္ကဆသုနာဝိသုဒ္ဓ** = မဂ်ဉာဏ် ၄-ပါး

ဂေါ်ကြူဗု၏ အခြားမူးမြှုံး မဂ်စိတ်တည်းဟူသော အပွဲနာအောဖြစ်သည်။
မဂ်စိတ် တစ်ကြိမ်ဖြစ်ချုပ်ပင် ဆိုင်ရာကိုလေသာပယ်သတ်မှုပြီးပြည့်စုံသောကြောင့်
တစ်ကြိမ်သာ ဖြစ်ရှုံးထုံးစံရှုံးသည်။

မဂ်ကိုစ္စ ၁၆-ချက်

ဆီမီးသည် အမှောင်ခွင်းခြင်း၊ အလင်းဆောင်ခြင်း၊ ဆီကို ခန်းစေခြင်း၊
မီးစာကုန်စေခြင်း-ဟူသော ကိစ္စ င-ချက်ကို တစ်ပြိုင်နက်ပြုသကဲ့သို့ (ဥပမာ)
မဂ်စိတ်သည်လည်း - ၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း
၂။ သမုဒ္ဓယသစ္စာကို ပယ်ခြင်း
၃။ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်း
၄။ မဂ္ဂသစ္စာကို ပွားများခြင်း ဤကိစ္စလေးချက်ကို
တစ်ပြိုင်နက် ပြီးစေနိုင်သည်။

မဂ်စိတ်တိုင်း ဤ ကိစ္စ င-ချက်ကို ပြုကြသဖြင့် မဂ် င-ပါးအတွက် ကိစ္စ
၁၆-ချက် ဖြစ်ရသည်။

ဆောင်။ ။ သီ, ပယ်, ဆိုက်, ပွား၊ ကိစ် င-ပါး၊ ကျယ်ကား ၁၆-ချက်။
မှောင်ပယ်, လင်းပြု၊ ဆီခန်းမှု၊ မှတ်ရှု မီးစာကုန်။

ဉာဏ်သုနိဝိသူ့ ။ ။ သီလဝိသူ့စိစေသော အောက်ဝိသူ့၏ င-ပါးကို အစဉ်
အတိုင်း အားထုတ်ပြီးနောက် ဖြစ်ပေါ်စေထိုက်သော
မဂ်ဉာဏ် င-ပါးကို (ကိုလေသာမှ စင်ကြယ်၍ သစ္စာလေးပါးကို တိုက်ရှိက်သိတတ်
သောကြောင့် “ဉာဏ်သုနိဝိသူ့”ဟု ခေါ်သည်။

✓ ဆုံးသုံးကမေနော်၊ ဘာဝေတ္ထား စတုံးတော်။
ဉာဏ်သုနိဝိသူ့-နာမ မရှိ ပဝါဒတိ။ (သဂ္ဗာ)

အရိယာစခန်း တက်လှမ်းပဲ လိုရင်းအကျဉ်းချုပ်

- ၁။ မိမိဆိုင်ရာ သီလများကို လုံခြုံစွာ စောင့်ထိန်းခြင်းဖြင့် သီလဝိသူ့
ဖြစ်နေရမည်။
- ၂။ မိမိစိတ်သွောနှင့် နိဝင်ရာကိုလေသာအည်းအကြေး ကင်းစင်စေရန်
ဥပစာရသမာစီ၊ အပွဲနာသမာစီတိုင်အောင် ထူထောင်ခြင်းဖြင့် စိတ္တိသုံး
ဖြစ်နေရမည်။

- ၃။ “ပုဂ္ဂိုလ်သတ္တရီ ငါသူတပါးဟူသည်မရှိ နာမ်ရှုပ်သာလျှင် ရှိ၏”ဟု နာမ်နှင့် ရုပ်ကို ပိုင်းခြားသိမြင်သော နာမျှပဲပရီစွေးညာက်ဖြစ်ပေါ်လာခြင်းဖြင့် သတ္တယဒီဇိုင်အယူမှ စင်ကြယ်ခြင်း ဒီဇိုဝိသူ့ဖွံ့ဖြစ်ရမည်။
- ၄။ နာမ်ရှုပ်တိုကို ပိုင်းခြားသိမြင်ပြီးနောက် ပဋိစ္စသမဗ္ဗိုဇ်နည်း၊ ပဋိနှုန်းနည်းတို့ဖြင့် ဆင်ခြင်ကာ နာမ်ရှုပ်တို့ဖွံ့ဖြစ်နေခြင်းအကြောင်းရင်းကို သိမြင်သော ပစ္စယ ပရီဂ္ဂိုလ်ဖြစ်ပေါ်လာသောအခါ ယုံမှားခြင်း ၈-ပါး / ၁၆-ပါးနှင့်တကွ အဟောတုကိုဇိုင်၊ ဝိသမဟောတု့ဇိုင်တို့မှ လွှတ်မြောက်စင်ကြယ်ခြင်းဟူသော ကျိုဝိတရကေဝိသူ့ဖွံ့ဖြစ်လာမည်။
- ၅။ ဂင်းနောက် နာမ်ရှုပ်တိုကို လက္ခဏာယာဉ် ၃-ချက်တင်၍ ရှုမှတ်ဆင်ခြင် ရမည်။
- ၆။ ဤသို့ သမ္မသနညာက်ဖြင့် ရှုဆင်ခြင်၍ သမာဓိအားကောင်းလာသောအခါ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကိုသာ မြင်သော ဥဒယွေယညာက် ဖြစ်လာမည်။ ဥဒယွေယညာက်ရင့်သနလာသောအခါ ထြာဘာသ-စသော ဝိပသာနာ ညစ်ညားကြောင်း အန္တရာယ် ၁၀-ပါးနှင့် ကြံ့ရတတ်သည်။
- ၇။ ယင်းသို့ အန္တရာယ်ကြံ့တွေ့သောအခါ နောက်မဆုတ်ဘဲ ဆက်လက် အားထုတ်လျှင် မဂ်စစ်၊ ဖိုလ်စစ် မဟုတ်သေး-ဟု ပိုင်းခြားသိမြင်သော မဂ္ဂိုလ်ညာကောဒသနရိသူ့ဖွံ့ဖြစ်လာမည်။
- ၈။ သို့ဖြစ်၍ မဂ်ဖိုလ်သို့ ရောက်ကြောင်းအကျင့်ကောင်းများဖြစ်သော ဝိပသာနာညာက်စဉ် ၉-ပါးအစဉ်အတိုင်း ပြန်လည်ထူထောင်အားထုတ်ခြင်း ဖြင့် ပဋိပဒါညာကောဒသနရိသူ့နှင့် ပြည့်စုံလာမည်။ (ဤသို့ရှုပေကွာ ညာက်အဆုံးပိုင်းနှင့် အနုလောမညာက်တို့သည် မဂ်သို့ မဆုတ်ကေန် ရောက် စေတတ်သောကြောင့် ဝို့ယာနရိနိုင်ပသာနာအမည်ရကြသည်။)
- ၉။ ဂင်းနောက် ပုံထူော်အန္တယ်ကို ဖြတ်တောက်၍ အရိယာအန္တယ်သို့ သက် ဝင်သော ဂေါ်တွေ့ဘုံညာက်၊ မဂ်ကိုစွဲ ၄-ချက်ကို တစ်ပြီးငါ်နက် ဆောင်ရွက် နိုင်စွမ်းရှိသော သောတာပတ္တိမဂ်ညာက်နှင့် ကိုလေသာတို့ကို ပြုမ်းအေးစေ သော သောတာပတ္တိဖိုလ်ညာက်တို့သည် နိုဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာ သောအခါ “သောတာပန်အရိယာအစစ်အမှန်”ဖြစ်လေပြီ။

ဝိသ္ဒနီ ရ-ပါးနှင့် ဉာဏ်စဉ် ၁၀-ပါးတွဲစပ်ပုံ

- ၁။ သီလဝိသုဒ္ဓီ, စိတ္တဝိသုဒ္ဓီ, ဒီဋီဝိသုဒ္ဓီ, ကခါဝိတရဏဝိသုဒ္ဓီစခန်းတို့၏ နာမ်ရည် တရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟူ မသုံးသပ်ရသေးသောကြောင့် သမွာသနဉာဏ် မဖြစ်သေး။
- ၂။ မရှိမဂ္ဂဉာဏ်သုနိသုဒ္ဓီစခန်း၌ကား သမွာသနဉာဏ်နှင့် ဥဒယ္ယာဉာဏ် ရှုံးပိုင်းတစ်စိတ်ဖြစ်၏။
- ၃။ ပဋိပဒါဉာဏ်သုနိသုဒ္ဓီစခန်း၌ ဥဒယ္ယာဉာဏ်, နောက်ပိုင်းတစ်စိတ်နှင့် ဘင်ဉာဏ်, ဘယဉာဏ်, အာဒီနဝါဉာဏ်, နိုဒီဒါဉာဏ်, မှုစိတ္တကမျတာဉာဏ်, ပဋိသီးဉာဏ်, သီးရှုပေကွာဉာဏ်, အနုလောမဉာဏ်တို့ဖြစ်ကုန်၏။
- ၄။ ဉာဏ်သုနိသုဒ္ဓီစခန်း၌ နိုဗ္ဗာန်ကို အာရုံပြုရကား သီးရတရား၌ အနိစ္စ, ဒုက္ခ, အနတ္တ-ဟူ မရှုံးသောကြောင့် ဝိပသုနာဉာဏ် မလိုတော့ပြီ။

ဆောင်။ ၁။ သီ, စိတ်, ဒီဋီဝိ, ကင်၊ ဉှုံလေးအင်၊ ဉာဏ်စဉ် မဆိုင်သင့်။

၂။ မရှိမဂ္ဂ၊ စခန်းကျလျှင်၊ သမွာသန၊ ဉာဏ်အစနှင့် ဥဒယ္ယာယံ၊ ရှုံးပိုင်းဉာဏ်၊ အမှန်ပါသဖြင့်။

၃။ ပဋိပဒါ၊ စခန်းကျသော်၊ ဥဒယလှိုင်း၊ နောက်အပိုင်းမှ စ-၍၏နှလုံ၊ တိုင်အောင်ခြီး၊ ဉာဏ်ကုန် ၉-ပါးဆင့်။

မင် ရ-ပါးနှင့် ပယ်သော အကုသိုလ်

- ၁။ **သောတာပတ္တီမင်သည်** ဒီဋီဝိ, ဝိစိကိစ္စာကို အကြွင်းမဲ့ပယ်သတ်သည်။ ကြွင်းကိုလေသာတို့သည်(အပါယ်သို့ လားစေတတ်သော) အပါယ်မနီယသတ္တိ ကိုလည်း ပယ်သည်။ ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်သည် အပါယ်မသွားတော့ပဲ (၇)ဘဝထက်ပိုပြီး ကာမဘုံး၌ ပဋိသန္ဓာမနေတော့ပါ။
- ၂။ **သကဒါဂါမင်သည်** ရာဂ, ဒေါသ, မောဟ-တို့ကို နည်းပါးအောင် ခေါင်းပါးအောင် ပြုလုပ်၏။ အကြွင်းမဲ့ မယ်။ ဉှုံလှုဘုံသို့ (တနည်း) ဉှုံကာမဘုံသို့ ပဋိသန္ဓာအားဖြင့် တစ်ကြိမ်သာ လာရောက်မည့် သူဖြစ်သောကြောင့် “သကဒါဂါမ”ဟု ခေါ်သည်။

- ၃။ **အနာဂတိမဂ်သည်** ကာမရာဂန္ဓုင့် ဗျာပါဒကို အကြံင်းမဲ့ပယ်၏။ ယင်းသို့ အကြံင်းမဲ့ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓားဖြင့် ပြန်မလာသော ကြောင့် “အနာဂတ်”မည်၏။ ဒေါသပယ်ပြီးဖြစ်၍ ကြောက်ခြင်း၊ စိတ်ဆိုး ခြင်းလည်း မရှိတော့။
- ၄။ **အရဟတ္ထမဂ်သည်** ကြွင်းကျန်သည် ကိုလေသာအားလုံးကို အကြံင်းမဲ့ ပယ်သည်။ ကိုလေသာ၊ အာသဝါကင်းရှင်းကြသဖြင့် လေကျိုး အမြတ်ဆုံး အလူခံပုဂ္ဂိုလ် “ရဟနာ”ဖြစ်လေ၏။
-

“ဥယျာဉ် = ပထာနာ”

သာသနာ ၃-ရပ်

- ၁။ **ပရိယတ္ထိသာသနာ** - စျေန်း၊ မဂ်၊ ဖိုလ်၊ နိုဗာန်ရရှိရေးနည်းလမ်းစည်းကမ်းများ။
- ၂။ **ပဋိပတ္ထိသာသနာ** - ပရိယတ်နည်းလမ်းစည်းကမ်းအတိုင်း စျေန်း၊ မဂ်၊ ဖိုလ်၊ နိုဗာန်ရရေး၊ ရောက်ရေးအတွက် ကျင့်ကြံပွားများမှု။
- ၃။ **ပဋိဝေဓသာသနာ** - စျေန်း၊ မဂ်၊ ဖိုလ်၊ နိုဗာန်အရသာခံစားမှု။

- (က) **သမထဘာဝနာကို ပွားများအားထုတ်ခြင်းကြောင့်** စျေန်းအဘိညာဉ် အရသာကို ခံစားရမည်။
- (ခ) **ဝိပသာဘာဝနာကို ပွားများအားထုတ်ခြင်းကြောင့်** မဂ်၊ ဖိုလ်၊ နိုဗာန် အရသာများ ခံစားရမည်။ ထိုကြောင့် သမထ၊ ဝိပသာ ၂-ဖြာသော ဘာဝနာကို ပွားများအားထုတ်ကြသဖြင့် သာသနာတွင် ရပိုင်ခွင့် အခွင့်ရေး ကို လက်မလွှတ်တန်း ရယူနိုင်ကြပါစေကုန်သတည်း။

“ကြုံမံ မေ ပုညံး ဗောဓိဉာဏ်သာ ပစ္စယော ဟောတူ”

